

သမ္မာကျမ်းစာထဲမှ ထုတ်နှုတ်ဖော်ပြထားသော

ခရစ်တော်၏ ဘုရားဖာတိတော်

The Deity of Christ Resolved:

A Primer from the Word of God

Dr. Peter L. Banfe

PhD, George Washington University

MMin, The Crown College of the Bible

MSci, The London School of Economics

Baptist Missionary to the Country and People of Myanmar

မာတိကာ

Introduction: နိဒါန်း

I. ဘုရားဖြစ်ကြောင်း ထင်ရှားစွာ မိန့်တော်မူချက်များ :
Straightforward claims of Deity

II. ပရောဖက်ပြုချက်များ :
Biblical Prophecy:

III. ဘုရားနာမတော် ဘွဲ့တော်များ :
His Divine names and titles:

IV. သခင်ယေရှုပြောသော သူ့အကြောင်း :
What Jesus says about Himself:

V. ဖွားမြင်ခြင်း၊ အသက်တာ၊ အသေခံခြင်း၊ ထမြောက်ခြင်း၊
ကောင်းကင်တက်ကြွလာခြင်းနှင့် ဒုတိယအကြိမ် ပြန်ကြွလာခြင်း :
Divine Birth, Life, Death, Resurrection, Ascension, and
Return:

VI. သခင်ယေရှု၏ ဘုရားဂုဏ်တော်များ :
Jesus' Divine Attributes

VII. ခရစ်တော်ဘုရားဖြစ်ကြောင်း ကနဦး အသင်းတော်များ
သဘောတူညီချက် :
Consensus within the Early Church on the Deity of Christ

နိဂုံး : Conclusions

ကျမ်းကိုးစာရင်း : Bibliography

Introduction:

နိဒါန်း

“ခရစ်တော်၏ ဘုရားဇာတိ” ဟူသော ဤစာအုပ်၌ သခင်ယေရှု ခရစ်သည် ဘုရားဖြစ်ကြောင်းကို ခိုင်ခိုင်လုံလုံချပြရန် ရည်ရွယ်ထားပါသည်။ အဓိက ထောက်ပြမည့် သက်သေများသည် သမ္မာကျမ်းစာထဲမှ ဖြစ်သည်။ သို့သော် ကနဦးတည်ထောင်ခါစ အသင်းတော်အတွင်းမှာ အသင်းတော်၏ ဖခင်များက ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကျမ်းစာ၏ အနက်ကို သူတို့နားလည်သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် သဘောတူထားသော အချက်အလက်များကိုလည်း ကနဦးအသင်းတော် ဖခင်များ၏ များစွာသော စာပေမှတ်တမ်းများထဲက ထုတ်နှုတ် သုံးစွဲပါသည်။

ဤစာအုပ်၌ သမ္မာကျမ်းစာသည် “ကြီးမြတ်လှသော အခွင့်အာဏာ အပြည့်အဝရှိပြီး ရွှေလျော့ ပြောင်းလဲခြင်းမရှိသောကြောင့် ယုံကြည်ခြင်းဖြင့် လက်တွေ့ အသက်ရှင်နိုင်ရန် စံနမူနာဖြစ်သည်” ဟူသော အချက်အပေါ်၌ အခြေခံသည်။ (Watts, 1998) ထို့ကြောင့် သမ္မာကျမ်းစာသည် ဖန်ဆင်းရှင် ဘုရားသခင်က လူတို့နားလည်နိုင်ရန် သမ္မာတရားကို ဝိညာဉ်တော် မှတ်သွင်းရေးသားပြီး ကျမ်းစာကို တည်မြဲအောင် စောင့်ရှောက်ပေးထားသည် (Preserved) ဟူသော အချက်ပေါ်မှာ အခြေခံ ရေးသားထားပါသည်။ သမ္မာကျမ်းစာသည် ဘုရားက ရေးသားသော စာအုပ်ဖြစ်ပါသည်။ ထို့ကြောင့် လူ့ဇာတိခံယူသော သခင်ယေရှု ခရစ်တော်သော ဘုရားသခင်ဖြစ်ကြောင်း ဤစာအုပ်၌ ကျမ်းချက်အများအပြားဖြင့် ဖော်ပြထားသည်။

ခရစ်တော်၏ဘုရားဇာတိထက် ပို၍အခြေခံကျသော သမ္မာတရား မရှိနိုင်ပါ။ ခရစ်တော်သာ ဘုရားမဟုတ်ခဲ့လျှင် ကာရာနီလည်း တန်ခိုးမရှိနိုင်ပါ။ ယုံကြည်ခြင်းသည်လည်း အချည်းနီးဖြစ်လိမ့်မည်။ လူတို့သည်လည်း အပြစ်ထဲမှာ သေနေမည် ဖြစ်သည်။ မျှော်လင့်ခြင်းမရှိ၊ ဂတိတော်မရှိ၊ ဘုရားသခင်၏သားတော် သခင်ယေရှုခရစ်၏ နှစ်သက်ဖွယ်ရာ ပူဇော်သက္ကာဖြစ်သော အပြစ်ကင်းသော ကိုယ်ကို တစ်ခါတည်း အသွေးသွန်းပြီး ယဇ်ပူဇော်ခြင်းသည်လည်း အကျိုးရှိသော တရားစကား ဖြစ်သွားမည်။

ခရစ်တော်၏ ဘုရားဇာတိကိုဖော်ပြရန် အပိုင်း (၇) ပိုင်း ခွဲခြားထားပါသည်။ နံပါတ်(၇)ဟူသော ကိန်းဂဏန်းသည် ပြည့်စုံခြင်းကိုဖော်ပြသော သန့်ရှင်းသော နံပါတ်ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဤစာအုပ်ကို ရေးသားခြင်းအားဖြင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကျမ်းစာဖော်ပြချက် များစွာရှိသည်ကို သတိပြုမိလာပါသည်။

ဤအချက်မှာ

- ဘုရားဖြစ်ကြောင်း ထင်ရှားစွာပြောဆိုမှုများ
- သခင်ယေရှုသည် ငါတို့နဲ့အတူရှိသော ဘုရားသခင်၏ သားတော်ဖြစ်ကြောင်း သေချာစေသော ပရောဖက်ပြုချက်များ
- ဘုရားနာမ၊ ဘွဲ့နာမအားလုံးသည်လည်း ဤအချက်ကို တိုက်ရိုက် ရှင်းရှင်းလင်းလင်း ညွှန်ပြထားသည်။
- ကိုယ်တော်တိုင်က သူ့အကြောင်းမိန့်တော်မူချက်များနှင့် ကျမ်းစာထဲမှ သက်သေခံချက်များကလည်း ထောက်ပြသည်။
- သုံးပါးတစ်ဆူ၌ ဒုတိယပုဂ္ဂိုလ်အဖြစ် ဘုရားဂုဏ်တော်များ တွေ့ရသည်။
- အပြစ်မရှိသော အံ့ဖွယ်အသက်တာ၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနှင့် ဒုတိယအကြိမ် ပြန်ကြွလာမည်ဟူသော ငြင်း၍မရနိုင်သော နှုတ်ကပတ်တော်လည်း ရှိသည်။

ဤအရာကိုလေ့လာမှ စာရေးသူ၏ ယုံကြည်ခြင်းသည် တိုးလာသည်ဟု ခံစားမိသည်။

ခရစ်တော်၏ ဘုရားဇာတိစာအုပ်ကို လေ့လာသည့်အတွက် ခွန်အားတိုးပွားနိုင်ရန် ဆုတောင်းပေးပါသည်။ ခရစ်တော်သည် “ဘုရားသခင်ဖြစ်တော်မူ၏။” (ယောဟန် ၁: ၁) “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်၏ သခင်” (ယောဟန် ၂၀: ၂၈)၊ “ငါတို့နှင့် အတူရှိတော်မူသောဘုရား” (မသဲ ၁: ၂၃) “ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍ ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။” (ကောလောသဲ ၁: ၁၇)၊ “သေပြစ်ကို ခံထိုက်သည်ဟု ဘုရားသခင် စီရင်တော်မူကြောင်းကို သိလျက်ပင် ကိုယ်တိုင်ကျင့်သည်သာမက ထိုသို့ကျင့်သောသူတို့၌ အားရဝမ်း

မြောက်ကြ” သော အပြစ်သားများအတွက် (ရောမ၊ ၁: ၃၂) မိမိအသရေကို စွန့်၍ ဖွားမြင် ခြင်းခံတော်မူ (ဖိလိပ္ပူ ၂:၇) သောသူ။ အသေခံ ရွေးနှုတ် ပေးခြင်းဖြင့် “ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ် သောသူ ဖြစ်မည့် အကြောင်းတည်း။” (၂ ကော၊ ၅: ၂၁) အရာအားလုံးသည် ဘုရားသခင်နှင့် ငါတို့ သခင်ယေရှုခရစ်တော်ကို ချီးမွမ်းရန်သာ ဖြစ်ပါစေ။

ခရစ်တော်၏ ဘုရားဇာတိ

ခရစ်တော်၏ ဘုရားဇာတိအကြောင်းကို ဓမ္မပညာရှင် Gresham Machen က “ခရစ်တော်၏ ဘုရားဇာတိ” ဟူသော ခရစ်ယာန် အသုံး အနှုန်းသည် အလွန်ရှင်းပါသည်။

ခရစ်ယာန်များ ယုံကြည်ခြင်းသည် ဘုရားသခင်၊ ဖန်ဆင်းရှင်၊ စကြာဝဠာ၏ အုပ်စိုးသူသည် ရှိသည်ဟု ယုံသည်။ ဘုရားသခင်က ထာဝရ မပြောင်းမလဲ ထာဝရတည်သည်။ ထို့ကြောင့် ယေရှုခရစ်တော်ကို သခင်ဟု ခရစ်ယာန်များက ပြောသည်မှာ ခရစ်တော်ကို ဘုရားသခင်ဟု ယုံခြင်း ဖြစ်ကြောင်း ပြောခြင်းဖြစ်သည်။ နာဇရက်မြို့မှာ မမွေးဖွားမီကပင် သခင် ယေရှု ရှိခဲ့သည်။ ထာဝရကာလတစ်လျှောက်လုံး ရှိသည်။ သုံးပါးတစ်ဆူ ဘုရား၌ ဒုတိယပုဂ္ဂိုလ်အဖြစ် ထာဝရ မပြောင်းမလဲရှိမည်” ဟု ဆိုလိုခြင်း ဖြစ်သည်။

ထို့ကြောင့် ဘုရားဇာတိဆိုသည်မှာ နာဇရက်မြို့သား ယေရှုခရစ် သည် ဘုရားသခင်ဖြစ်ပြီး မပြောင်းမလဲ ထာဝရ တည်တော်မူသော ဖန်ဆင်း ရှင်၊ စကြာဝဠာကို အုပ်စိုးတော်မူသော ဘုရားသခင်ဖြစ်သည်။ (ယောဟန် ၁: ၁) “ဘုရားသခင်၏ ဇာတိအဖြစ်တော်၏ ပြည့်စုံခြင်း အပေါင်းသည် ခရစ်တော်၌ ကိုယ်ထင်ရှား၍ ကျိန်းဝပ်တော်မူ၏။” (ကောလောသံ ၂: ၉) International Standard Bible Encyclopedia မှာ Saxson စကား “Godhead”သည် Latin စကား “Divinity” နှင့် တူသည်။ ပို၍အသုံး များသည်မှာ “Deity” ဖြစ်သည်။ ဤသို့ အလားတူ အသုံးအနှုန်း များကို ယခုစကားလုံး၌လည်း ရှေ့ကပစ္စည်း (article) “the”ကို ပေါင်းပြီး သုံးနှုန်း လာကြသည်။

Charles Hodge က သူ၏ Systematic theology စာအုပ်မှာ

ဘုရားသခင်က ခရစ်တော်ပြောသော၊ ကတိပေးသော၊ လုပ်ဆောင်သော အရာများထက် ပို၍မပြော၊ ပို၍ကတိမပေး၊ ပို၍မလုပ်ပါ။ ထို့ကြောင့် ခရစ်တော်သည် အစအဦးမှစ၍ ခေတ်ကာလတိုင်း၊ နေရာတိုင်းအတွက် ခရစ်ယာန်များ၏ ဘုရားသခင် ဖြစ်သည်။ (Hodge, 1940, pg. 382)

ထို့ကြောင့် သာမန်အားဖြင့် Deity of Christ ခရစ်တော်ဘုရားဇာတိဟု ပြောမည်ဆိုပါက ခရစ်တော်သည် ဘုရားသခင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ခမည်းတော်ဘုရားထက် ပိုလည်းမပို။ လျော့လည်း မလျော့။ အန္တတန်ခိုးရှင် ဘုရားသခင်၏ ဂုဏ်တော်အားလုံး ပြည့်စုံသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည်။ လူ့ဇာတိကို အပြည့်အဝ ခံယူခဲ့သည်။ သို့သော်လည်း ဘုရားဇာတိလည်း အပြည့်အဝ ရှိပြီး၊ အငြင်းပွားစရာ မရှိဟု ဆိုလိုခြင်း ဖြစ်သည်။

နိဒါန်း

ဆွေးနွေးရန် မေးခွန်းများ

- ၁။ ခရစ်ယာန်ယုံကြည်ခြင်းအတွက် အဓိကကျသော အခြေခံအမှန်တရား တစ်ခုသည် မည်သည့်အရာဖြစ်ပါသနည်း။
- ၂။ ခရစ်ယာန်များသည် ကျမ်းစာနှင့်ပတ်သက်၍ မည်သည့်အရာကို ယုံကြည်ကြသနည်း။
- ၃။ သခင်ယေရှုခရစ်တော်သည် ဘုရားဖြစ်ကြောင်းကိုသိရန် အဘယ်ကြောင့် အရေးကြီးရပါသနည်း။
- ၄။ ခရစ်တော်၏ဘုရားဖော်တော်သည် မည်သည့်အရာကို ဆိုလိုပါသနည်း။
- ၅။ ခရစ်တော်သည် ရာနုန်းပြည့်ဘုရားဖြစ်၍၊ ရာနုန်းပြည့် လူသားလည်း ဖြစ်ပါသလား။
- ၆။ သခင်ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဖြစ်သည်သာ မက၊ သားတော်ဘုရားလည်းဖြစ်သည်ဟူသော အဆိုသည် မှန်ပါသလား။
- ၇။ သခင်ယေရှုခရစ်တော်သည် ခမည်းတော်ဘုရားနှင့် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထက် သန့်ရှင်းခြင်း၊ တန်ခိုးရှိခြင်း၊ အရာတိုင်းကို သိခြင်း၊ နေရာတိုင်းတွင် တစ်ချိန်တည်း၌ရှိခြင်း၊ ထာဝရတည်ရှိခြင်း၊ စသည့် အရည်အချင်းများ၌ အနည်းငယ်လျော့နည်းနေပါသလား။

I. Straightforward claims of Deity

ဘုရားဖြစ်ကြောင်း ထင်ရှားစွာ မိန့်တော်မူချက်များ

ကျမ်းစာတစ်အုပ်လုံး၍ မငြင်းနိုင်အောင်ပြည့်စုံသော ထင်ရှားသော မိန့်တော်မူချက်များ ရှိသည်။ ခရစ်တော်၏ ဘုရားဇာတိကို ငြင်းပယ်ပါက ကျမ်းစာကို ပြန်ရေးလျှင်ရေး၊ ထိုသို့မဟုတ် ဂရိအဓိပ္ပါယ်ကို ငြင်းလျှင်ငြင်း၊ တစ်ချို့နေရာများ၌ Hebrew ဟေဗြဲနှင့် ဂရိဘာသာပြန် နည်းစနစ်များကို ငြင်းဆန်လျှင် ငြင်းဆန်ရပါလိမ့်မည်။ ထင်ရှားသော မိန့်မှာချက်များသည် သူပင်ကိုယ်၌က ခိုင်မာကြွယ်ဝသည်။ ရှင်းလင်းသည်။ တစ်ခြားအရည်အချင်း အပိုင်း (၆) ပိုင်းနှင့် ဆက်စပ်ပြီး တွေးယူမည် ဆိုပါကလည်း ရသည်။

ဥပမာ- (ယောဟန် ၁: ၁)က ခရစ်တော်၏ ဘုရားသခင် ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုချက်ဖြစ်သည်။ “အစအဦး၌ နှုတ်ကပတ်တော် ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင်ဖြစ်တော်မူ၏။” ယေဟောဝါသက်သေခံ များ၏ ကျမ်းစာဖြစ်သည့် The New World Translation က God “ဘုရားသခင်” ရှေ့မှာ တိကျမှုမရှိသော article တစ်ခု ရှိသင့်သည်။ a god ဟူ၍ ပြောသင့်သည်။ သူတို့က ကျွန်တော်တို့ KJV ကျမ်းစာသည် မှားသည်။ သခင်ယေရှုသည် ဘုရားတစ်မျိုး ဖြစ်သည်။ (a smaller one) ပို၍သိမ်ငယ်သော ဘုရားဟု ဆိုသည်။

ဤကျမ်းချက်နှင့်ပတ်သသော ဂရိစာပေစည်းမျဉ်းစည်းကမ်း များကို သုံးစွဲသည့်ပုံစံသည် အငြင်းပွားစရာ အများကြီးရှိသည်။ ဤအကြောင်းကို ဤစာအုပ်၌ ပြောပြမရှိသေးပါ။ တစ်ဖက်မှာလည်း သူတို့အတွေးအခေါ် ယူဆချက်ကို ပြန်ချေပချက်များ ရှိပါသည်။ “the Word was God” နှုတ်ကပတ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ဥပမာ- “a god” “ဘုရားတစ်ဆူ” ဟူ၍ပြောလျှင် တစ်ခြားဘုရားများလည်း အများကြီး ရှိသည်ဟူသော အဓိပ္ပါယ်ရှိသည်။ ဂျူးလူမျိုးများ၊ ခရစ်ယာန်များက ဘုရား သခင်တစ်ပါး တည်းရှိသည်ဟု ခံယူကြသည့်အတွက်ကြောင့် ဤအရာကို ငြင်းနိုင်ပါ

သည်။ ယူဆချက်အရပြောပါက ဘုရားသခင်သည် အတုမရှိ၊ ဖန်ဆင်းရှင် တစ်ပါးတည်းဖြစ်လျှင် “ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းခြင်းနှင့် ကင်းလွတ်သော အရာတစ်စုံတစ်ခုမျှမရှိ”ကို မည်သို့ ပြော မည်နည်း။ (ယောဟန်၊ ၂၀: ၂၈) မှာ သောမတ်(စ်)က “အကျွန်ုပ်၏အရှင် အကျွန်ုပ်၏ ဘုရားသခင်ပါတကား” ဟူ၍ အခန်းကြီး (၁)၌ ပြောကဲ့သို့ ပြောသည်။ သခင်ယေရှုကလည်း ဤစကားကို အတည် ပြုသည့်အနေဖြင့် “သင်သည် ငါ့ကို မြင်သောကြောင့် ယုံခြင်းရှိ၏။” သောမတ်(စ်)စကားကို မပြင်ခဲ့ပါ။

တမန်တော် ၂၀: ၂၈ ၌...

“သင်တို့သည် ကိုယ်ကို သတိနှင့်စောင့်ရှောက်ကြလော့။ ဘုရား သခင်သည် မိမိအသွေးနှင့် ဝယ်တော်မူသော အသင်းတော်ကို လုပ်ကျွေး စေခြင်းငှါ သန့်ရှင်းသော ဝိညာဉ်တော်သည် သင်တို့ကို အအုပ်အချုပ်ခန့် ထားတော်မူသော သိုးတော်စုတစ်စုလုံးကိုလည်း သတိနှင့်စောင့်ကြည့်ကြ လော့” ထင်ရှာသော ဓမ္မပညာရှင် John Gill က “ဝယ်သူက ခရစ်တော် ဘုရားသခင် ဖြစ်သည်။” အခြားထင်ရှားသောဓမ္မပညာရှင် Matthew Henry က ခရစ်တော်သည် ဘုရားသခင် ဖြစ်ကြောင်း ဤအချက်က သက်သေ ပြသည်။ သူသည် အသင်းတော်ကို ကိုယ့်အသွေးနှင့်ဝယ်သည်ဟူ၍ ပြော ထားပါသည်။”

ဟောပြု ၁: ၈ “သားတော်ကိုကား၊ အိုဘုရားသခင်၊ ကိုယ်တော်၏ ပလ္လင်သည် နိစ္စတာဝရပလ္လင်ဖြစ်ပါ၏။ ကိုယ်တော်၏နိုင်ငံသည်တရားသဖြင့် စီရင်သော နိုင်ငံဖြစ်ပါ၏။” ၁ယော ၅:၂၀ မှာ “ဘုရားသခင်၏ သားတော် သည် ကြွလာ၍ မှန်သောဘုရားသခင်ကို သိသောဉာဏ်ကို ငါတို့အား ပေးတော် မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သော ဘုရားသခင်၌၎င်း၊ သားတော် ယေရှုခရစ်၌၎င်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည် မှန်သော ဘုရားသခင် ဖြစ်တော့မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏။”

သခင်ယေရှုကိုယ်တိုင် ယောဟန် ၁၀:၂၇-၂၈ မှာ “ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရအသက်ကိုလည်း ငါပေး၏။ ထိုသိုးတို့သည် ပျက်စီးခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။ အဘယ်သူမျှ ထိုသိုးတို့ကို ငါ့လက်မှမနှုတ်မယူရ။” ထို့ကြောင့် သခင်ယေရှုသည် မှန်သောဘုရားသခင်နှင့် ထာဝရအသက် ဖြစ်

သည်။ တမန်တော် ၇:၅၉ မှာ “ကျောက်ခဲနှင့်ပစ်ကြစဉ် သတေဖန်သည် ပဌနာ ပြုလျက် သခင်ယေရှု အကျွန်ုပ်၏ဝိညာဉ်ကိုသိမ်းယူတော်မူပါ။”ဟု သတေ ဖန်က သခင်ယေရှုကို ဘုရားအဖြစ် ဆုတောင်းသည်ကို တွေ့ရ သည်။

ဟေရှာယ ၇: ၁၄ မှာ “ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ် လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သူတို့သမီး ကညာသည် ပဋိသန္ဓေ စွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို မောဇွေလ အမည်ဖြင့် မှည့်ရလတံ့။” ဤဟီဘရူးစကားကို ဘာသာပြန်လျှင် “ငါတို့နှင့်အတူရှိသော ဘုရားသခင်” (သို့) “ငါတို့နှင့် အတူရှိသောသူသည် ဘုရားသခင် ဖြစ်သည်” ဟု ဆိုနိုင်ပါသည်။ မသဲ ၁:၂၃ ၌ သံသယ အား လုံး ပြီးဆုံးသွားအောင် ဘုရားနှုတ်ကပတ်တော်က မေ့သစ် ကျမ်းစာ၌ သခင်ယေရှုခရစ်သည် ဘုရားသခင်ဖြစ်ကြောင်း အတည်ပြုထားသည်။ ဟေရှာယ ၉:၆ ၌ “တန်ခိုးကြီးသော ဘုရားသခင်”။ တိတု ၂:၁၃ ၌ “ကြီး မြတ်သော ဘုရားသခင်”။ တမန်တော် ၁၀: ၃၆၊ ဂလာတီ ၄:၁ နဲ့ ရောမ ၁၀: ၉-၁၃ ၌ “အားလုံးအပေါ်က ဘုရားသခင်၊ အားလုံး၏ ဘုရားသခင်” ဟူ၍ ဆိုထားပါသည်။

နောက်ဆုံး ၂ပေ ၁:၁ နှင့် တိတု ၂:၁၃ ၌ ခရစ်တော်သည် ဘုရား သခင် ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားသည်။ ပထမကျမ်း ပိုဒ်၌ “ငါတို့ ဘုရားသခင် ယေရှုခရစ်”။ နောက်ကျမ်းပိုဒ်၌ “ကြီးမြတ်သော ဘုရား သခင်တည်းဟူသော ငါတို့ကိုကယ်တင်တော်မူသော အရှင်သခင် ယေရှု ခရစ်”။ ဟေရှာယ ၄၃:၁၁ ၌ “ငါတစ်ပါးတည်းသာ ထာဝရဘုရား ဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သောသခင်မရှိ” ဟူသောအချက်ကို စဉ်းစား ကြည့် သောအခါ ဘုရားသခင်သည် ကယ်တင်ရှင်သာ ဖြစ်သည်ဟု ဆိုခြင်း ဖြစ် သည်။ ယေရှုခရစ်တော်သည် ဘုရားမဖြစ်ခဲ့လျှင် ကယ်တင်ရှင် ဖြစ်နိုင် မည် မဟုတ်ပါ။ C. Granville Sharp's ၏ ဂရိ grammar စည်းမျဉ်းက ဤအချက်ကို လေးလေးနက်နက် ထောက်ခံထားပါသည်။

၁။ ဘုရားဖြစ်ကြောင်း အထင်အရှားမိန့်တော်မူချက်များ

ဆွေးနွေးရန် မေးခွန်းများ

၁။ မည်သည့်ကျမ်းပိုဒ်က ခရစ်တော်၏ ဘုရားဇာတိကို အထိရောက်ဆုံး ဖော်ပြသနည်း။ အလွတ်ရွက်ဆိုနိုင်မည်လော။ ဤကျမ်းချက်ကို ထောက်ခံပြောဆို တင်ပြနိုင်မည်လော။

၂။ ဟောဟန် ၂၀:၂၈ ကျမ်းပိုဒ်တွင် သောမက ခရစ်တော်၏ ဘုရားဇာတိ တော်ကို ထောက်ခံအတည်ပြုသောစကား၌ မည်သို့ပြောသနည်း။ ယေရှုက မည်သို့ တုန့်ပြန်တော်မူသနည်း။

၃။ တမန်တော် ၂၀:၂၈ ကျမ်းပိုဒ်၌ ဖော်ပြသောအကြောင်းနှင့်ပတ်သက်၍ Gill နှင့် Henry တို့က မည်ကဲ့သို့ ပြောကြသနည်း။

၄။ ဟေဗြဲ ၁:၈ ကျမ်းပိုဒ်တွင် ကိုးကားထားသည့် ဆာလံကျမ်းပိုဒ်ကို ပြောပြ နိုင်ပါသလား။ ဟေဗြဲ ၁:၈ ကျမ်းပိုဒ်က သခင်ယေရှုသည် ဘုရားဖြစ် တော်မူကြောင်း အတိအလင်းဖော်ပြပါသလား။ ထိုအဆိုကို ဟေဗြဲ ၁:၂-၇ ကျမ်းပိုဒ်က ထောက်ခံပါသလား။

၅။ တိတု ၂:၁၀ ကျမ်းပိုဒ်က ၁ယော ၅:၂၀ ကျမ်းပိုဒ်ကို ထောက်ခံပါ သလား။ ရှင်းပြပါ။

၆။ တမန်တော် ၇:၅၉ ကျမ်းပိုဒ်တွင် ပါရှိသော တသေဖန်၏ဟောပြော သက်သေခံချက်က ခရစ်တော်၏ ဘုရားဇာတိကို မည်သို့ ထောက်ခံပါ သလဲ။

၇။ ဟေရှုယ ၇:၁၄ ကျမ်းပိုဒ်နှင့် မသေ ၁:၂၃ ကျမ်းပိုဒ်ကို အသုံးပြုပြီး ခရစ်တော်၏ ဘုရားဇာတိတော်ကို ထောက်ခံ ဆွေးနွေးပါ။

II. Biblical Prophecy: ပရောဖက်ပြုချက်များ

The Encyclopedia of Biblical Prophecy က ကျမ်းစာထဲမှာ ပရောဖက်ပြုချက် (၁၈၁၇) ခုရှိကြောင်း ဖော်ပြထားသည်။ (Encyclopedia 1980) ဓမ္မဟောင်း၌ (၁၂၃၉)ခု၊ ဓမ္မသစ်၌ (၅၇၈)ခု ရှိသည်။ တို့အပြင် ဓမ္မသစ်အကြိုကာလတွင် မေရိယအကြောင်း ပရောဖက်ပြုချက် (၁၉၁) ခုရှိသည်။ ဤပရောဖက်ပြုချက် အားလုံးကို ဤစာအုပ်တွင်သာ လေ့လာရန် မဟုတ်ပါ။ သို့သော်လည်း အရေးကြီးသော ပရောဖက်ပြုချက်တစ်ချို့ကို ဓမ္မဟောင်းထဲမှ ထုတ်နှုတ်ဆွေးနွေးပါမည်။ ထိုအရာများက ခရစ်တော် မဖွားမြင်မှီ နှစ်ပေါင်းရာနှင့်ချီအလိုမှာ ရေးထားသော အချက်များ ဖြစ်သည်။

ရှင်မသဲခရစ်ဝင်ကျမ်းသည် သခင်ယေရှု၏ဆွေစဉ်မျိုးဆက်စာရင်းကို ရှင်းလင်းစွာရေးထားသည်။ မယုံကြည်သော ဂျူးလူမျိုးများအား ခရစ်တော် သည် သူတို့ စောင့်မျှော်နေသော မေရိယတည်းဟူသော ဣသရေလရှင် ဘုရင်ဖြစ်ကြောင်းကို ဖော်ပြခြင်း ဖြစ်သည်။ ဥပမာ၊ မသဲ ၁:၂၃ သည် ဟေဇကယ် ၇:၁၄ ကို ပြန်၍ ဟောပြောနေခြင်း ဖြစ်သည်။ ခရစ်တော်သည် အပျိုကညာမှ ဖွားမြင်ပြီး “ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်” ဟု ဆိုလိုသော “ဧမာနွေလ” ဟူသော အမည်ကို မှည့်ရမည်ဟု ပြောထားသည်။

ဟေဇကယ် ၅၃ က ခရစ်တော်၏ မွေးဖွားခြင်း၊ ဝေဒနာခံခြင်း၊ အပြစ် အတွက် အသေခံပေးခြင်းများကို ဖော်ပြထားသည်။ လောကီသားတို့၏ အပြစ်အတွက် အသေသတ်ခြင်းခံသော သိုးသူငယ်အဖြစ် ဤကျမ်းပိုဒ်မှာ ဖော်ပြသည်။ (ကျမ်းပြိုင် ယောဟန် ၁:၂၉) နှုတ်ကို ဖွင့်ဟခြင်း မရှိ။ (ကျမ်းပြိုင် မာကု ၁၅: ၃-၆) ငါတို့ပြစ်မှားလွန်ကျူးခြင်း ရှိသမျှအတွက် ဝေဒနာခံစားရသော ကယ်တင်ရှင်ဖြစ်သည်။ သူ့ဒဏ်ချက်များအားဖြင့် ငါတို့ အနာ ပျောက်သည်။

မိက္ခာ ၅:၂ တွင် ခရစ်တော်သည် ဗက်လင်မြို့မှာ မွေးဖွားမည်ဟု ရေးထားသည်။ (ကျမ်းပြိုင် မသဲ ၂:၅)။ အခရိ ၉: ၉ - အခရိက ခရစ်တော် သည် နိမ့်ချစွာနှင့် ယေရုရှလင်မြို့ကို မြည်းစီးပြီး ဘုရင်တစ်ပါးအဖြစ် အောင်မြင်စွာ ဝင်ရောက်လာမည်။ (ကျမ်းပြိုင် မသဲ ၂:၁-၅) ဆာလံ ၂၂: ၆-၈ နှင့် ဟေဇကယ် ၅:၃ က ခရစ်တော်သည် ငြင်းပယ်ခြင်း၊ ကဲ့ရဲ့ပြစ်တင် ခြင်း၊ နှိပ်စက်ခြင်းကို ခံရမည်။ (မသဲ၊ ၂၇: ၃၉၊ ၄၁-၄၃) အခရိ ၁၃: ၆ နှင့်

ဆာလံ ၂၂:၁၄-၁၆က ကားတိုင်မှာ အသေခံခြင်းကို ပြောသည်။ (ကျမ်းပြိုင် ယောဟန် ၁၉:၁၆- ၁၈) ဆာလံ ၂၂:၁၆ က အသေခံခြင်း၊ ကားတိုင်မှာ အသတ်ခံရခြင်းစသော ဝေဒနာများအကြောင်း ရေးထားသည်။ မေရိယ ဆာလံ ဖြစ်သော ဆာလံ ၂၂ ၏ ပထမအပိုဒ်သည် ခရစ်တော်၏ နောက်ဆုံး ကြွေးကြော်စကားမှာ “အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား အဘယ့်ကြောင့် အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်း”ဟူသော ကျမ်းပိုဒ်ကို ပြန်ရေးထား သည်။ (ကျမ်းပြိုင် မသံ ၂၇:၆) နှင့် ဆာလံ ၂၂:၁၈ မှာ စစ်သားများက သူ့၏ဝတ်လုံကို မဲနှိုက်ယူမည်။ (ကျမ်းပြိုင် မသံ ၂၇:၃၅) ဟေရှာယ ၅၃: ၉ တွင် ကယ်တင်ရှင်သည် သူဌေး၏ သင်္ချိုင်းမှာ သင်္ဂြိုဟ်ခြင်းခံရမည်။ (ကျမ်း ပြိုင် မသံ ၂၇: ၅၇-၆၀)။

မေရိယနှင့်ပတ်သက်သော ပရောဖက်ပြုချက်များထဲတွင် ထိ ရောက်သော ဟေရှာယ ၉:၆ ၏ ပရောဖက်ပြုချက်မှာ...

“ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အားသားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင် ထာဝရအဘ ငြိမ်သက် ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်”

ဟေရှာယ ၉:၆ သည် ယေရှုခရစ်တော် ဘုရားသခင်ဖြစ်ကြောင်း ရှင်းလင်းပြီး မငြင်းနိုင်သော သက်သေဖြစ်တည်သည်။ သမ္မာကျမ်းစာထဲမှာ မေရိယနှင့်ဆိုင်သော ပရောဖက်ပြုချက်များစွာရှိသည်။ ထိုပရောဖက်ပြု ချက်များ ခရစ်တော်၌ ပြည့်စုံလာသည်။ ခရစ်ဝင်ကျမ်းများက ဤပရောဖက် ပြုချက်များကို မကြာခဏ ပြန်လည်ကိုးကားထားသည်။ ပြည့်စုံ၊ မှန်ကန် သည်ဟု ထောက်ပြခြင်းဖြစ်သည်။ သခင်ယေရှု ခရစ်တော်သည် ဘုရား သခင်ဖြစ်၍ ကြွလာမည့် မေရိယရှင်ဘုရင် ဖြစ်သည်ဟူသော ပရောဖက် ပြုချက်များကို ငြင်းပယ်မည်ဆိုပါက ထိုသို့ပြုခြင်းသည် ယုံကြည်ခြင်းတရား မှ စွန့်ခွဲသွားသည်ဟု ဆိုနိုင်ပါသည်။

၂။ ပရောဖက်ပြုချက်များ

ဆွေးနွေးရန် မေးခွန်းများ

- ၁။ ခန့်မှန်းခြေအားဖြင့်၊ သမ္မာကျမ်းစာထဲမှာ ပရောဖက်ပြုချက်များ အကြိမ် မည်မျှလောက် ဖော်ပြထားသနည်း။ ဓမ္မဟောင်းကျမ်းမှာ အကြိမ် မည်မျှ လောက်ရှိသနည်း။ ဓမ္မသစ်ကျမ်းမှာ အကြိမ်မည်မျှလောက်ရှိ သ နည်း။ မေရှိယဖြစ်သော သခင်ယေရှုခရစ်တော်၊ ကြွလာတော်မူမည့်အကြောင်း ကို ဓမ္မဟောင်းကျမ်းမှာ ဘယ်နှစ်ကြိမ်ဖော်ပြထားပါသနည်း။
- ၂။ မည်သည့်ခရစ်ဝင်ကျမ်းက ဂျူးလူမျိုးများထံ သခင်ယေရှုခရစ်တော် သည် မေရှိယဘုရားဖြစ်ကြောင်း ဖော်ပြထားပါသနည်း။ မည်သည့် ခရစ် ဝင်က ရောမလူမျိုးများထံသို့ ရေးထားသောကျမ်းစာ ဖြစ်ပါသနည်း။ မည်သည့်ကျမ်းစာသည် ဂရိလူမျိုးများအတွက် ရေးထားပါသနည်း။ မည်သည့်ကျမ်းစာသည် ခရစ်တော်၏ ဘုရားဇာတိတော်ကို ဖော်ပြ သော ခရစ်ဝင်ကျမ်းဖြစ်ပါသနည်း။
- ၃။ ယေရှုယ ၅၃ မှာ၊ ခရစ်တော်ကြွလာမည့်အကြောင်းကြိုတင်၍ မည် သည့်အရာကို ဟောကိန်းထုတ်ထားသနည်း။ ခရစ်တော်အကြောင်းဖော် ပြချက်မှာ မှန်ပါသလား။
- ၄။ ဓမ္မဟောင်းကျမ်းထဲမှာ ခရစ်တော်ကြွလာမည့်အကြောင်း ပရောဖက် ပြုထားသောအချက် (၆)ချက်ကို တင်ပြပြီး၊ ထိုဟောကိန်းတစ်ခုစီ မည် သို့ ပြည့်စုံခဲ့ကြသည်ကို ဖော်ပြပါ။
- ၅။ ဆာလံ ၂၂ ကို ဆွေးနွေးပြီး၊ ကြွလာမည့် မေရှိယအတွက် ဟောကိန်း များသည် သခင်ယေရှုခရစ်တော်အပေါ်မှာ ပြည့်စုံကြောင်းကို တင်ပြပါ။
- ၆။ ခရစ်တော်၏ ဘုရားဇာတိတော်ရှုထောင့်က ကြည့်ပြီး ဟေရှုယ ၉း၆ ကျမ်းပိုဒ်ကို ဆွေးနွေးပါ။ အလွတ်ရွတ်ဆိုနိုင်ပါသလား။
- ၇။ ကျမ်းစာပါ ပရောဖက်ပြုချက်များကို ငြင်းပယ်ရန် ယုံကြည်ခြင်း များစွာ လိုအပ်သည်ဟု အဘယ်ကြောင့် ပြောနိုင်သနည်း။

III. His Divine names and titles

ဘုရားနာမတော် ဘွဲ့တော်များ

ခရစ်တော်သည် ဘုရားဖြစ်ကြောင်း ထောက်ပြခြင်းသည် ဂျူးလူမျိုး ခေါင်းဆောင်များကို စိတ်ဆိုးစရာ ဖြစ်စေသည်။ ခရစ်တော်ကိုယ်တိုင်က ဘုရားသခင်နှင့်ဆိုင်သော ဓမ္မဟောင်းဘွဲ့နာမများနှင့် သူ့ကို ခေါ်၍ ရသည်ဟု သက်သေပြသည်။ နာမည်ကြီးဓမ္မပညာရှင် R. A. Torrey က ခရစ်တော်၏ ဘုရားဇာတိနှင့် ပတ်သက်၍ ထောက်ပြရန် ပထမအချက်က ကျမ်းစာထဲမှာ ယေရှုခရစ်တော်အတွက် သုံးနှုန်းထားသော ဘွဲ့အမည် နာမများ ဖြစ်သည်။ ဤနာမများကို ထပ်ခါထပ်ခါသုံးခြင်းသည် ရာနှင့်ချီသော ကျမ်းပိုဒ်များ၌ တွေ့နိုင်ပါသည်။ ယေရှု (Jesus) ဟူသော နာမသည် ဘုရားသခင်၏ ကောင်းကင်တမန်က အပျိုကညာမာရိမှ မွေးဖွားလာမည့် သားတော်ကိုမှည့်ရန် ပေးခဲ့သောနာမည် ဖြစ်သည်။ Jesus ဟူသော နာမည်သည် Jeshua (သို့) Joshua တို့၏ ဂရိနာမည် ဖြစ်သည်။ အဓိပ္ပာယ်က “Jehovah- Saviour” (သို့) “ထာဝရဘုရား ကယ်တင်တော်မူသည်”။

သခင်ယေရှုက ထာဝရဘုရားသခင်၏ နာမတော်များဖြင့် သူ့ကို ခေါ်လျှင် ရသည်ဟူသော အချက်ကို ရှင်းလင်းစွာ ထောက်ပြထားသော နာမတော်တစ်ချို့ကို ဖော်ပြသွားပါမည်။

I AM ငါဖြစ်သည်

ဂျူးလူမျိုးများ နှုတ်ဖြင့်မမြွက်ရဲအောင် ရိုသေကြောက်ရွံ့ရသော နာမတော်ကို သခင်ယေရှုက ရွတ်ဆိုခဲ့သည်။ “YHWH” (Yahweh or Jehovah) Septuagint Greek ဘာသာပြန်ကျမ်းများ၌ ဘာသာပြန်ဆရာများက I AM ဟု (ထွက်၊ ၃း ၁၄)မှာ ပြန်ဆိုခဲ့ကြသည်။ “ego eimi”. Received text က သခင်ယေရှုကိုယ်တိုင် ယောဟန် ၈း ၅၇- ၅၈ I AM ဟု ပြောသည်ကို “ego eimi” ဟု ဘာသာပြန်ထားသည်။ သခင်ယေရှုက I AM ဟူသော နာမည်ကိုသုံးခြင်းသည် ဂျူးလူမျိုးများက သူ့အား ကျောက်ခဲဖြင့် ပစ်ပေါက်ရန် ဖြစ်စေသည်။ သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် သုံးနှုန်းသောကြောင့်ဖြစ်သည်။ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်းသည် ဓမ္မ

ဟောင်းကျမ်း၌ ဘုရားသခင်အား ကဲ့ရဲ့သူကို အပြစ်ပေးခြင်း ဖြစ်သည်။ (ဝတ်၊ ၂၄၊ ၁၆) တစ်နည်းဆိုရသော် ခရစ်တော်သည် သူ့ကိုယ်သူ ထာဝရဘုရားအဖြစ် ရည်ညွှန်းသုံးနှုန်းသွားခြင်းဖြစ်ကြောင်း တွေ့ရသည်။

The Lord - သခင်

“Lord” ဟူသောနာမတော်ကို ဓမ္မသစ်ကျမ်းမှာ သခင်ယေရှု အတွက် ရာနှင့်ချီပြီးသုံးခဲ့သည်။ လူကို ရည်ညွှန်းရာ၌ ဓမ္မသစ်မှာ (၉) ကြိမ် တွေ့ရသည်။ သို့သော်လည်း သခင်ယေရှုကို ရည်ညွှန်းသည့် ပုံစံမျိုးနှင့် မတူပါ။ ဓမ္မဟောင်းကျမ်းမှာ ပထမဆုံးအဖြစ် ကမ္ဘာ ၂၊ ၄ မှာ သုံးထားသည်။ ဤစကားသည် ထာဝရဘုရားသခင်ကို ရည်ညွှန်းပြီး အကြိမ်ရာနှင့်ချီ သုံးထားသည်။ ယေဇကျေလ၌ ထာဝရအရှင် ဘုရားသခင်သည် ထာဝရ ဘုရားကို ရည်ညွှန်းခြင်းဖြစ်ပြီး (၁၆) ကြိမ်ရေးထားသည်။ ဘုရားသခင် ထာဝရဘုရားနှင့်(Elohim) ဘုရားသခင်ကို ချီတ်ဆက် သုံးထားသည်။ ယေဇကျေလ ၂၊ ၄။ ၃၊ ၁၁။ ၃၊ ၂၇ တို့ကိုကြည့်ပါ။ “Lord” ဟူသော အသုံးအနှုန်းသည် သခင်ယေရှုကို ခေါ်ခြင်းဖြစ်ကြောင်း တွေ့ရသည်။ ဥပမာ ဖိလိစ္စိ ၂၊ ၁၁ မှာ “ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမ တော်ကို ခူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်” တမန်တော် ၁၀၊ ၃၆ ၌ “အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှု”။ ၁ကော ၂၊ ၈ ၌ ခရစ်တော်၏ အသေခံခြင်းကို ရည်ညွှန်းပြီး ရှင်ပေါလုက “ထိုပညာကို လောကီမင်းတစ်စုံတစ်ယောက်မျှမသိ၊ သိလျှင် ဘုန်းကြီးတော်မူသော သခင်ကို လက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။”

First and the Last အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ

“အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ” ဟူသော နာမတော် သည် ထိရောက်သော ဥပမာတစ်ခုဖြစ်သည်။ ဗျာဒိတ် ၁၊ ၁၃ မှာ “ထိုမီးခွက် ခုနစ်လုံး အလယ်၌ လူသားတော်နှင့်တူသောသူတစ်ဦးကိုလည်းကောင်း၊ မြင်လေ၏။ ထိုသူသည် ခြေတော် တိုင်အောင် ဝတ်ခြုံလျက် ရင်တော်၌ ရွှေ ခါးပန်းကို စည်းလျက် ဖြစ်၏။” ဗျာဒိတ် ၁၊ ၁၇- ၁၈ ၌ “ထိုသူကို ငါမြင် သောအခါ သေမတတ် ဖြစ်၍ ခြေတော်ရင်း၌ လဲလျက်နေ၏။ ထိုသူသည်

လက်ျာလက်တော်ကို ငါ့အပေါ်သို့တင်လျက် ကြောက်ရွံ့ခြင်းမရှိနှင့်။ ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သော သူလည်း ဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာ့အဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရကာနှင့် မရကာနိုင်ငံကိုလည်း ငါအစိုးရ၏။”

“အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍ ကမ္ဘာ့အဆက်ဆက်အသက်နှင့်ပြည့်စုံ၏။” ဟူသောစကားသည် လူသားကို ဘုရားသခင် သားတော်အဖြစ် ရည်ညွှန်းခြင်းဖြစ်ကြောင်း ရှင်းပါတယ်။ သခင်ယေရှုသည်...

ဗျာဒိတ်ကျမ်း၏ အဓိက အကြောင်းအရာ ဖြစ်သည်။ သုံးရက် မြောက်သောနေ့၌ ထမြောက်သောသခင်ဖြစ်သည်။ (၁ကော ၁၅: ၄) ထို့ကြောင့် ဤကျမ်းပိုဒ်များသည် သခင်ယေရှုကို “အဦးဆုံးသောသူနှင့် နောက်ဆုံးသောသူ” အဖြစ် ထောက်ပြသည်။ သို့သော်လည်း ဟေဇကယ် ၄၄: ၆ ၌ “ဣသရေလအမျိုး၏ ရှင်ဘုရင်ထာဝရဘုရား၊ ဣသရေလ အမျိုး ကို ရွေးနှုတ်သော ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့်တော် မူသည်ကား ငါသည် အဦးဆုံးသောသူ၊ နောက်ဆုံးသောသူဖြစ်၏။ ငါမှ တစ်ပါး အခြားသော ဘုရားသခင်မရှိ”။ ထာဝရဘုရား “Lord” သည် ဟေဗြဲ စကား (Jehovah)ကို သုံးထားသည်။ ထာဝရဘုရားမှ တစ်ပါး အခြားသော ဘုရားမရှိ။ သူက “အဦးဆုံးနှင့် နောက်ဆုံးသောသူ” ဖြစ် သည်။ ထို့ကြောင့် ကျမ်းစာက ယေရှုခရစ်တော်သည် “အဦးဆုံးနှင့် နောက် ဆုံးသူ” ဟူသော ဘွဲ့နာမ ထိုက်တန်သော ထာဝရဘုရားသခင် ဖြစ်ကြောင်း ထောက်ပြ ပါသည်။

Lord of Lords သခင်တို့၏သခင်

ဗျာဒိတ် ၁၇:၁၄ ၌ သိုးသူငယ်တော်ကို သခင်ယေရှုခရစ်အဖြစ် ရည်ညွှန်းသည်။ သခင်တို့၏ သခင်၊ ဘုရင်တကာတို့၏ ဘုရင်အဖြစ်လည်း ခေါ်သည်။ ၁တိ ၆: ၁၄-၁၅ တွင်လည်း သခင်တို့၏သခင်ကို သုံးထားသည်။ သို့သော်လည်း တရားဟော ၁၀:၁၇ မှာ ထာဝရဘုရားသခင်ကို “ဘုရားတို့ ၏ ဘုရား၊ သခင်တို့၏ သခင်”ဟူ၍ ရည်ညွှန်းထားပါသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း သက်သေပြနိုင်သည်။ McDowell နဲ့ Larson တို့က (၁တိ ၆: ၁၄-၁၅) ကျမ်းချက်သည်

ဘုရားသခင်ကို ရည်ညွှန်းသည်။ ဘုရားသခင်နှင့် ခရစ်တော်ဟာ သခင် တကာတို့၏ သခင်ဟူသော နာမတော်ကို အတူတကွ သုံးစွဲကြသည်။ သခင်တကာတို့၏ သခင်သည် ယေရှုခရစ်တော် ဖြစ်သည်။ သိုးသူငယ် တော်ဖြစ်သည်ဟု ဗျာဒိတ် ၁၇း ၁၄ မှာတွေ့ရသည်။ ထို့ကြောင့် အစဉ်အမြဲ အသက်ရှင်သော မည်သို့မျှ မသေဆုံးနိုင်သော၊ ပုဂ္ဂိုလ်တစ်ပါးဖြစ်သော ဘုရားသခင်၏ “Who only hath immortality” နဲ့ “Only Potentate” “တန်ခိုးကြီးသော တစ်ပါးတည်းသောပုဂ္ဂိုလ်” နာမတော်များကို ဝေမျှသုံးစွဲ နေခြင်း ဖြစ်သည်။ (MaDowell and Larson, 1983) တစ်နည်းပြောရရင် ဤကျမ်းပိုဒ်များသည် ခရစ်တော်၏ ဘုရားဇာတိကို ခိုင်လုံကြောင်း သက်သေ ပြနေခြင်း ဖြစ်သည်။

Savior and Redeemer ကယ်တင်ရှင်နှင့် ရွေးနှုတ်သောသခင်

တိတု ၂း၁၄၊ ဂလာတီ ၄း၅၊ ဇဖက် ၁း၇၊ ဟေပြီ ၉း၁၂ ၌ ခရစ် တော်သည် အသွေးသွန်းကာ ရွေးနှုတ်သောသခင် ဖြစ်သည်။ “ခပ်သိမ်း သော ဒုစရိုက်မှ ငါတို့ကိုရွေးနှုတ်ခြင်းငှါ ကိုယ်ကိုယ်ကို စွန့်ကြဲတော်မူ၏။” ဓမ္မဟောင်း၌ ထာဝရဘုရားသည် ကုသရေလလူမျိုးကို ခပ်သိမ်းသော ဒုစရိုက် အပြစ်တို့မှ ရွေးနှုတ်မူမည်။ ဆာလံ ၇၈း၃၅ မှာ “ဘုရားသခင်သည် သူတို့ကို ကယ်တင်သောအရှင် (Redeemer) ဖြစ်တော်မူ၏။” ဟေရှာယ ၄၁း၁၄။ ၄၃း၁၄။ ၄၇း၄။ ၄၈း၁၇ တွင် ဘုရားသခင်သည် ရွေးနှုတ်သော သခင် ဖြစ်သည်။ “ကုသရေလလူမျိုး၏ သန့်ရှင်းသူ၊ ရွေးနှုတ်သော သခင်”။ ယေရှုခရစ်သည် ထာဝရဘုရားသခင်၏ ရွေးနှုတ်ကယ်တင်ရှင်ဖြစ်ကြောင်း နာမတော်ကို ဝေမျှသုံးထားသည်။

ကျမ်းစာမှာ သခင်ယေရှုကို “Saviour” ကယ်တင်ရှင်” ဟူသော နာမတော်ကိုသာ သုံးသည်။ ဤအရာက ဓမ္မဟောင်း၌ ဘုရားသခင် အတွက်သာ သုံး၍ရသည်။ ဟေရှာယ ၄၃း၁၁၊ ၄၅း၂၁၊ ဟောရှေ ၁၃း၄ တို့တွင် ထာဝရဘုရားသည် ငါတို့၏ ကယ်တင်ရှင်နှင့် တစ်ပါးတည်းသော ကယ်တင်ရှင် ဖြစ်သည်။ ဟေရှာယ ၄၃း၁၁ ၌ “ငါတစ်ပါးတည်းသည် ထာဝရဘုရားဖြစ်၍၊ ငါမှတစ်ပါး ကယ်တင်သော သခင်မရှိ”ဟု ဖော်ပြသည်။ ဟေရှာယ ၄၉း၂၆ “ငါထာဝရဘုရားသည် သင့်ကို ကယ်တင်သောအရှင်၊

သင့်ကို ရွေးနှုတ်သောသခင်၊ ယာကုပ်အမျိုး၌ တန်ခိုးကြီးသောဘုရား ဖြစ်ကြောင်း” ဖော်ပြသည်။ ဟေရှာယ ၆၀: ၁၆ ကိုလည်း ကြည့်ပါ။

သို့သော်လည်း လုကာ၊ ၁၉: ၁၀ ၌ သခင်ယေရှုက “ပျောက်သော သူတို့ကို ရှာ၍ ကယ်တင်အံ့သောငှါ ကြွလာသတည်း”။ လုကာ ၂:၁၁ မှာ “ယနေ့တွင် ဒါရိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သော အရှင်သည် သင်တို့အဘို့အလို့ငှါ ဖွားမြင်ခြင်းကိုခံတော်မူပြီ။” ဤ အကြောင်းကို (couplets) ကာရံတူအဖြစ် တိတုမှတ်စာ၌ (၃) ကြိမ် တွေ့ရသည်။ ပထမက တိတု ၁: ၃- “ငါတို့ကို ကယ်တင်သောအရှင် ဘုရား သခင်”။ ထို့နောက် “ငါတို့ကို ကယ်တင်မူသောအရှင် သခင်ယေရှုခရစ်” ဟူ၍ သုံးနှုန်းထားသည်ကို တွေ့ရသည်။ ဒုတိယက (အငယ် ၁၀)၌ “ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်” ထို့နောက် - “ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်”။ နောက်ဆုံးကာရံညီ နံပါတ် (၃)မှာ (အခန်းကြီး ၃) ဖြစ်ပါသည်။ (အငယ် ၄) မှာ “ငါတို့ကို ကယ်တင်တော်မူသောအရှင် ဘုရားသခင်၏ စေတနာတော်”။ “ငါတို့ကို ကယ်တင်မူသော အရှင်ယေရှုခရစ်” ဟူ၍ တွေ့ရပါသည်။

ကျမ်းစာအနက်ဖွင့် စည်းကမ်းအရ ဤကာရံတူ သုံးခုကို ကြည့် လျှင် ဘုရားသခင်သည် ကယ်တင်ရှင်၊ သခင်ယေရှုကလည်း ကယ်တင်ရှင်၊ ထို့ကြောင့် သခင်ယေရှုနှင့် ဘုရားသခင်သည် ညီတူညီမျှ ဖြစ်သည်။ ဤအခန်းကြီး (၃) ခန်းလုံး၌ ဘုရားသခင်အတွက် သုံးထားသော ကယ်တင် ရှင်ဟူသော နာမကို သခင်ယေရှုအတွက်လည်း သုံးထားကြောင်း တွေ့ရ သည်။ ဒါဟာ သခင်ယေရှု ဘုရားသခင် ဖြစ်ကြောင်း ထင်ရှားတဲ့သက်သေ ဖြစ်တယ်။ နောက်ဆုံးကျမ်းပိုဒ်အဖြစ် တမန် ၄: ၁၂ တွင် “ထိုသခင်၏ နာမတော်မှတစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ လူတို့ တွင် မပေါ်မရှိ။”ဟု ပြတ်ပြတ်သားသား ဖော်ပြထားသည်။ ထို့ကြောင့် သခင် ယေရှုနှင့် ထာဝရဘုရားသခင်သည် ဟေရှာယ ၄၃: ၁၁ မှာ ဖော်ပြသကဲ့သို့ ထာဝရဘုရားသခင်မှတစ်ပါး အခြားသောကယ်တင်ရှင် မရှိ။ မေဇသစ်မှာ သခင်ယေရှုခရစ်မှတစ်ပါး အခြားကယ်တင်ရှင်မရှိကြောင်း တွေ့ရသည်။

Light အလင်း

သခင်ယေရှုခရစ်နှင့် ဘုရားသခင်အတွက် အခြားသောနာမတော် တစ်ခုမှာ "အလင်း" ဖြစ်သည်။ ယောဟန် ၁:၄ ၌ "ထိုအသက်သည်လည်း လူတို့၏ အလင်းဖြစ်၏။" ယောဟန် ၃:၁၉၌ "အလင်းသည် ဤလောကသို့ ဝင်၍"။ ယောဟန် ၉:၅ ၌ "ငါသည် ဤလောက၌ရှိစဉ်တွင် ဤလောက၏ အလင်းဖြစ်၏။" သို့သော်လည်း ဆာလံ ၂၇:၁ မှာ "ထာဝရဘုရားသည် ငါ၏ အလင်း ငါ့ကို ကယ်တင်တော်မူသောအရှင် ဖြစ်တော်မူ၏။" ဟုတွေ့ရသည်။ သို့သော် သခင်ယေရှုက ဤနာမ နှစ်ခုလုံးကို သုံးထားသည်။ ဟေရှာယ ၆၀:၂၀ မှာ "ထာဝရဘုရားသည် သင်၌ ထာဝရအလင်း ဖြစ်တော်မူ၍"ဟု တွေ့ရသည်။ ထို့ကြောင့် သခင်ယေရှုသည် အလင်းဟူသော နာမတော်ကို ထာဝရဘုရား သုံးသကဲ့သို့ သုံးထားသည်။

The Truth သမ္မာတရား

ယောဟန် ၁၄:၆ မှာ "ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်း ဖြစ်၏။ အသက်လည်းဖြစ်၏။" သခင်ယေရှုက သူသည် သမ္မာတရား ဖြစ် သည်ဟု ပြောသည်။ ယောဟန် ၁:၁၇ မှာ "ပညတ်တရားကို မောရှေလက် တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ် အားဖြင့် ဖြစ်သတည်း။" သစ္စာတရားဟူသည်မှာ "Truth" သမ္မာတရား ဖြစ်သည်။ ဗျာဒိတ် ၁၉: ၁၁ မှာ ယေရှုခရစ်သည် "သစ္စာဟူသော အမည်ရှိ သတည်း" (အငယ် ၁၃)၌ "ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏"ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ "သစ္စာရှိသော သမ္မာအမည်"သည် နာမတော်ဖြစ်သောကြောင့် စာလုံးအကြီးများနှင့် "Faithful and True" ဟု ရေးသားနိုင်သည်။

သို့သော်လည်း ဆာလံ ၃၁:၅ ၌ "သစ္စာစောင့်တော်မူသော ဘုရား သခင် ထာဝရဘုရား"ဟု ဆိုထားပါသည်။ တရားဟောရာကျမ်း ၃၂:၄ ၌ "သစ္စာစောင့်သော ဘုရား"။ ဆာ၂၅: ၅ ၌ "ကိုယ်တော်၏ သမ္မာတရားကို ပြ၍" "ကိုယ်တော်၏ သမ္မာတရား "Thy Truth" ဟု သုံးထားတယ်။ ဆာလံ သီချင်းများထဲ၌ (၁၄) ကြိမ် တွေ့ရသည်။

ထို့ကြောင့် ဘုရားသခင်သည် သမ္မာတရားဖြစ်သကဲ့သို့ သခင် ယေရှုသည်လည်း သမ္မာတရားဖြစ်သည်မှာ ရှင်းပါသည်။

Judge of All အားလုံးကို တရားစီရင်သောသူ

ဟေဗြဲ ၁၂:၂၃၌ “ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ သော သူ” “Judge” ကို ‘J’ အကြီးဖြင့်ရေးသည်။ ထာဝရဘုရား၏ ဘွဲ့နာမဖြစ် သည်။ ဆာ၊ ၅၀: ၄-၆ ၌ ဘုရားသခင်က လူမျိုးတော်ကို တရားစီရင်သည်။ ဆာလံ ၉၆:၁၃ ၌ “ကိုယ်တော်သည် ကြွလာတော်မူ၏။ မြေကြီးသားတို့ကို တရားစီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကသားတို့ကို ဖြောင့်မတ်ခြင်း တရားနှင့်၎င်း၊ လူများကို သစ္စာတော်နှင့်၎င်း စီရင်ဆုံးဖြတ်တော်မူလတံ့။” ဤနာမတော်ကို ခရစ်တော်ကလည်း အသုံးပြုထားသည်။ ယောဟန် ၅:၂၂ “တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အား အပ်ပေးတော်မူ၏။” ရောမ ၁၄: ၁၀။ ၂ကော ၅:၁၀ ၌ “ခရစ်တော်၏ တရားပလ္လင် “judgement seat of Christ”ဟု တွေ့ရသည်။ မသဲ ၂၅- ခရစ်တော်သည် ဘုန်းကြီးသော ပလ္လင်ပေါ်မှာ ထိုင်ပြီး တရားစီရင်သည်။ ၂တီ ၄:၁ ၌ “ကိုယ်တော်တိုင် ပေါ် ထွန်း၍ နိုင်ငံတော်ထင်ရှားသော ကာလ၊ အသက်ရှင်သောသူ၊ သေသော သူတို့ကို စစ်ကြောသောကာလ၊ စီရင်တော်မူသော သခင်ယေရှု”ဟု တွေ့ရ သည်။

Shepherd သိုးထိန်း

ဓမ္မဟောင်းနှင့်ဓမ္မသစ်၌ ထာဝရဘုရားသည် သိုးထိန်းဟူ၍ သုံးနှုန်းထားသကဲ့သို့ သခင်ခရစ်တော်ကလည်း သိုးထားသည်။ ဆာလံ ၂၃:၁ ၌ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲ မခံရ။” ဆာလံ ၈၀:၁ ၌ သိုးစုကို ပို့ဆောင်သကဲ့သို့ ယောသပ်အမျိုးကို ပို့ဆောင်တော်မူသော ကုသရေလ သိုးထိန်းကြီး” ခရစ်တော်ပြန်ကြွလာ မည်ကို ရည်ညွှန်းသော အနေဖြင့် (၁ပေ ၅:၄)တွင် “သိုးထိန်းကြီးပေါ် ထွန်း တော်မူသောအခါ” ယောဟန် ၁၀:၁၁ နှင့် ၁၀:၁၄၌ “ကောင်းသော သိုးထိန်း”ဟု သခင်ယေရှုက သူ့ကိုယ်သူ ရည်ညွှန်းထားသည်။ ဆာလံ ၁၀၀:၃ ၌ “အထံတော်၌ ကျက်စားသော သိုးစုလည်း ဖြစ်ကြ၏”ဟု ကုသရေလလူ မျိုးကို ရေးသည်။ သို့သော်လည်း သခင်ယေရှုက ယောဟန် ၁၀: ၂၇ ၌ “ငါ့သိုးတို့သည် ငါ့စကားသံကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။” သခင်ယေရှုသည် ကောင်းသော သိုးထိန်း။ ထာဝရ

ဘုရားသခင်သည်လည်း ကောင်းသောသိုးထိန်း။ ထို့ကြောင့် သခင်ယေရှုသည် ထာဝရအသက် ပေးပိုင်သော ထာဝရဘုရားသခင် ဖြစ်သည်။

Creator ဖန်ဆင်းရှင်

သခင်ယေရှုက ထာဝရဘုရားလိုပဲ ဖန်ဆင်းရှင် နာမကိုသုံးတယ်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” (ကမ္ဘာ ၁:၁) ဆာ ၁၀၂:၂၅။ “ကိုယ်တော်သည် ရှေ့ဦးစွာ မြေကြီးကို တည်တော်မူ၏။ မိုးကောင်းကင်သည်လည်း လက်တော်နှင့် ဖန်ဆင်းသော အရာဖြစ်ပါ၏။” ဓမ္မသစ်၌ ဤကျမ်းစကားကို သခင်ယေရှုက ဘုရားသခင်၏ သားတော်အဖြစ် ရည်ညွှန်းပြီး (ဟောပြော ၁:၁၀)၌ သုံးထားသည်။ ထို့ကြောင့် ဤစကားကို တစ်ဆက်တည်း ပြောသည့်အနေဖြင့် (ဟောပြော ၁:၈)၌ သခင်ယေရှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း တွေ့ရသည် (Gill)။

ယောဟန် ၁: ၁ မှာ ...

“အစအဦး၌ နှုတ်ကပတ်တော်ရှိ၏။ နှုတ်ကပတ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။ နှုတ်ကပတ်တော်သည်လည်း ဘုရားသခင် ဖြစ်တော်မူ၏။ ထိုနှုတ်ကပတ်တော်သည် အစအဦး၌ ဘုရားသခင်နှင့်အတူ ရှိတော်မူ၏။ ထိုနှုတ်ကပတ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ဖန်ဆင်းတော်မူခြင်းနှင့် ကင်းလွတ်သောအရာ တစ်စုံတစ်ခု မျှမရှိ။”

ကောလောသဲ ၁: ၁၅-၁၆ မှာ “ထိုသားတော်သည် မျက်မြင်မရသော ဘုရားသခင်၏ ပုံသဏ္ဍာန်ဖြစ်တော်မူ၏။ ဝေနေယျသတ္တဝါ အပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ အကြောင်းမူကား ထိုသားတော်သည် ကောင်းကင်ပေါ် မြေကြီးပေါ်မှာ ရှိသမျှသော ရူပအရာ၊ အရူပအရာ၊ ရာဇပလ္လင် ဖြစ်စေ၊ အစိုးရခြင်းတန်ခိုးဖြစ်စေ၊ အထွဋ်အမြတ်ဖြစ်စေ၊ အာဏာစက် ဖြစ်စေ၊ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူ၏။ ထိုသခင်အားဖြင့်၎င်း၊ ထိုသခင် အဖို့အလိုငှါ၎င်း ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းလျက် ဖြစ်ကြ၏။”

ထို့ကြောင့် ယေရှုခရစ်သည် ထာဝရဘုရားသခင်ဟူသော နာမကိုလည်း ရရှိခြင်း ဖြစ်သည်။ လူနှင့်စကြာဝဠာကြီး တစ်ခုလုံးသည် သခင်ယေရှု၏ လက်ဟုခေါ်သော ဘုရားသခင်၏ လက်တော်ဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။

၃။ ဘုရားသခင်၏ နာမတော်နှင့် ဘွဲ့တော်များ

ဆွေးနွေးရန် မေးခွန်းများ

၁။ ခရစ်တော်၏ ဘုရားဇာတိတော်အကြောင်း အထိရောက်ဆုံးသော ကြောင်းကျိုးပြချက်သည် မည်သည့်အရာဖြစ်သနည်း။ မည်သည့် အတွက်ကြောင့် ဂျူးလူမျိုးကို စိတ်ဆိုးစေပါသနည်း။

၂။ ထွက်မြောက်ရာကျမ်း ၃:၁၄ ကို ဟောဟန် ၈: ၅၈ နှင့် နှိုင်းယှဉ် သုံးသပ် ပါ။ ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်သို့ အထောက်အကူ ပေးပါ သနည်း။

၃။ ဟေဇကယ် ၄၄: ၆ ၌ ဘုရားသခင်က မည်သူ့ကို ပထမဦးဆုံးနှင့် နောက် ဆုံး လူဖြစ်သည်ဟု မိန့်တော်မူသနည်း။ ဗျာဒိတ် ၁:၁၈ မှာ၊ မည်သူ့ကို ပထမဦးဆုံးနှင့် နောက်ဆုံးလူဖြစ်သည်ဟု မိန့်တော်မူသနည်း။ ခရစ် တော်၏ ဘုရားဇာတိတော်ကို မည်ကဲ့သို့အထောက်အကူ ပြုကြသနည်း။

၄။ ဟေဇကယ် ၄၃:၁၁ နှင့် ဟောရှေ ၁၃:၄ တို့တွင် ဘုရားသခင်က မည်သူ သည် ကယ်တင်ရှင်ဖြစ်သည်ဟု မိန့်တော်မူသနည်း။ လုကာ ၂:၁၁။ ၂တိမောသေ ၁:၁၀။ ၁ပေ၊ ၁:၁၁ တို့တွင် မည်သူသည် ကယ်တင်ရှင် ဖြစ်သည်ဟု ဖော်ပြကြသနည်း။ ခရစ်တော်၏ ဘုရားဇာတိတော်ကို အထောက်အကူပြုကြပါသလား။

၅။ တိတုဩဝါဒစာ အခန်းကြီး ၁၊ ၂ နှင့် ၃ အစဉ်လိုက်တို့သည် အဘယ် ကြောင့် စိတ်ဝင်စားစရာ ကောင်းပါသနည်း။ ခရစ်တော်၏ ဘုရားဇာတိ တော်ကို မည်ကဲ့သို့အထောက်အကူပြုကြပါသနည်း။

၆။ ဟေဗြဲ ၁၂:၂၃။ ဆာလံ ၉၆:၁၃ ကို ၁တိမောသေ ၄:၁။ ရောမ ၁၄:၁၀ တို့နှင့် နှိုင်းယှဉ်ပါ။ ဟေဗြဲနှင့် ဆာလံကျမ်းအရ မြေကြီးသားအပေါင်း တို့၏ တရားသူကြီးသည် မည်သူဖြစ်သနည်း။ တိမောသေနှင့် ရောမ

ဩဝါဒစာအရ မည်သူသည် တရားသူကြီး ဖြစ်သနည်း။ ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်ကဲ့သို့ အထောက်အကူပြု ကြသနည်း။

၇။ ကမ္ဘာဦး ဝး ၁။ ဟောဟန် ဝး ၃။ ကောလောသဲ ဝး ၁၆ တို့ကို နှိုင်းယှဉ် ကြည့်ပါ။ ကမ္ဘာဦးကျမ်းမှာ မည်သူသည် ဖန်ဆင်းရှင် ဖြစ်သနည်း။ ရှင်ယောဟန်နှင့် ကောလောသဲဩဝါဒစာ၌ မည်သူသည် ဖန်ဆင်းရှင် ဖြစ်သနည်း။ ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်ကဲ့သို့ အထောက် အကူပြုကြသနည်း။

IV. What Jesus says about Himself

သခင်ယေရှုပြောသော သူ့အကြောင်း

သခင်ယေရှုက သူ့အကြောင်းပြောသည်ကို ဆက်ရှင်းပါမည်။ ဤစာအုပ်မှာ သမ္မာကျမ်းစာသည် မရွေ့လျော့ မပြောင်းလဲသော ဘုရား နှုတ်ကပတ်တော် ဖြစ်သည်ဟူသောအချက်ကို သက်သေခံထားခြင်းကြောင့် ကျမ်းစာ၏ ဖော်ပြချက်များအပေါ်မှာသာ အဓိကဦးတည်ပြီး ရှင်းပါမည်။ သမ္မာကျမ်းစာသည် သခင်ယေရှုရရစ် အကြောင်း ဖော်ပြသော ဘုရားသခင်၏ ဖွင့်ပြချက်ဖြစ်သည့်အတွက် သခင်ယေရှုက မည်သို့ မိန့်တော်မူသည်ကို လေ့လာနိုင်ပါသည်။

သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း ထောက်ပြသော နောက်တစ်ချက်က သူဟောခဲ့သောတရား၊ သူ၏အသက်တာ၊ လမ်းခရီး၊ သမ္မာတရားနှင့် အသက်၊ ထမြောက်ခြင်း၊ ငါဖြစ်သည်ဟု ပြောသည့်အတိုင်း ငါဖြစ်သည်ဟူသော နာမတော်များပင် ဖြစ်သည်။ သခင်ယေရှု၏ ဧဝံဂေလီ ဟူသည်မှာ သခင်ယေရှုအကြောင်းသာ ဖြစ်သည်။ သူဟောထားသော ဧဝံဂေလီတရားဟူသည်မှာ သူသည် ကယ်တင်ရှင်ဖြစ်ကြောင်း ပြောသောတရားပင် ဖြစ်သည်။

Believe also in me ငါ့ကိုလည်း ယုံကြည်ကြလော့။

“ဘုရားသခင်ကို ငါယုံသကဲ့သို့ သင်တို့လည်း ယုံကြ”ဟူသော စကားလောက်ကို သခင်ယေရှု မပြောခဲ့ပေ။ “ငါ့ကို ယုံကြည်ကြလော့။” “Have faith in me”ဟု ပြောခဲ့သည်။ (Machen, 1881 – 1937) ယောဟန် ၁၄း ၁ ၌ “ဘုရားသခင်ကို ယုံကြည်ကြလော့။ ငါ့ကိုလည်း ယုံကြည်ကြလော့။” ဤအရာက ဘုရားသခင်ကို ယုံကြည်ခြင်းနှင့် သခင်ယေရှုကို ယုံကြည်ခြင်းတို့အား ချိတ်ဆက်ထားသည်။ “ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြ လိမ့်မည်။” သူ့ကို ယုံကြည်ခြင်းသည် ထာဝရအသက်နှင့်အနာငြိမ်းခြင်းတို့၏ ပင်မဖြစ်သည်ဟု ဆိုထားသည်။ ယောဟန် ၁၁း ၂၆၊ လုကာ ၈း၄၈။ ခရစ်တော်ကို ယုံကြည်

ခြင်းသည် ပြီးပြည့်စုံခြင်း၏ အခြေခံတရား ဖြစ်သည်။ ယောဟန် ၆း ၃၅။ သမ္မာကျမ်းစာသည် ခရစ်တော်အကြောင်းကို ဦးတည်၍ ရေးသည်။ ဧဝံဂေလိတရားနှင့် သမ္မာတရား၏ အဓိကအချက်မှာ ခရစ်တော် ဖြစ်သည်။ အပြစ်သားနှင့် ကယ်တင်ခြင်းရပြီးသော သန့်ရှင်းသူ၏ ခြားနားချက်မှာ ခရစ်တော်ကို ယုံကြည်ခြင်း အပေါ်မှာ တည်သည်။

They are My Sheep ငါ၏ သိုးများဖြစ်ကြ၏။

ကယ်တင်ခြင်းရပြီးသော သန့်ရှင်းသူများ၏ အကြောင်းကို ယောဟန် ၁၀း၂၇ ၌ သခင်ယေရှုက “ငါ့သိုးတို့သည် ငါ့စကားကို နားထောင်၍ ငါ့နောက်သို့ လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။ ထာဝရ အသက်ကိုလည်း ငါပေး၏။” ယောဟန် ၁၀း၃၂ မှာ သခင်ယေရှုက “his own sheep” “ပိုင်သောသိုးများ”ဟု ပြောသည်။ ဆာလံ ၉၅း၇ ၌ “ငါတို့သည်လည်း အထံတော်၌ ကျက်စားသောသူ လက်တော်အောက်၌ နေသော သိုးစု ဖြစ်ကြ၏။” ဆာလံ ၁၀၀း၃ “ငါတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ အထံတော်၌ ကျက်စား သောသိုးစုလည်း ဖြစ်ကြ၏။” ယေဇကျောလ ၃၄း၃၁ “ငါ၏ ကျက်စားရာ အရပ်၌ ရှိသော ငါ၏သိုးတို့ သင်တို့သည် လူဖြစ်ကြ၏။” သို့သော်လည်း သခင်ယေရှုက ခမည်းတော်ပေးသော သိုးများကို ငါပိုင်သည်ဟု ပြောခြင်းဖြင့် သုံးပါးတစ်ဆူ၌ သားတော်ဘုရား ဖြစ်ကြောင်း ဖော်ပြသည်။ ယောဟန် ၁၀း၂၉။

I am the Way, the Truth and the Life လမ်းခရီး သမ္မာတရားနှင့် အသက် ဖြစ်၏

ကျမ်းစာ၌ သခင်ခရစ်တော်က လမ်းခရီး၊ သမ္မာတရားနှင့် အသက် ဖြစ်သည်။ ယောဟန် ၁၄း၆။ ယောဟန် ၁၀း၇-၉ ၌ “ငါသည် တံခါးဝဖြစ်၏။ ငါဖြင့်ဝင်သောသူသည် ဘေးဖြင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့လိမ့်မည်။” သခင်ယေရှုက ကောင်းကင်သို့သွားရန် ကျဉ်းသော လမ်းလည်း ဖြစ်သည်။ မသဲ ၇း၁၃-၁၄။ အပြစ်တရားနှင့် သေခြင်းလက်မှ လွတ်ခြင်း အခွင့်ပေးသော သမ္မာတရားလည်းဖြစ်သည်။ ရောမ ၈း၂။ ထာဝရအသက် ပေးသည်။ ၁ယော ၅း ၁၂။ သို့သော် ဆာလံ ၂၅း ၄-၅ ၌ “အိုထာဝရ

ဘုရား ကိုယ်တော်၏လမ်းတို့ကို အကျွန်ုပ်အား ပြည့်နှံ၍ ခရီးတော်တို့ကို သွန်သင်တော်မူပါ။ ကိုယ်တော်၏ သမ္မာတရားကို ပြ၍ အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သွန်သင်သော ဘုရားသခင်ဖြစ်တော်မူ၏။” ဆာလံ ၈၆:၁၁ ကို ကြည့်ပါ။ ထို့ကြောင့် ဘုရားသခင်သည် လမ်းခရီး၊ သမ္မာတရားနှင့် အသက်။ သခင်ယေရှုကလည်း ဘုရားသခင်ပိုင်ဆိုင်သော ဤနာမတော်ကို သူ့အတွက် သုံးထားသည်။ ထို့ကြောင့် သူသည် ဆုကျေးဇူး ရှိသမျှ၏ အရင်းအမြစ် လမ်းခရီး၊ သမ္မာတရားနှင့် အသက်ဖြစ်သည်။

Knowing Jesus is Knowing the Father သခင်ယေရှုကို သိခြင်းသည် ခမည်းတော်ကို သိခြင်း ဖြစ်သည်။

သခင်ယေရှုက ယော၊ ၈:၁၉ ၌ “ငါ့ကို သိလျှင် ငါ့ခမည်းတော်ကို လည်း သိကြလိမ့်မည်။” မှတ်သားရန် လိုအပ်သည်မှာ ခမည်းတော်ကို သိလျှင် ဟူ၍ မပြောပါ။ သခင်ယေရှုကို သိလျှင် ဟူ၍သာ ပြောသည်။ သားတော်ဘုရား Logos ကို သိလျှင် ထာဝရဘုရားကို သိသည်။ သူက လမ်းခရီးဖြစ်သည်။ ခမည်းဘုရားကို သိရန် အဓိကအကြောင်းဖြစ်သည်။ “ငါ့ကို အမှီမပြုလျှင် အဘယ်သူမျှ ခမည်းတော် ထံသို့ မရောက်ရ။” ယောဟန် ၁၄: ၆။ ထို့ကြောင့် မည်သူမှ ခမည်းတော်ကို ဤအတိုင်း မသိခဲ့ဘူး။ သားတော်အားဖြင့်သာ သိနိုင်သည်။ ခမည်းတော်နှင့် သားတော်သည် တစ်လုံးတစ်ဝတည်း ဖြစ်သည်။ ယောဟန် ၁၀:၃၀။

I am the Bread of Life အသက်မုန့်

ယောဟန် ၆:၅၁ ၌ “ငါသည် ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏။ ဤမုန့်ကိုစားသောသူ မည်သည်ကား အစဉ်မပြတ် အသက်ရှင်လိမ့်မည်။” အငယ် ၅၄ ၌ “ငါ၏အသားကိုစား၍ ငါ၏ အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ ဘုရားသခင်က ထာဝရအသက်ကို သူ့အားဖြင့်ပေးမည်ဟု ပြောနေခြင်းမဟုတ်ဘဲ။ သခင်ယေရှုအားဖြင့် ထာဝရအသက်ရမည်။ သခင်ယေရှုက ရှင်ပြန်ထမြောက်အောင် လုပ်ပေးမည်ဟု လို့ ပြောခြင်းဖြစ်သည်။ လူ့ဇာတိ အပြည့်ဖြစ်သကဲ့သို့ ဘုရားဇာတိ အပြည့် ဖြစ်သော ခရစ်တော်သည် ဘုရားအလုပ် လုပ်နိုင်သူဖြစ်သည်။

Blessed are Those Persecuted “for my Sake” **ငါ့အကျိုးအတွက်**

ညှင်းဆဲခြင်းခံရသူသည် မင်္ဂလာရှိသည်။

မသဲ ၅:၁၁ ၌ “ငါ့ကြောင့် သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။” သခင်ယေရှု နာမကြောင့် ညှင်းဆဲခံရသူသည် ဝမ်းမြောက်သင့်ပါသည်။ ကောင်းကင်၌ သူ့အကျိုး ဆုလာဒ်သည် ကြီးသည်ဟု ပြောသည်။ သခင်ယေရှု၏ နာမတော်ကြောင့် တပည့်တော်များ အမုန်းခံရမည်။ မသဲ ၁၀: ၂၂။ မသဲ ၁၀:၃၉ ၌ ငါ့အကျိုးအတွက် အသက်စွန့်သူသည် အသက်ကို တွေ့ရသည်ဟု ပြောသည်။ ဤနေရာ၌ သူနှင့် ဘုရားသခင်အကြား မည်သို့မျှ ကွာခြားချက် မရှိတော့ပါ။ သခင်ယေရှုအတွက် ဆင်းရဲခံလျှင် ကောင်းကင် ၌ ဆုရမည်။

Whosever shall be Ashamed of Me **ငါ့ကြောင့် ရှက်ကြောက်သောသူ**

လုကာ ၁၄:၂၆- “အကြင်သူသည် ငါ့ထံသို့လာ၍၊ မိဘ၊ သားမယား၊ ညီအစ်ကိုမောင်နှမတို့ကို၎င်း၊ ထိုမျှမက မိမိအသက်ကို၎င်း မမုန်း။ ထိုသူသည် ငါ့တပည့်ဖြစ်နိုင်ရာ။” ဤစကားသည် မာကု ၈:၃၈ နှင့် တူသည်။ “မျောက်မ ထားသော ဤလူမျိုးဆိုးတွင် အကြင်သူသည် ငါ့ကို၎င်း၊ ငါ့စကားကို၎င်း ရှက်၏။ လူသားသည် မိမိအဘ ခမည်းတော်၏ ဘုန်းအာနုဘော်ကို ဆောင်လျက်၊ သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့် အခြံအရံ ကြွလာသောအခါ ထိုသူ ကို ရှက်တော်မူလတံ့။” ထင်ရှားသော ဓမ္မပညာရှင် Machen က ဤမျှ လောက် ကြီးမြတ်သောစကားကို မည်သူက ပြောနိုင်မည်နည်း။ လောက အရာ၏ ချည်နှောင်မှုများကို ဆွဲယူသွားနိုင်သော ယုံကြည်ခြင်းမျိုး ထာဝရ ကာလအထိ အားကိုး၍ရသော ယုံကြည်ခြင်းမျိုးကို ပေးသည်ဟု မည်သူက ပြောနိုင်မနည်း။ ဘုရားကလွဲ၍ တစ်ခြားသူက မပြောနိုင်ပါ။

Judge **တရားသူကြီး**

ယောဟန် ၅: ၂၂ မှာ “တရားစီရင်ခြင်း အခွင့်ရှိသမျှကို သားတော် အား အပ်ပေးတော်မူ၏။” ရောမ ၂:၁၆ ၌ “ငါဟောပြောသော ဧဝံဂေလီ တရား အတိုင်း ဘုရားသခင်သည် ယေရှုခရစ်အားဖြင့် လူတို့၏ မတရားသော အမှုအ ရာတို့ကို စစ်ကြောစီရင်သောနေ့၌ ထိုသို့စီရင်တော်မူလတံ့။” ဟေရှာယ ၃၃:၂၂ ၌ “ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး ဖြစ်တော်မူ၏။ ထာဝ

ရ ဘုရားသည် ငါတို့၏ ပညတ်တရားရှင်ဖြစ်တော်မူ၏။ ထာဝရဘုရားသည် ငါတို့၏ရှင်ဘုရင် ဖြစ်တော်မူ၍ ငါတို့ကို ကယ်တင်တော် မူလိမ့်မည်။” ထို့ ကြောင့် ဘုရားသခင်သည် တရားစီရင်သူဖြစ်သကဲ့သို့ သူသည်လည်း တရား စီရင်သူ ဖြစ်သည်။ ဘုရားသခင် ကယ်တင်ရှင်ဖြစ်သကဲ့သို့ သူသည်လည်း ကယ်တင်ရှင် ဖြစ်သည်။

That all Men Should Honour the Son, Even as They Honour the Father ခမည်းတော်ကို ရိုသေသကဲ့သို့ သားတော်ကို ရိုသေရမည်။

ယောဟန် ၅း ၂၃ မှာ “လူအပေါင်းတို့သည် ခမည်းတော်ကို ရိုသေ သည့်နည်းတူ သားတော်ကို ရိုသေစေမည့်အကြောင်း” ဤနေရာ၌ ခမည်း တော်ကို ရိုသေသည့်နည်းတူ သားတော်ကိုရိုသေရမည်ဟု သခင်ယေရှုက ရှင်းရှင်းလင်းလင်း ပြောသည်။ အငယ် ၃၉ ၌ ကျမ်းစာသည် သူ၏ သက်သေဖြစ်သည်ဟု ပြောပါသည်။ ထာဝရအသက်ရရန် လူတို့ သူထံသို့ လာရမည်ဟု ပြောပါသည်။

၄။ သခင်ယေရှုပြောသော သူ့အကြောင်း

ဆွေးနွေးရန် မေးခွန်းများ

၁။ သခင်ယေရှုသည် သူ့ကိုယ်သူ ဘုရားဖြစ်ကြောင်း အတိအလင်း မိန့်ဆိုထားသည့်အကြောင်း Machen က ပုံစံတစ်မျိုးဖြင့် ဖော်ပြခဲ့သည်။ ရှင်းပြပါ။

၂။ သမ္မာကျမ်းစာအရ၊ ထာဝရအသက်၏ အဓိကအရင်းအမြစ်က မည်သည့်အရာနည်း။ သခင်ယေရှုက သူ့ကိုယုံကြည်ရန်မိန့်ဆိုသော ကျမ်းပိုဒ်ကို ကောက်နုတ်ဖော်ပြပါ။

၃။ ဆာလံ ၁၀၀:၃ နှင့် ယောဟန် ၁၀:၂၇ ကို နှိုင်းယှဉ်သုံးသပ်ပါ။ သခင်ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်သို့အထောက်အကူပြုကြပါသနည်း။

၄။ ယောဟန် ၁၄:၆ ၌ ယေရှုခရစ်တော်က သူသည် မည်သူဖြစ်သည်ဟု အခိုင်အမာမိန့်ဆို ထားပါသနည်း။ ဆာလံ ၈၆:၁၁ နှင့် နှိုင်းယှဉ်သုံးသပ်ပါ။

၅။ ယောဟန် ၈:၁၉ နှင့် ယောဟန် ၁၄:၇-၉ မှာ သခင်ယေရှုက မည်သည့်အရာကို အခိုင်အမာ မိန့်တော်မူသနည်း။ ရှင်းပြပါ။

၆။ ယောဟန် ၆:၅၁-၅၄ ထဲမှာ သခင်ယေရှုခရစ်တော်က သူ့ကိုယ်ကိုသူ အခိုင်အမာ ထုတ်ဖော်ကြေညာတော်မူသော အံ့ဘွယ်ရာအချက် (၃) ချက်ကို စာရင်းပြုစာင်းပြပါ။ ခရစ်တော်၏ဘုရားဇာတိတော်ကို မည်သို့အထောက်အကူပြုပါသနည်း။

၇။ ယောဟန် ၅:၂၃နှင့် ယောဟန် ၁၇:၅ တို့ကို ဟေဇာယ ၄၂:၈ နှင့် နှိုင်းယှဉ် သုံးသပ်ပါ။ ဂုဏ်အသရေနှင့်ချီးကျူးထောပနာပြုခြင်းသည် ဘုရားသခင်အတွက် သာလျှင်ဖြစ်ကြောင်း သခင်ယေရှု မိန့်တော်မူထားတသည်။ ဆွေးနွေး တင်ပြပါ။

V. Divine Birth, Life, Death, Resurrection, Ascension, and Return

ဖွားမြင်ခြင်း၊ အသက်တာ၊ အသေခံခြင်း၊ ထမြောက်ခြင်း၊ ကောင်းကင်တက်ကြွခြင်းနှင့် ဒုတိယအကြိမ် ပြန်ကြွလာခြင်း

ခရစ်တော်သည် ဘုရားဖြစ်ကြောင်း နောက်ထပ်ထင်ရှားသော သက်သေ တစ်ခုမှာ အံ့ဩဖွယ်ရာ လူ့ဇာတိခံ မွေးဖွားခြင်း၊ သန့်ရှင်းတော် မူခြင်း၊ အပြစ်ကင်းစင်ခြင်း၊ ထူးခြားထင်ရှားသောအသက်တာဖြင့် အသက် ရှင်ခြင်း၊ အံ့ဩဖွယ်ရာ အသက်စွန့်လွှတ် အသေခံခြင်း၊ ရှင်ပြန်ထမြောက် ခြင်း၊ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွခြင်းနှင့် ဒုတိယအကြိမ် ပြန်ကြွ လာမည့် ဂတိတော်များနှင့် ခြယ်မှုန်း ရေးသားထားပါသည်။

Divine Birth လူ့ဇာတိခံယူ မွေးဖွားခြင်း

ဘုရားအဖြစ်မှ အံ့ဩဖွယ်ရာ လူ့ဇာတိခံ မွေးဖွားလာသည်။ ယော ဟန် ၁:၁၄။ ဟေရှာယ ၇:၁၄ ၌ "ထို့ကြောင့် ထာဝရဘုရားသည် ကိုယ် တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့၊ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဖွားမြင်လတံ့။ ထိုသားကို မောဇ္ဇေလအမည်ဖြင့် မှည့်ရလတံ့။" ခရစ်တော် ဖွားမြင်မည့် အကြောင်း ကြိုတင်ဟောပြောခြင်းဖြစ်သည်။ ခရစ်တော် ဖွားမြင်ခြင်းနှင့် ပတ်သက်ပြီး ကနဦး အသင်းတော်များ သဘောတူညီချက် တစ်ခုရှိခဲ့ သည်။ သူ၏ ဖွားမြင်ခြင်းကဲ့သို့ တစ်ခြားအဘယ်သူမျှ မဖွားမြင်ပါ။ နောင်လည်း ဤကဲ့သို့မဖွားမြင်ဘူး။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် အပျိုကညာဝမ်းမှ မွေးဖွားလာသည်။ မသဲ ၁:၁၈။ "ယောသပ်နှင့် ထိမ်းမြား ဆောင်နှင်း၍ မရှက်တင်မီ သန့်ရှင်းသောဝိညာဉ်တော်ကြောင့် ပဋိသန္ဓေစွဲ နေ၏။"

မသဲ ၁:၂၃ မှာ ဟေရှာယ ၇:၁၄ ကို ပြန်ကိုးကားထားသည်။ "ကြည့်ရှု လော့၊ သတို့သမီးကညာသည် ပဋိသန္ဓေ စွဲယူ၍ သားယောက်ျား

ကို ဖွားမြင်လတံ့။ ထိုသားကို ဧမာန္ဒေလအမည်ဖြင့် မှည့်ရလတံ့။ ဧမာန္ဒေလ အနက်ကား၊ ငါတို့နှင့်အတူ ရှိတော်မူသော ဘုရားသခင်ဟု ဆိုလိုသတည်း။” လုကာ ၁:၂၇ ၌ မာရိကို အပျိုကညာဟု ဆသသည်။ အငယ် ၃၄ ၌ မာရိက သူ့ကိုယ်သူ အပျိုကညာဟု ပြောသည်။ မာရိမှာ ကိုယ်ဝန်စွဲပြီဟု ကောင်း ကင်တမန်က ပြောပြီးနောက်ပိုင်း သူက “ဤအမှအရာသည် အဘယ်သို့ ဖြစ်လိမ့်မည်နည်း။ အကျွန်ုပ်သည် ယောက်ျားနှင့် မဆက်ဆံပါ။” “မဆက် ဆံပါ (know not)” ဟူသည်မှာ ယောက်ျားနှင့် မပတ်သက်ဘူးဟု ဆိုလို သည်။ ခရစ်တော်သည် တစ်ခြားသူများနှင့် မတူပါ။ ကိုယ်ခန္ဓာမှာ ဘုရား ကျိန်းဝပ်နေသကဲ့သို့ ဘုရားဇာတိ၊ လူ့ဇာတိ အပြည့်ရှိသည်။ သာမန်လူများ မဖြစ်နိုင်သောအရာ သန့်ရှင်းသော ဝိညာဉ်တော်က အပျိုကညာမှာ ကျိန်း ဝပ်ပြီး မွေးဖွားလာသည်။

Divine Life (Ministry) ဘုရားသခင် အသက်ရှင်ပြသော အသက်တာ

သခင်ခရစ်တော်၏ အသက်တာမှာ ဘုရားဖြစ်ကြောင်း တွေ့ရသည်။ impeccable အပြစ်ကို မလုပ်နိုင်ပါ။ Orthodox ဓမ္မပညာရှင်များက ယေရှု ခရစ်သည် အပြစ်လုံးဝကင်းသည်ဟု သဘောတူလက်ခံကြသည်။ ထင်ရှား သော ဓမ္မပညာရှင် Walvoord က “doctrine of the impeccability ခရစ် တော် အပြစ်မပြုနိုင်”။ ဆိုလိုသည်မှာ လူ့ဇာတိ ခံယူထားသောကြောင့် စုံစမ်းနှောင့်ရှက်ခြင်းမျိုးကို ခံရနိုင်သည်ဟု ဆိုလိုသည်။ အာဒံသကဲ့သို့ သတိမထားလျှင် လူ့သဘာဝသည် အပြစ်ပြုမိနိုင်သည်ဟု ဆိုသည်။ သို့သော် ခရစ်တော်၏ ဘုရားဇာတိက လုံးဝပယ်ရှင်းပေးသည့်အတွက် အပြစ် မပြုမိနိုင်ဟု ဆိုခြင်းဖြစ်သည်။ ခရစ်တော်သည် စုံစမ်းခြင်းခံရစဉ်မှာ အပြစ်ထိကို လုံးဝပါမသွားပါ။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သည်။ Walvoord က ခရစ်တော်သည် အပြစ်မပြုနိုင်ပါ။ စုံစမ်းခြင်းခံရသော်လည်း ဘုရား သခင်၏ အပြစ်ကင်းသော သိုးသူငယ်ဖြစ်သည်။ အပြစ်ပြုနိုင်စွမ်း မရှိပါ။ ၂ကော ၅:၂၁ မှာ “ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့ အတွက်ကြောင့် အပြစ်ရှိသောသူ ဖြစ်စေတော်မူ၏။ အကြောင်းမူကား ငါတို့သည် ထိုသူအားဖြင့် ဘုရားသခင်ရှေ့၌ ဖြောင့်မတ်သောသူ ဖြစ်မည် အကြောင်းတည်း။” ၁ပေ ၂:၂၂ ၌ “ထိုသခင်သည် ဒုစရိုက်ကိုမပြု၊ နှုတ် တော်၌လည်း မုသာကို ရှာမတွေ့။” ဟေဗြဲ ၄:၁၅ ၌ “ငါတို့ခံရသည်နည်းတူ

အမျိုးမျိုးသော စုံစမ်းနှောင့်ယှက်ခြင်းတို့ကို ခံဖူးသောသူဖြစ်တော်မူ၏။ သို့ရာတွင် ဒုစရိုက်အပြစ်နှင့် ကင်းလွတ်တော်မူ၏။” ခရစ်တော်သည် လူများခံရသော စုံစမ်းနှောင့်ယှက်ခြင်းများ၊ ဆင်းရဲဒုက္ခများကို ခံစားဖူးသည်။ သို့သော်လည်း အပြစ်မပြု။ အပြစ်ပြုနိုင်သူမဟုတ်ပါ။

ခရစ်တော်ပြုခဲ့သော နိမိတ်လက္ခဏာများကလည်း ဘုရားဖြစ်ကြောင်း သက်သေပြသည်။ Sardis မြို့သား Melito, Melito of Sardis က တမန်တော် ယောဟန် သေဆုံးပြီးနောက် (၇၇) နှစ်မျှ ကြာသောအခါ ရေးသားသောအရာရှိသည်။ နှစ်ခြင်းခံပြီးသည့်နောက် ခရစ်တော်၏ လုပ်ဆောင်မှုများနှင့် အထူးသဖြင့် နိမိတ်လက္ခဏာများသည် လူ့ဇာတိ ခံထားသည့်အထဲ၌ ဘုရားဇာတိရှိကြောင်း လောကသားများကို အသေအချာ ထောက်ပြနေသည်။ (Melito of Sardis 177 A.D.)

ခရစ်တော်ပြုခဲ့သော နိမိတ်လက္ခဏာများကို စာရင်းပြုစုမည် ဆိုပါက ဤစာအုပ်နှင့်ဆန့်နိုင်မည်မဟုတ်ပါ။ ကျမ်းစာက ယောဟန် ၂၁:၂၅ ၌ “ယေရှု ပြုတော်မူသော အမှုအရာအများရှိ သေး၏။ ထိုအမှုအရာရှိသမျှတို့ကို အသီးအခြား ရေးသားလျှင် မြေကြီးမဆန်းနိုင်အောင် ကျမ်းစာများပြားလိမ့်မည်ဟု ထင်မှတ်ခြင်းရှိ၏။” အမြင်ရှင်းအောင် နိမိတ်လက္ခဏာများကို ပြောပြရလျှင် နားလည်လွဲသွားစရာများ ရှိလာနိုင်သည်။ သခင်ယေရှု ခရစ်က သိပ္ပံ၏ သဘောတရားများကို မျက်ကွယ်ပြုပြီး ရေမှ စပျစ်ရည် ဖြစ်စေခဲ့သည်။ ယောဟန် ၂:၁-၁၁။ ဖျားနာသူကို ကျန်းမာစေခဲ့သည်။ ကန်းသောသူကို မြင်စေခဲ့သည်။ ဆွံ့အသူကို စကားပြောနိုင်စေသည်။ နားပင်းသူကို နားကြားရစေသည်။ (မသဲ ၁၁: ၂-၅။ ၁၅:၃၀။ မာကု ၁:၃၁၊ ၃၄။ ယောဟန် ၉:၁-၇) သေသူကို ပြန်ရှင်စေခဲ့သည်။ လုကာ ၇:၁၄-၁၅။ ၈:၅၄-၅၅။ ယောဟန် ၁၁:၄၃-၄၄။ ၅:၂၅) လေနှင့်လှိုင်းများကို ငြိမ်စေသောကြောင့် သဘာဝတရားအပေါ်မှာ တန်ခိုးရှိသည်။ စကားတစ်ခွန်းအားဖြင့် သစ်ပင်ကို ခြောက်သွေ့သွားစေပြီး ရေပေါ်မှာ လမ်းလျှောက်ခဲ့သည်။ မာကု ၄: ၃၉၊ ၄၁။ ယောဟန် ၆:၁၉-၂၁) လူများကို မမြင်ရသော်လည်း သူတို့အဘယ်မှာ ရှိသည်ကို သိတော်မူခဲ့သည်။ (“နာသနေလ”၊ ယော၊ ၁:၄၈-၄၉)၊ လူတို့က မပြောလည်း သူသိတော်မူသည်။ (ယော ၄: ၂၉) လူဆယ်ယောက်စာတောင် မပြည့်သော အစားအသောက်အားဖြင့် လူထောင်ချီကို ကျွေးနိုင်ခဲ့သည်။ (မသဲ ၁၄:၁၅-၂၁၊ ၁၅:၃၂-၃၈) “ပြတော်

မူသော နိမိတ်လက္ခဏာတို့ကို များစွာသောသူတို့သည် မြင်ရသဖြင့် ကိုယ်တော်ကို ယုံကြည်ခြင်းသို့ ရောက်ကြ၏။”

Divine Love of Christ ခရစ်တော်၏ ဘုရားမေတ္တာ

ယေရှုခရစ်တော်သည် စေတနာဖြင့် အသက်စွန့်ပူဇော်ခဲ့သောသူ ဖြစ်သည်။ သူ့မေတ္တာကို လူ့ဉာဏ်ဖြင့် ပြောရန်မှာ မလွယ်ပါ။ ဘုရားသခင် နှင့် တန်းတူဖြစ်သော သူ၏ချစ်ခြင်းမေတ္တာကို ဖော်ပြရန် မလွယ်ပါ။ ဖိလိပို့ ၂:၆။ ရောမ ၅:၆-၈။

“ငါတို့သည် အကျိုးနည်းရှိစဉ်တွင် အချိန်တန်မှ ခရစ်တော်သည် မတရားသောသူတို့အတွက်ကြောင့် အသေခံတော်မူ၏။ ဖြောင့်မတ်သောသူ အတွက်ကြောင့် အသေခံပေးမည့်သူရှိခဲ့၏။ သူတော်ကောင်းအတွက်ကြောင့် အသေခံခဲ့သောသူ ရှိကောင်းရှိလိမ့်မည်။ မှန်စေတော့။ ငါတို့သည် အပြစ်ရှိ စဉ်ပင် ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့ အား ထင်ရှားစွာပြတော်မူ၏။”

ကျမ်းစာက ၁ပေ ၂:၂၂-၂၄ တွင် ခရစ်တော်သည် “ဒုစရိုက်ကို မပြု၊ နှုတ်တော်၌လည်း မုသာကိုရှာမတွေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောအခါ ပြန်၍ မကဲ့ရဲ့၊ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု၊ တရားသဖြင့် စီရင် တော်မူသောသူ၌ ကိုယ်ကို အပ်နှံတော်မူ၏။” လူဆိုးများအတွက် အသက်ကို ပေးခဲ့ခြင်းဖြစ်သည်။ သူ့ကို အတင်းအဓမ္မ အသက်စွန့်ခိုင်းခြင်း မဟုတ်ပါ။ ယောဟန် ၁၀:၁၈ “ငါ့အသက်ကို အဘယ်သူမျှမလုမယူ၊ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန် အသက်ကိုယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကို ခမည်းတော်သည် ပေးတော်မူသည်။” စိတ်စေတနာပါသောကြောင့် အသက်စွန့်ခြင်း ဖြစ်သည်။ သူ့ကိုယ်တိုင် လုပ်ချင်သောကြောင့် ဖြစ်သည်။ နိမ့်ချခံရချိန် သေလုဆဲ ဝေဒနာ ခံစားရချိန်မှာ “အိုအဖ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော် မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်း မဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်း ဖြစ်ပါစေ သော။” လုကာ ၂၂:၄၂။

သခင်ယေရှုသည် ပြောမပြနိုင်လောက်အောင် ကြမ်းတမ်း ရက်စက်မှုကို ခံစားခဲ့ရသည်။ ရက်စက်ခံရသည်။ အသားအရေ ကြေမွသည့် အထိ ရိုက်နှက်ခြင်းခံခဲ့ရသည်။ သူ့ကို ထိုးကြိတ်ကြသည်။ တံထွေးနှင့် ထွေးကြသည်။ ဖော်ကားသော စကားများပြောသည်။ မုတ်ဆိတ်မွှေးကို ဆွဲနှုတ်ကြသည်။ ခေါင်းတော်ပေါ်မှာ ဆူးသရဖူကို အတင်းအဓမ္မ ဆောင်းပေးကြသည်။ ခေါင်းတော်မှ သွေးများသည် မျက်နှာတလျှောက် စီးဆင်းလာသည်။ လက်ဝါးပေါ်မှာ သံများဖြင့်ရိုက်ကြသည်။ ခြေထောက်မှာလည်း ရိုက်ကြသည်။ ကျမ်းစာအဆိုအရ လူသားများအပေါ်ထားသော ဘုရားအမျက်တော်သည် သားတော်အပေါ်ကျရောက်ခဲ့သည်။ အပြစ်သား၏ နေရာကိုယူရသော သားတော်ကို လှည့်မကြည့်ဘဲ ပစ်ပယ်ခဲ့သည်။ ဟဗ္ဗတ္ထုတ် ၁:၁၃။ ထာဝရမေတ္တာဖြင့် ချစ်သော ထာဝရသားတော်တစ်ပါး တည်းကို ဘုရားသခင် စွန့်ပစ်လိုက်သည်။ ဤအရာ အားလုံး ဤသို့ဖြစ်မည်ကို သခင်ယေရှုက သိပြီးသားဖြစ်သည်။ တပည့်တော်များကိုလည်း ကြိုပြောပြပြီးသား ဖြစ်သည်။ သေပြစ်ဒဏ် ခံစားရမည်ကို သိသည်။ သို့သော် သိလျက်ပင် ချစ်နေခဲ့သည်။ စေတနာစိတ်ဖြင့် အသေခံပေးခဲ့ခြင်း ဖြစ်သည်။ လူသားများအတွက် သူ၏ ချစ်ခြင်းမေတ္တာသည် စာဖွဲ့၍မမှီ ပြောမပြနိုင်သော မေတ္တာမျိုးဖြစ်သည်။ “ထိုသခင်သည် မိမိရှေ့၌ထားသော ဝမ်းမြောက်ခြင်းအကြောင်းကြောင့် ရှက်ကြောက်ခြင်းကိုမမှတ်ဘဲ လက်ဝါးကပ်တိုင်၌ ခံပြီးမှ ဘုရားသခင်၏ ပလ္လင်တော်လက်ျာဘက်၌ ထိုင်နေတော်မူ၏။” ဟေဗြဲ ၁၂:၂။ ဝမ်းမြောက်ခြင်း အကြောင်းကြောင့် မည်သည့်အတွက် ဝမ်းမြောက်သနည်း။ အပြစ်ဝန်ထုပ် လေးလံပြီး ဖောက်ပြန်သော၊ ကျေးဇူးတရားမသိတတ်သော လောကီသားများကို ကယ်ရန် သူ့အသက်ကို စွန့်ခြင်းအားဖြင့် ခမည်းတော် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေခဲ့သောကြောင့် ဝမ်းမြောက်ခြင်းဖြစ်တယ်။ ကျွန်တော်တို့ အသေခံရမည်ကားတိုင်ပေါ်၌ ကယ်တင်ရှင်သည် ဒဏ်ရာများအရိုက်ခံရသည်။ သူ့ကို လုံးဝမစာနာဘဲ အပြစ်ပေးကြသည်။ နှိမ့်ချကြသည်။ လှောင်ပြောင်ကြသည်။ သို့သော်လည်း သခင်ယေရှုက “အိုအဖ၊ ထိုသူတို့၏ အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”ဟု လျှောက်ခဲ့သည်။ လုကာ ၂၃:၃၄။ ဤသို့သော ထူးဆန်းသည့် မေတ္တာတော်ကို လက်ဝါးကပ်တိုင်ပေါ်မှာ ပြခဲ့ပြီ။ ကျွန်တော်တို့ အပြစ်အတွက် တစ်ခါတည်းဖြင့် ယဇ်ကောင်

သိုးသူငယ်ကဲ့သို့ ပူဇော်ပေးခဲ့ပြီ။ ဤချစ်ခြင်းမေတ္တာသည် တစ်ခြား မဟုတ်ပါ။ ဘုရားမေတ္တာသာလျှင် ဖြစ်သည်။

Death သေခြင်း

ပထမအချက်က သခင်ယေရှုသေခြင်းသည် **supernatural death**, ထူးဆန်းအံ့ဩဖွယ်ရာ သေခြင်းဖြစ်သည်။ Walvoord က ထာဝရကာလ တစ်လျှောက်လုံးမှာ ခရစ်တော်၏ သေခြင်းနှင့် နှိုင်းယှဉ်၍သော အဖြစ်အပျက်ဟူသည် မရှိဘူးဟု ပြောသည်။ (Walvoord, 1969) ဤဖြစ်ရပ်သည် ထူးဆန်း အံ့ဩဖွယ်ရာကောင်းသော တစ်ခြားအဖြစ်အပျက်များနှင့်လည်း တစ်ဆက်တည်း တွဲလျက်ဖြစ်ပျက်ခဲ့သည်။ ကားတိုင်ပေါ်မှာ သခင်ယေရှုက သူ့၏ နောက်ဆုံးစကား ဖြစ်သော “အိုအဖ အကျွန်ုပ်စိတ်ဝိညာဉ်ကို ကိုယ်တော်လက်၌ အကျွန်ုပ် အပ်ပါ၏။” (လုကာ ၂၃:၄၆) ကို ပြောပြီးတဲ့နောက်မှာ

၁။ “ဗိမ္ဗာန်တော်၏ ကုလားကာသည် အထက်စွန်းမှ အောက်စွန်းတိုင်အောင် စုတ်ကွဲလေ၏။” (မသံ ၂၇:၅၁) ကုလားကာသည် (၇)လက်မမျှ အထူရှိသည်ဟု ဆိုကြသည်။

၂။ “မြေကြီးလှုပ်လေ၏။” (Ibid)

၃။ “ကျောက်များတို့သည် ကွဲပြားကြ၏။” (Ibid) (အပိုင်းပိုင်းကွဲလွင့်သည်။)

၄။ “သင်္ချိုင်းတွင်းတို့သည် ဖွင့်လှစ်သဖြင့်” မသံ ၂၇: ၅၂

၅။ “ကျိန်းစက်လျက်ရှိသော သန့်ရှင်းသူတို့၏အလောင်းများစွာတို့သည် ထကြ၍၊ ကိုယ်တော် ထမြောက်တော် မူသည်နောက် ထိုသူတို့သည် သင်္ချိုင်းတွင်းမှ ထွက်၍ သန့်ရှင်းသောမြို့ထဲသို့ ဝင်ပြီးလျှင် လူများစွာတို့အား ထင်ရှားကြ၏။” မသံ ၂၇: ၅၂-၅၃။

ဗိမ္ဗာန်တော်ကုလားကာသည် ပဋိညာဉ်သေတ္တာရှိသော အသန့်ရှင်းဆုံး ဌာနကို ပိုင်းခြားထားသောအရာဖြစ်သည်။ ပဋိညာဉ်သေတ္တာမှာ ခေရုဗိမ်တွေ၏ အတောင်များဖြင့် အုပ်ပိုးထားပြီး ဘုရားသခင် ဆင်းသက်ရာ ဖြစ်သည်။ ဣသရေလ လူမျိုးအတွက် အံ့ဩကြောက်ရွံ့ဖွယ်ရာအရပ်

ဖြစ်သည်။ အသန့်ရှင်းဆုံးဌာနကို ယဇ်ပရောဟိတ်မင်း တစ်ပါးတည်းသာ တစ်နှစ်မှာ တစ်ကြိမ်သာ အသွေးနှင့်သာ ဝင်ခွင့်ရသည်။ သို့သော် ဘုရား သခင်၏ သိုးသူငယ်တော် ယဇ်ပရောဟိတ်မင်း ကယ်တင်ရှင်၏ တစ်ခါ တည်း အပြစ်ဖြေပူဇော်သောကြောင့် ဘုရားနှင့်လူအကြား ကွာခြားမှုသည် ထာဝရ ပေါင်းစည်းခွင့်ရသွားသည်။ သန့်ရှင်းသူအားလုံးနှင့် နောင်တ ရသော အပြစ်သားအားလုံး ဘုရားသခင်ထံပါး တိုးဝင်ခွင့်ရသွားသည်။ သခင်ယေရှု အသေခံချိန်၌ မြေငလျင်လှုပ်သည်။ ကျောက်များလည်း ကွဲလွင့်ကြသည်။ ဓမ္မရာဇဝင် တတိယစောင် ၁၉း ၁၁၊ တောလည်ရာ ၁၆း ၃၂) ရောမတပ်မှူးက သခင်ယေရှုကို မြေငလျင်လှုပ်ချိန်၌ ကြောက်ရွံ့ တုန်လှုပ်စွာ စောင့်ကြည့်ခဲ့သည်။ ဤသို့မျက်မြင်သက်သေ များစွာ ရှိသည်။ တပ်မှူးက “စင်စစ် ဤသူသည် ဘုရားသခင်၏ သားတော်မှန်ပေ၏။” ဟု ပြောသည်။ သေလွန် သူများလည်း သင်္ချိုင်းက ပြန်ထလာကြသည်။ (ယေဇ ကျေလ၊ ၃၇း၁၃) ယောဟန် ၅း၂၁ ၌ “ခမည်းတော်သည် သေလွန်သော သူတို့ကို ရှင်ပြန်ထမြောက် စေတော်မူ သကဲ့သို့ ထိုနည်းတူ သားတော် သည်လည်း အလိုရှိသော သူရှိသမျှတို့ကို ရှင်စေ၏။” ထိုသို့ထမြောက် သောသူများသည် တစ်ခြားသူများထံ သွားရောက် တွေ့ဆုံ ကိုယ်ထင်ပြုကြ သည်။ ထို့ကြောင့် သခင်ယေရှုခရစ်၏ အသေခံခြင်းနှင့်အတူ အနန္တ တန်ခိုးရှင် ဘုရားသခင်၏ အမှတ်အသားအဖြစ် ထူးခြားထင်ရှားသော အဖြစ်အပျက်များ တွေ့၍ ဖြစ်ပျက်ခဲ့သည်။

Resurrection ထမြောက်ခြင်း

သေခြင်းမှ ခရစ်တော်ထမြောက်ခြင်းသည် ဘုရားဖြစ်ကြောင်း ခိုင်လုံ စေသည်။ (၁ကော ၁၅း၁-၈) ရှင်ပေါလုက - ရှင်ပြန်ထမြောက်ခြင်းကို (ကေဗ-Cephas)က မြင်သည်။ ထို့နောက် တမန်တော် ၁၂ပါးက မြင်ကြ သည်။ ထို့နောက် ညီအစ်ကိုငါးရာ တစ်ပြိုင်နက်တည်း မြင်သည်။ ထို့ နောက် ယာကုပ်နှင့် တမန်တော်အားလုံး၊ နောက်ဆုံး ရှင်ပေါလုပါ မြင်ခဲ့သည်။ ထိုသို့ မြင်ခဲ့ဖူးသော လူငါးရာတို့သည် ထိုအချိန်၌ အသက်ရှင် လျက် ရှိနေသေးသည်။ သူတို့သည် “အဦးဆုံး မျက်မြင်သက်သေ “first hand witness” များ ဖြစ်ကြသည်။ တမန်တော် ၁း၃ ၌ “အသေခံတော်မူပြီးလျှင် တမန်တော်တို့အား အရက် (၄၀) ပတ်လုံး ကိုယ်

ကိုပြု၍ ဘုရားသခင်၏နိုင်ငံတော်နှင့် စပ်ဆိုင်သောအရာတို့ကို မိန့်မြွက် တော်မူလျက် မိမိအသက်ရှင်သည့်အကြောင်းကို ခိုင်ခံ့သော သက်သေအ များတို့ဖြင့် ပြတော်မူ၏။” သခင်ယေရှုကိုယ်တိုင်လည်း သူသည် ထမြောက် မည်ဟု ယောဟန် (၂:၁၉)က ကြိုပြောထားသည်။ မသေ ၁၂:၄၀ မှာ သခင် ယေရှုက “ယောနသည် ငါးကြီးဝမ်းထဲမှာ သုံးရက် နေရသကဲ့သို့ လူသားသည် မြေကြီးထဲမှာ သုံးရက်နေရလတံ့။” သခင်ယေရှု၏ ပရောဖက် ပြုချက်သည် သူကိုယ်တိုင် ရှင်ပြန်ထမြောက်လာသောအခါ ဘုရားဖြစ်ကြောင်း အမှတ် သက်သေ ထင်ထင်ရှားရှား ဖြစ်လာသည်။ ရှင်ပြန်ထမြောက်ပြီဖြစ်သော ကြောင့် ကျွန်တော်တို့ကို ရွေးနှုတ်ကလည်း ခိုင်ခိုင်မာမာ သေချာသွား စေသည်။ “သေသောသူတို့သည် ထမြောက်ခြင်း မရှိလျှင်၊ ခရစ်တော်သည် ထမြောက်တော်မမူ။ ခရစ်တော်သည် ထမြောက်တော် မမူလျှင်၊ ငါတို့ ဟောပြောခြင်း၌ အကျိုးမရှိ။ သင်တို့ယုံကြည်ခြင်း၌လည်း အကျိုးမရှိ။” (၁ကော၊ ၁၅: ၁၃-၁၄) ရှင်ပြန်ထမြောက်မည်ဟု ကြိုတင် ပရောဖက်ပြု ခဲ့သည်။ တကယ်လည်း အံ့ဩဖွယ်ရာဖြစ်သည်။ ဘုန်းတော်ထင်ရှားစရာ၊ ကောင်းကြီးခံရစရာ ဖြစ်လာသည်။ ရွေးနှုတ်ခြင်းနှင့် ဆိုင်သော မြှော်လင့် ခြင်း၏ ကတိတော်လည်း တံဆိပ်ခတ်ပြီးသား ခိုင်လုံသွားစေသည်။

Ascension ကောင်းကင်တက်ကြွခြင်း

နောက်ဆုံး၌ သူ၏ ကောင်းကင်သို့ တက်ကြွခြင်းသည် ဘုရားသခင် ဖြစ်ကြောင်း ခိုင်လုံစေသည်။ (၂တိ ၄:၁) ခရစ်တော်က တမန်တော်များကို နောက်ဆုံး ထင်ရှားပြီးသည့်နောက် “သခင်ဘုရားသည် အထက်သို့ ဆောင် တော်မူခြင်းကို ခံတော်မူ၍၊ မိုးတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင် ယူလေ၏။” (တမန်တော် ၁:၉) တမန်တော်များ မျှော်ကြည့်နေတုန်းစဉ် မှာပင် သခင်ယေရှုသည် ကောင်းကင်ကို တက်ကြွသွားသည်။ ကောင်းကင် တမန်များက “ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ တက်ကြွတော်မူသည်နည်းတူ တဖန်ကြွလာတော်မူလတံ့။” ဟု ဆိုခဲ့သည်။ ခရစ်တော်က သူသည် ကောင်းကင်သို့ တက်ကြွပြီး ပြန်ကြွလာဦးမည်ဟု ကြိုတင်ပြောထားသည်။ (ယောဟန် ၁၄:၃) ဤအရာက သေခြင်းမှ မထ မြောက်မီမှာ ဖြစ်ခဲ့သည်။ ထမြောက်တော်မူပြီးလျှင် ကောင်းကင်တက် မည်ဟု ကြိုပြောခဲ့သည်။ (ယောဟန်၊ ၂၀:၁၇) Walvoord က ကောင်းကင်

တက်ခြင်းသည် မြေကြီးပေါ်က အမှုတော်နှင့် တက်ကြွပြီးနောက် ကောင်းကင်က အမှတ်တော်တို့၏ အရေးကြီးမှုကို ချိတ်ဆက်ခြင်း ဖြစ်သည်။ (Walvoord 1969)

ကောင်းကင်သို့တက်မည်ဟု ကြိုတင်ဟောပြောခဲ့ပြီး အတည်ပြုခဲ့သည်။ တမန်တော်များလည်း ဤအကြောင်းကို တမန်တော် (၁) မှာ သက်သေခံကြသည်။ ကောင်းကင်မှာ ချီးမြှောက်ခြင်းကို ခံယူတော်မူသည်။ "ထိုသို့ ဘုရားသခင်သည် လက်ျာလက်တော်နှင့် ချီးမြှင့်တော်မူသဖြင့် (တမန်တော် ၂:၃၃၊ ဖိလိပ္ပိ ၂:၉)။ "ကောင်းကင်သတ္တဝါ၊ မြေကြီးသတ္တဝါ မြေကြီးအောက်၌ ရှိသော သတ္တဝါတည်းဟူသော ခပ်သိမ်းသောသတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမကို ခူးထောက်၍၊ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံသဖြင့်" (Ibid အငယ် ၁၀) ဒုတိယအချက်က သူသည် တန်ခိုးတော်၏ လက်ျာဘက်မှာ ထိုင်တော်မူသည်။ (မာကု ၁၄:၆၂) ကောင်းကင်ပေါ်၊ မြေကြီးပေါ်ရှိသမျှတန်ခိုးကို အပ်နှင်းခြင်း ခံရသည်။ (မသေ ၂၈:၁၈) ကောင်းကင်သို့ တက်ကြွသည့် ခရစ်တော်သည် အရာအားလုံး၏ အထက်မှာ ချီးမြှောက်ခံရသည်။ အားလုံး၏ ကိုးကွယ်မှုကို ခံရသည်။ အားလုံးအထက်မှာ တန်ခိုးအရာကို ခံစားရတယ်။ ဤအရာကို အန္တောတန်ခိုးရှင် ဘုရားသခင်ကသာ ခံစားခွင့်ရှိသောအရာ ဖြစ်သည်။

နောက်ဆုံးအချက်က ကောင်းကင်သို့ တက်ကြွခဲ့သော ခရစ်တော်သည် "လူများတို့၏ အပြစ်ကို ဆောင်ရွက်၍ မတရားသော သူတို့အဖို့ တောင်းပန်သောကြောင့်" (ဟေရှာယ၊ ၅၃:၁၂) "အပြစ်စီရင်သောသူကား အဘယ်သူနည်း။ အသေခံသည်သာမက သေခြင်းမှထမြောက်၍ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်လျက် ငါတို့အဘို့ ဆုတောင်းသော သူကား ခရစ်တော်ပေတည်း။ (ဧရာမ ၈:၃၄) သခင်ယေရှုခရစ်၏ မေတ္တာတော်က သိပ်ကြီးမားတယ်။ အံ့ဩဖွယ်ရာဖြစ်သည်။ သနားကြင်နာခြင်းနှင့် ပြည့်သည်။ ကောင်းကင်၌ ကျွန်တော်တို့၏ ဧရှုနေအဖြစ် အံ့ဩဖွယ်မေတ္တာဖြင့် လုပ်ဆောင်ပေးသည်။ အံ့ဩဖွယ်ရာ ကြီးမြတ်တော်မူသည်။

Promised Return ပြန်ကြွလာမည့် ကတိတော်

နောက်ဆုံးအချက်က သခင်ယေရှုသည် အသေခံရုံ၊ ထမြောက်ရုံ၊ ကောင်းကင်တက်ကြွရုံသာမက အန္တောတန်ခိုးရှင် ဘုရားသခင်၊ အားလုံးကို တရားစီရင်မည့်သူအဖြစ် ပြန်ကြွလာမည်ဟု ကတိပေးထားသည်။ (ဟေပြု၊

၁၂:၂၃) နှင့် (ယောဟန် ၅:၂၂၊ ၂၇ ကို နှိုင်းယှဉ်ကြည့်ပါ။) ခရစ်တော်သည် လောကီသားများကို ဖြောင့်မတ်စွာဖြင့် တရားစီရင်တော်မူမည်။ (ဆာလံ ၉၆:၁၃) “မြေကြီးပေါ်မှာ လူအပေါင်းတို့သည် ဝိုင်းကြွေးမြည်တမ်းကြ၍၊ လူသားသည် ကြီးစွာသော ဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက် မိုးတိမ်ကိုစီးလျက် ကြွလာတော်မူသည်ကို မြင်ကြလိမ့်မည်။” (မသဲ၊ ၂၄:၃၀)။

ကောင်းကင်မှ ပြန်ဆင်းသက်လာသောအခါ - “သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း ဘုရားသခင်၏ တံပိုးတော်ကို မှုတ်ခြင်းနှင့်တကွ ကောင်းကင်ဘုံမှ ကိုယ်တိုင်ဆင်းသက် တော်မူ၍၊ ခရစ်တော်၌ သေလွန်သော သူတို့သည် အဦးဆုံး ထမြောက်ကြ လိမ့်မည်” (၁သက်၊ ၄:၁၆)။ ဘုရားသခင်၏ တံပိုးတော်ကို ကူသရေလ လူမျိုးအသုံးပြုလေ့ရှိသည်။ ဘုရားသခင်ကြွမလာခင် ရှေ့ပြေး မှုတ်ရသည်။ လူများနှင့်တွေ့ဖို့ ဘုရားကြွလာသောအခါ လျှပ်စီးလက်သည်၊ မိုးချုန်းသံများ ဖြစ်သည်။ ထိုအချိန်မှာ ကူသရေလလူတို့ အသံကြားကြားချင်း သိပ်ကြောက်ကြသည် (ထွက်၊ ၁၉:၁၆)။ ဤသို့ တံပိုးမှတ်ခြင်းကို ယေရိခေါမြို့ရိုး ဖြိုဖျက်ခါနီးမှာ မှုတ်ခဲ့ဖူးသည် (ယောရှု၊ ၆)။ မိဒျန်လူတို့ကို အောင်မြင်ချိန်၌ ဝိဒေါင်၏ တံပိုးလည်း မှုတ်ခဲ့ဖူးသည် (တရားသူကြီး ၇)။

ခရစ်တော်ကြွလာသောအခါ “ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်” (၁သက်၊ ၄:၁၆)။ သူတို့က ခရစ်တော်၌ သေလွန်သူတို့ ဖြစ်တယ်။ ခရစ်တော်၏ လူများ၊ ခရစ်တော်ပိုင်သောသူများ ဖြစ်သည်။ အငယ် ၁၇ ၌ “ထိုအခါအသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ ထိုသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့်အတူ အစဉ်မပြတ် နေကြလိမ့်မည်။” ဤလူတို့ကို ခရစ်တော်က သိသည်။ သိုးသူငယ်မင်္ဂလာဆောင်ပွဲကို ဝင်ရန် မင်္ဂလာဆောင်အဝတ် ဝတ်ဆင်ထားသူများ ဖြစ်သည် (ဗျာဒိတ် ၁၉:၇-၉၊ မသဲ၊ ၂၂:၁-၁၄)။ ကောင်းကင်တက်သောအခါ ဘုရားအဖြစ် တက်သည်။ တရားစီရင်သည့်အခါ တရားသူကြီးအဖြစ် စီရင်သည်။ သေသောသူ ရှင်သောသူများကို စုဝေးစေသည်။ သူနှင့်အတူ အမြဲနေထိုင်ရန် ဖြစ်သည်။ ခရစ်တော် ပြန်ကြွလာမည် ဟူသောအချက်ကို ကြည်သောအခါ သူဟာ ထာဝရဘုရားသခင် ဖြစ်ကြောင်း ကျမ်းချက်အားဖြင့် အတည်ပြုနိုင်သည်။

၅။ ဖွားမြင်ခြင်း၊ အသက်တာ၊ အသေခံခြင်း၊ ထမြောက်ခြင်း၊
ကောင်းကင်ဘုံတက်ကြွခြင်းနှင့် ဒုတိယအကြိမ် ပြန်ကြွ
လာခြင်း

ဆွေးနွေးရန် မေးခွန်းများ

၁။ ခရစ်တော်မွေးဖွားတော်မူခြင်းသည် အခြားသူများနှင့် မတူဘဲ တစ်မူထူး
ခြားသော သဘာဝလွန်ဖြစ်ကြောင်းကို ရှင်းပြပါ။ အထောက်အကူပြု
သော ကျမ်းပိုဒ်များကို တင်ပြပါ။

၂။ သခင်ယေရှုခရစ်တော်၏ အသက်တာသည် ဘုရားကဲ့သို့သော အသက်
တာ မျိုးဖြစ်ကြောင်း ဆွေးနွေးတင်ပြပါ။ အပြစ်ကင်းစင်တော်မူခြင်းနှင့်
အံ့ဘွယ်ရာ နိမိတ်လက္ခဏာများကို တင်ပြပါ။ အထောက်အကူပြုသော
ကျမ်းပိုဒ်များကိုလည်း တင်ပြပါ။

၃။ သခင်ယေရှု၏အသေခံတော်မူခြင်းကို တင်ပြပြီး၊ ထိုသေခြင်းက သူ၏
ဘုရားဇာတိတော်ကို မည်သို့အတည်ပြုကြောင်းကို တင်ပြပါ။ အ
ထောက်အကူပြုသော ကျမ်းပိုဒ်များကိုလည်း တင်ပြပါ။ အသေ ခံခြင်း
ကြောင့် ပေါ်ပေါက်လာသော အဖြစ်အပျက်များကို အသေးစိတ်ဖော်ပြ
ပြီးသည့်နောက်၊ ဤအချင်းအရာများက သူသည် ဘုရားဖြစ်သည့်
အကြောင်းကို မည်သို့ အတည်ပြုပေးကြောင်း ဆွေးနွေးတင်ပြပါ။

၄။ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ဆွေးနွေးတင်ပြပြီး၊
သူ၏ဘုရားဇာတိတော်ကို မည်သို့အတည်ပြုပေးကြောင်းကို တင်ပြပါ။
ရှင်ပြန်ထမြောက်ခြင်းနှင့် ယင်းအဖြစ်အပျက်၏ သက်သေအထောက်
အထားများ အပါအဝင် အထောက်အကူပြုသော ကျမ်းပိုဒ်များကိုလည်း
တင်ပြပါ။

၅။ ကျမ်းပိုဒ်များနှင့်တကွ သခင်ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းကို
သက်သေအထောက်အထား မျက်မြင်သက်သေများဖြင့် ဆွေးနွေးတင်ပြ
ပါ။

၆။ သခင်ယေရှုကောင်းကင်ဘုံသို့ တက်ကြွတော်မူခြင်းနှင့် သူ၏ဘုရား
ဇာတိတော်ကို မည်သို့ အထောက်အကူပြုကြောင်း ဆွေးနွေး တင်ပြပါ။
သမ္မာကျမ်းစာထဲမှာ ဖော်ပြထားသော ပရောဖက်ဟောပြောချက်များ
အပါအဝင်၊ အထောက်အကူပြုသော ကျမ်းပိုဒ်များကိုလည်း ဖော်ပြပါ။

၇။ သခင်ယေရှုပြန်ကြွလာမည့်အကြောင်း၌ သခင်ယေရှုသည် ယေဟောဝါ
ဘုရားဖြစ်ကြောင်းကို မည်သို့အတည်ပြုပေးသည်ဟူသောအချက်ကို
ဆွေးနွေး တင်ပြပါ။ သမ္မာကျမ်းစာထဲမှာပါသော ပရောဖက်ဟောပြု
ချက်များ အပါအဝင်၊ အထောက်အကူပြု ကျမ်းပိုဒ်များကိုလည်း တင်ပြ
ပါ။

VI. Jesus' Divine Attributes: သခင်ယေရှု၏ ဘုရားဂုဏ်တော်များ

ခရစ်ဝင်ကျမ်းများက သခင်ယေရှုသည် ထာဝရဘုရားသခင်၏ ဘုရားဂုဏ်တော်များကို ရရှိခဲ့သည့်အကြောင်းကို ရှင်းရှင်းလင်းလင်း မကွယ်မဝှက် ဖော်ပြနေသည်။

Omnipresent (present everywhere) နေရာတိုင်းမှာ ရှိသည်

နေရာတိုင်းမှာ ရှိသည်ဟု သခင်ယေရှုက ပြောသည်။ McDowell နှင့် Larson တို့က ဘုရားသခင်သည် နေရာတိုင်းမှာ ရှိသည့်အားလျော်စွာ နေရာတိုင်းမှာ ကူမနိုင်စွမ်း၊ ကယ်မနိုင်စွမ်း၊ ချစ်နိုင်စွမ်း၊ ကာကွယ်နိုင်စွမ်း ရှိပြီး လိုအပ်သည်များကို ဖြည့်ပေးနိုင်စွမ်း ရှိသည်။ ဤကဲ့သို့ ခရစ်တော် သည် နေရာတိုင်းမှာရှိသည်ဟု ဓမ္မသစ်ကျမ်းက ဖော်ပြသည် (McDowell and Larson 1983)။

ဆာလံ၊ ၁၃၉:၇ မှာ ထာဝရဘုရားအကြောင်း ပြောသောအခါ "ဝိညာဉ်တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ပြေးနိုင်ပါမည်နည်း။" ဤအချက်က ထာဝရဘုရားသည် ကောင်းကင်မှာရော မရကာနိုင်ငံမှာပါ ရှိနေပြီး ပယ်လယ်တဘက်စွန်းထိ ရှိနေသည်ဟု ဆိုသည်။ ယောဟန် ၃: ၁၃ ၌ "ကောင်းကင်ဘုံက ဆင်းသက်၍ ကောင်းကင်ဘုံ၌ ရှိနေသော လူသားမှတစ်ပါး အဘယ်သူမျှ ကောင်းကင်ဘုံသို့ မတက်ပြီ။" ထို့ကြောင့် သခင်ယေရှုသည် မြေကြီးပေါ်မှာရှိသကဲ့သို့ ကောင်းကင်ဘုံမှာလည်း ရှိ သည်။ မသဲ ၁၈:၂၀ မှာ "အကြင်အရပ်၌ လူနစ်ဦးသုံးဦးတို့သည် ငါ၏ နာမကို စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့အလယ်မှာ ငါရှိသည်ဟု မိန့်တော် မူ၏။" သခင်ယေရှုသည် ကယ်တင်ခြင်းရပြီးသူတိုင်း၏ စိတ်နှလုံးထဲမှာ ကျိန်းဝပ်သည်။ ၂ကော၊ ၁၃: ၅။ ယောဟန်၊ ၈: ၅၈ ၌ "ငါအမှန်အကန် ဆိုသည်ကား၊ အာဗြဟံမဖြစ်မီ ငါဖြစ်၏။" ဤစကားက သူဟာ ဘုရားသခင် ၏ ဘွဲ့နာမတော်ကို ယူသုံးခြင်း ဖြစ်သည်။ အချိန်ကာလ၏ အပြင်ဘက်မှာ ကတည်းက သူရှိနေသည်ဟု ပြောခြင်းဖြစ်တယ်။ ထို့ကြောင့် ကိုယ်ခန္ဓာ

အားဖြင့် ကောင်းကင်ပေါ်၊ မြေကြီးပေါ်၊ နေရာတိုင်းမှာ ရှိသည်။ ဝိညာဉ် အားဖြင့် ကျွန်တော်တို့ အလယ်မှာ အခုရှိနိုင်သကဲ့သို့ ကပ်ကာလအဆုံးထိ လည်း ရှိနိုင်သည်။

Omniscience (all-knowing) အလုံးစုံကို သိသည်။

ခရစ်တော်သည် ဘုရားသခင်၏ အလုံးစုံကို သိသော ဂုဏ်တော်ကို လည်းရသည်။ ဆာလံ ၁၃၉:၁ ၌ “ကိုယ်တော်သည် အကျွန်ုပ်ကို စစ်ကြော၍ သိတော်မူ၏။ အကျွန်ုပ်ထိုင်ခြင်း၊ ထခြင်းအရာတို့ကို သိတော် မူ၏။ အကျွန်ုပ် အကြံအစည်တို့ကို အဝေးကပင် သိတော်မူ၏။ (အငယ် ၄) ၌ “အကျွန်ုပ်သည် စကားတခွန်းကိုမျှမမြွက်သော်လည်း အိုထာဝရဘုရား ကိုယ်တော်သည် အကြွင်းမဲ့သိတော်မူ၏။” ဓမ္မရာဇဝင်တတိယစောင် ၈:၃၉ မှာ “ကိုယ်တော်သာလျှင် လူအပေါင်းတို့၏ စိတ်နှလုံးသဘောကို သိတော် မူသည်ဖြစ်၍ ဆုတောင်းသောသူတို့၏ စိတ်သဘောကိုသိလျက်...” သို့ သော်လည်း သခင်ယေရှုသည် လူအားလုံးကို သိသကဲ့သို့ လူ့အထဲမှာ မည်သည့်အရာရှိသည်ကိုလည်း သိသည်။ ဤအရာက ဘုရားသခင်သာ လျှင် သိနိုင်သော ဉာဏ်ဖြစ်သည် (ယောဟန် ၂:၂၄၊ ၂၅)။ ယောဟန် ၂:၁၃ ၌ ပေတရုက “ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သိတော် မူ၏။”ဟု သခင်ယေရှုကို ပြောခဲ့သည်။ R. A. Torrey ထောက်ပြချက်မှာ (Torrey, 1898):

- ၁။ သခင်ယေရှုသည် လူတို့၏ လျှို့ဝှက်ဘဝများကို သိသည်။ ရေတွင်းမှာတွေ့ခဲ့သော ရှမာရိအမျိုးသမီးအကြောင်းကို သိသည်။ မည်သည့်အရာမျှ ဖွက်ထား၍မရပါ (ယောဟန် ၄: ၁၆-၁၉)။
- ၂။ လူတို့၏ လျှို့ဝှက်အတွေးများကို သိသည် (မာကု ၂:၈)။ လုကာ ၅:၂၂ ၌ “ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကို သိတော်မူ လျှင် သင်တို့စိတ်ထဲမှာ အဘယ်ကြောင့်ထင်မှတ်ကြသနည်း။ ဖာရိရှ်တို့နှင့် ကျမ်းတတ်တို့၏ စိတ်အတွေးတို့ကို သိသည်။ လူ အားလုံးကို သိသည်။ လူထဲကအရာကိုလည်း သိတော်မူသည် (ယောဟန် ၂:၂၄-၂၅)။

၃။ လူတို့ မည်သည့်အရာ လုပ်နေသည်ကို သိသည်။ သူတို့နဲ့အတူ တနေရာတည်းမှာ မရှိသော်လည်း သိသည်။ ဥပမာ နာသနေလ က သခင်ယေရှုကို ဘုရားသခင်၏သားတော်ဟု ခေါ်သည်။ အဘယ်ကြောင့်နည်းဟူမူကား နာသနေလသည် မလိမ်တတ် မညာတတ်သူဖြစ်သည်ဟု သခင်ယေရှုက ပြောသည် (ယောဟန် ၁: ၄၇-၄၉)။ သူ့အနားမှာ သခင်ယေရှု မရှိသော်လည်း သဘော သဖန်းပင်အောက်မှာ နာသနေလ ရှိနေသည်ကို မြင်သည် (ယောဟန်၊ ၁: ၄၇-၄၉)။ မည်သူက သူ့အား မယုံကြည်သည်ကို သိသည်။ မည်သူက သစ္စာဖောက်မည်ကိုလည်း သိသည်။

၄။ အနာဂတ်ကိုလည်း ကြိုသိသည်။ ယောဟန် ၁၆:၃၀ ၌ တပည့် တော်များက “အလုံးစုံတို့ကို သိတော်မူသည်ကို၎င်း၊ ကိုယ်တော် သည် ဘုရားသခင်အထံတော်မှ ကြွလာတော်မူသည်ကို၎င်း ယုံပါသည်ဟု လျှောက်ကြ၏။” ယောဟန် ၁၃:၁၊ လုကာ ၅:၄-၆ ကိုလည်း ကြည့်ပါ။

၅။ ပညာ ဉာဏ်ရတနာအားလုံးသည် သခင်ယေရှု၌ ဖွက်ထားသည်။ (ကောလော၊ ၂: ၃)။

သခင်ယေရှုသည် အလုံးစုံကို သိသောဉာဏ်ရှိသောကြောင့် တပည့်တော်များကို အမှတော် အစအဦးကတည်းက စ၍ ရှင်ပြန်ထ မြောက်ပြီး နောက်ပိုင်းအထိ သိသည်။ လုကာ၊ ၅:၄-၁၀ ၌ ရှိမုန်၏ လှေထဲ ကို ဝင်သည်။ လှေ၏ ညာဖက်မှာ ပိုက်ကွန်ချရန် တောင်းဆိုသည်။ ထိုနေ ရာမှာ “အလွန်များစွာသော ငါးတို့ကို အုပ်မိသဖြင့်” ဟူ၍ တွေ့ရသည်။ ထို နေရာ၌ပင် ပေတရုက ပြပ်ဝပ် ကိုးကွယ်သည်။ ယောဟန် ၂၁:၆ ၌ “ရှင်ပြန်ထမြောက်ပြီးသောအခါ တိပေရီ ပင်လယ် ကမ်းခြေ၌ တပည့်တော် တို့ကို ပိုက်ကွန်ချခိုင်းပြန်သည်။ ထိုအခါ အလွန်များပြားလှသော ငါးတို့ကို ထပ်မံပြန်သည်။ ဤအဖြစ်အပျက် နှစ်ခုလုံးမှာ တပည့်တော်များ တစ်ညလုံး ငါးဖမ်းသော်လည်း မအောင်မြင်ကြပါ။ ထိုသို့ ဖြစ်သမျှကို သခင်ယေရှု

သိသည်။ သူတို့အကြောင်းကို သိသည်။ နောက်လိုက်များ၏ အကြောင်းကို သိတော်မူသည်။

Omnipotence (all powerful) တန်ခိုးတော်အလုံးစုံ ရှိသည်။

သခင်ယေရှုသည် နေရာတိုင်း၌ရှိပြီး အားလုံးကို သိရှိသာမက တန်ခိုးအရာ၌လည်း အလုံးစုံကြွယ်ဝသည်။ Walvoord က သခင်ယေရှု၏ အန္တောတန်ခိုးတော်သည် တစ်ခြားဘုရားဂုဏ်တော်များကဲ့သို့ပင် အရေးပါ ပါသည်။ တစ်ခါတစ်ရံ ကိုယ်ခန္ဓာက တန်ခိုးထွက်သည့်နည်းတူ သဘာဝ တရား အပေါ်၌လည်း အာဏာရှိကြောင်း မကြာခဏတွေ့ရသည်။ (Walvoord, 1969, page 29) ဘုရားတန်ခိုးတော် အလုံးစုံရှိကြောင်းကို ထောက်ပြသော ကျမ်းချက်များမှာ.....

- ၁။ အပြစ်ကို လွှတ်ပေးနိုင်စွမ်း တန်ခိုးရှိသည် (မသံ ၉:၆)။
- ၂။ ကောင်းကင်ပေါ် မြေကြီးပေါ် တန်ခိုးအလုံးစုံကို ခံရသည် (မသံ ၂၈:၁၈)။
- ၃။ သဘာဝတရားအပေါ်မှာ တန်ခိုးရှိသည် (လုကာ၊ ၈: ၂၅)။
- ၄။ သေခြင်းမှ ပြန်ရှင်စေနိုင်သော တန်ခိုးရှိသည် (လုကာ၊ ၇: ၁၄-၁၅၊ ၈:၅၄-၅၅၊ ယောဟန်၊ ၁၁: ၄၃-၄၄၊ ၅: ၂၅)။
- ၅။ ကိုယ်တိုင် သေရာမှ ပြန်ရှင်နိုင်စွမ်း ရှိသည် (ယောဟန်၊ ၁၀:၁၈။ ၂:၁၉)။
- ၆။ ထာဝရအသက်ပေးနိုင်သော တန်ခိုးရှိသည် (ယောဟန်၊ ၁၀: ၂၈၊ ၁၇:၂)
- ၇။ ကိုယ်ခန္ဓာကို ကျန်းမာစေနိုင်သကဲ့သို့ နတ်ဆိုးများကို နှင်ထုတ်နိုင် သည် (မာကု ၁: ၂၉-၃၄)။
- ၈။ ကိုယ်ခန္ဓာကို ပြောင်းလဲပေးနိုင်စွမ်း တန်ခိုးရှိသည် (ဖိလိပွိ၊ ၃: ၂၁။ ၁ကော၊ ၁၅:၅၂-၅၇)။
- ၉။ နတ်ဆိုးများအပေါ်မှာ အောင်မြင်နိုင်သောတန်ခိုးရှိသည် (မသံ၊ ၈: ၁၆၊ လုကာ ၄:၃၃-၃၆၊ ၈:၃၀-၃၃)။

သခင်ယေရှုက ဤတန်ခိုးတွေအားလုံး သူ့မှာရှိကြောင်း ပြောသည်။ မသဲ၊ ၂၈:၁၈ ၌ “ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း စီရင်ပိုင်သော အခွင့်ရှိသူတို့ကို ငါခံရပြီ။” သူ့ကိုယ်ပိုင်တန်ခိုးဟု ဆိုလိုသည်။ သူ့တန်ခိုး အကြောင်း ပြောသောအခါ “I”, “me”, “my” ငါ့ကို၊ ငါ၏ ဟုသုံးထားသည်။ ဥပမာ လုကာ၊ ၁၀:၁၉ ၌ “သင်တို့သည် မြွေ၊ ကင်း၊ မြီးကောက်တို့ကို နိုင်ရသောအခွင့်နှင့် ရန်သူတို့ကို နိုင်ရသောအခွင့်ကို ငါပေး၏။” သူ့နာမ အားဖြင့် နတ်ဆိုးများကို နှင်ထုတ်နိုင်သည့်အတွက် တပည့်တော်တို့ ဝမ်းသာကြသည်။ တပည့်တော်တို့ကို သူကတန်ခိုးပေးလိုက်ခြင်း ဖြစ် သည်။ ယောဟန်၊ ၁၀:၉ ၌ “ငါသည်တံခါးဝဖြစ်၏။ ငါဖြင့် ဝင်သောသူသည် ဘေးနှင့်ကင်းလွတ်လျက် ထွက်ဝင်၍ ကျက်စားရာကို တွေ့ရလိမ့်မည်။” ဤ အရာက သူသည် ကယ်တင်ခြင်းအတွက် (key) သော့ချက် ဖြစ်သည်ဟု ပြောခြင်းဖြစ်တယ်။ ကယ်တင်ခြင်းရရန် အဓိကအချက်သည် သူပင် ဖြစ်သည်ဟု ပြောနေခြင်း ဖြစ်တယ် (ဟောရှာယ ၄၃:၁၁၊ ၄၅:၂၂)။ သူ့အား ဖြင့်သာ ကယ်တင်ခြင်းရသည်။ ခမည်းတော်က ဖော်ပြသောသူကိုသာ သူကရွေးကောက်ခြင်း ဖြစ်တယ် (လုကာ ၁၀:၂၂)။ သူ့အားဖြင့်သာ ဘုရား ကိုသိနိုင်သည်။ မာကု၊ ၁၆:၁၇-၁၈ ၌ တပည့်တော်များကို လောကီနိုင်ငံ အရပ်ရပ်သို့ စေလွှတ်သည်။ တန်ခိုးများကိုပေးသည်။ “သူ့နာမ” ကို သုံးစွဲခွင့်ပြုသည်။ လုကာထဲမှာ သခင်ယေရှုက “ခရစ်တော်၏အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ်လွှတ်ခြင်း တရားကို ယေရုရှလင်မြို့မှစ၍ လူမျိုး တကာတို့အား ဟောပြောရမည်။” ဟု အခွင့်ပေးထားသည် (လုကာ ၂၄: ၄၇)။

Pre-Existent/Eternal ရှေးမဆွဲမှီကပင်ရှိခြင်း၊ ထာဝရရှိခြင်း

ဘုရားသခင်သည် ကမ္ဘာမတည်မှီကတည်းက ရှိသည်။ ယေရှုခရစ် လည်း ထိုအတူ ဖြစ်သည်။ ဆာလံ၊ ၉၀:၂ ၌ ဘုရားသခင်သည် ဖန်ဆင်း ခြင်းမတိုင်မီကတည်းက ရှိသည်ဟု ဆိုသည်။ ကမ္ဘာဦး ၁:၁ မှာ “ဘုရားသခင်သည် အစအဦး၌ ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ ၏။” ဟုဖော်ပြသည်။ သူ့တ္ထံ၊ ၈:၂၃ ၌ “မြေကြီးမဖြစ်မှီ ရှေးဦးစွာသော ကာလ၊ အနန္တကာလမှစ၍ ငါသည်ဘိသိက်ခံပြီ။” ယောဟန်၊ ၁၇:၅ မှာ သခင်ယေရှုက “ဤကမ္ဘာမတည်မရှိမှီကတည်းက ရှိသည်ဟု ဆိုသည်။”

သခင်ယေရှုအကြောင်းကို ယောဟန် ၁:၁ ၌ နှုတ်ကပတ်တော်အဖြစ် "အစ အစဦး၌ ဘုရားသခင်နှင့် အတူရှိ၏။" ဟု ပြောသည်။ ကောလောသံ ၁:၁၇ မှာ "သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မှီ ဖြစ်တော်မူ၍၊ ခပ်သိမ်းသောအရာတို့သည် တန်ခိုးတော်အားဖြင့်သာ တည်ကြ၏။" ထို့ ကြောင့် ခရစ်တော်သည် ဘုရားသခင်ကဲ့သို့ ကမ္ဘာမတည်မရှိမှီကတည်းက ရှိနေသည်။

ခရစ်တော်သည် ထာဝရကာလတစ်လျှောက်လုံး ဘုရားသခင် ဖြစ်သည်။ တရားဟော၊ ၃၃:၂၇ "Elohim" "ရှေးဦးစွာသော ဘုရားသခင် သည် သင့်ခိုလှုံရာဖြစ်၍" ဟု တွေ့ရသည်။ ဟေရောယ၊ ၄၀:၂၈ မှာ "ထာဝရ ဘုရားသည် အစဉ်အမြဲတည်သော ဘုရားဖြစ်ကြောင်းကို၎င်း၊ မြေကြီးစွန်း တိုင်အောင်ဖန်ဆင်းသော ဘုရားဖြစ်ကြောင်းကို၎င်း၊ မောတော်မူခြင်း ပင်ပန်းတော်မူခြင်းမရှိ စစ်၍မကုန်နိုင်သောဉာဏ်နှင့် ပြည့်စုံတော်မူကြောင်း ကို၎င်း သင်သည် မသိမကြားဖူးသလော။"ဟု တွေ့ရသည်။ ဤအ ကြောင်းသည် "Jehovah" ထာဝရဘုရားကို ရည်ညွှန်းသည်။ "everlasting" ကို ဟီးဘရူးအသုံးက "owlam" ဖြစ်သည်။ ထာဝရ ဆက်တိုက်တည်သည် ဟု ဆိုလိုသည်။ ကမ္ဘာဦး၊ ၂၁:၃၃ ၌ ထာဝရဘုရားသခင်ကို "the everlasting God" ထာဝရအရှင်ဘုရားသခင်" ဟု သုံးထားသည်။ ဆာလံ၊ ၉၀:၂ ၌မူကား "ကိုယ်တော်သည် ရှေးကမ္ဘာ အဆက်ဆက်မှစ၍ နောက် ကမ္ဘာအဆက်ဆက်တိုင်အောင် ဘုရားသခင်ဖြစ်တော်မူ၏"ဟု ဖော်ပြသည်။

ထိုနည်းတူ သခင်ယေရှုသည်လည်း ထာဝရတည်သည်။ ယေရှုယ ၉:၆ ၌ "အကြောင်းမူကား ငါတို့အဖို့ သူငယ်ကို ဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ သူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမ တော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဖက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရ အဖ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူ လိမ့်မည်။" ဤကျမ်းပိုဒ်၌ သခင်ယေရှုကို "ထာဝရအဖ"ဟု ဆိုထားသည်ကို တွေ့ရ သည်။ ထို့နောက် ပရောဖက်ပြုချက်တစ်ချက်ဖြစ်သော မိက္ခာ၊ ၅:၂ မှာ ဖွားမြင်တော်မူမည့် မေရိယ၏ ဇာတိမှာ ဗက်လင်မြို့ဖြစ်ကြောင်း ပြော သည်။ ခရစ်တော်ကို "ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသော သခင်ဖြစ်၏။"ဟု ဆိုသည်။ ယောဟန် ၁၇:၂၄ မှာ ထာဝရသားတော် အတွက် ဘုရားသခင်၏ ထာဝရ ချစ်ခြင်းမေတ္တာအကြောင်း ပြောထား

သည်။ “အိုအဖ ကိုယ်တော်သည် ဤကမ္ဘာမတည်မရှိမှီ အကျွန်ုပ်ကိုချစ်၍” ဟောပြောပြောပြဒါဒါမှာ သခင်ယေရှုက “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလအစဉ်အမြဲမပြောင်းမလဲ နေတော်မူ၏” (ဟောပြော၊ ၁၃:၈)။ နောက်ဆုံးအနေဖြင့် (ဗျာဒိတ် ၁:၈)မှာ ထာဝရဘုရားသခင်ကို “kurios” ဟု သုံးထားသည်။ “ငါသည် အာလဖဖြစ်၏။ ဩမေဂလည်း ဖြစ်၏။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍၊ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင် မိန့်တော်မူ၏။” (ဗျာဒိတ်၊ ၁:၁၁) မှာ သားတော်ကို “Alpha and Omega” ဟု နာမည်ပေးထားသည်။ “အဦးဆုံးသူနှင့် နောက်ဆုံးသူ” ဟုဆိုလိုသည်။ ထို့နောက် (ဗျာဒိတ်၊ ၁:၁၈)မှာ လူသားတော်နှင့်တူသောသူဟူ၍ ဖော်ပြသည်။ သခင်ယေရှုက “ငါသည် အဦးဆုံးသောသူ နောက်ဆုံးသောသူဖြစ်၏။ အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် အရင်သေသည်ဖြစ်၍၊ ကမ္ဘာအဆက်ဆက် အသက်နှင့်ပြည့်စုံ၏။ မရကာနှင့် မရကာနိုင်ငံကိုလည်း အစိုးရ၏။” ထို့ကြောင့် သခင်ယေရှုသည် ထာဝရဘုရားဖြစ်သောကြောင့် ထာဝရတည်တော်မူသည်။”

Immutable (unchangeable) မပြောင်းလဲနိုင်သော

သခင်ယေရှုက ဘုရားသခင်ကဲ့သို့ပင် မပြောင်းလဲသော သဘောသဘာဝရှိသည်။ မာလခီ ၃:၆ မှာ “ငါသည် ထာဝရဘုရား ဖြစ်၏။ ပြောင်းလဲခြင်းမရှိ၊ ထိုကြောင့် ယာကုပ်အမျိုးသားတို့ သင်တို့သည်ယုံခြင်းသို့ မရောက်ကြ။ ယာကုပ် ၁:၁၇ မှာက ကောင်းမြတ်စုံလင်သော ဆုကျေးဇူးရှိသူမျှ တို့သည် အလင်းတို့၏အဘထံတော်က သက်ရောက်သည်ဖြစ်၍၊ အထက်အရပ်မှ လာကြ၏။ ထိုအဖသည် ရွှေလျှော့တိမ်းယိမ်းခြင်းမရှိ၊ ပြောင်းလဲခြင်း အရိပ်နှင့် ကင်းလွတ်တော်မူပြီ”ဟူ၍ ဖော်ပြသည်။ ဘုရားသခင်သည် ပြောင်းလဲခြင်းမရှိပါ။ ယောဘ၊ ၂၃:၁၃ ၌ “သို့ရာတွင် သဘောတစ်ညီတည်း ရှိတော်မူသော ဘုရားသခင်ကို အဘယ်သူသည် ပြောင်းလဲ စေနိုင်မည်နည်း။ အလိုတော်ရှိသည်အတိုင်း ပြုတော်မူလိမ့်မည်။” သခင်ယေရှုသည် ဘုရားသခင်ကဲ့သို့ပင် ပြောင်းလဲခြင်းအရိပ်နှင့်ကင်းသူ ဖြစ်တယ်။ “ယေရှုခရစ်သည် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲ နေတော်မူ၏” (ဟောပြော၊ ၁၃:၈)။ မပြောင်းလဲခြင်းသည် ဘုရားသခင်၏ ဂုဏ်တော် ဖြစ်

သည်။ ယေရှုခရစ်တော်သည်လည်း ကျွန်တော်တို့နှင့် အတူရှိပြီး မပြောင်းလဲသော ဂုဏ်တော်ကို ပိုင်ဆိုင်သည်။

Object of Honor and Worship ဂုဏ်ပြုကိုးကွယ်ခံထိုက်သူ

ခရစ်တော်သည် ဘုရားသခင်ကဲ့သို့ပင် ဂုဏ်ပြုခြင်းခံထိုက်သူ၊ ကိုးကွယ်ခြင်းခံထိုက်သူ ဖြစ်တယ်။ ပထမဆုံးသောပညတ်တော်မှာ ငါမှတစ်ပါး အခြားသောဘုရား မကိုးကွယ်ရ (ထွက် ၂၀:၃)။ ရုပ်တုဆင်းတု မလုပ်ရ၊ ဦးမချရ၊ ဝတ်မပြုရ။ ထာဝရဘုရားသည် တစ်ပါးတည်းသော ဘုရားဖြစ်တယ် (တရားဟော ၆:၄။ မသံ၊ ၁၂:၂၉)။ မသံ ၄:၁၀ မှာ “ယေရှုကလည်း အချင်းစာတန် ငါ့နောက်သို့ ဆုတ်လော့ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည်ဟု ကျမ်းစာလာသည်။” ထွက်၊ ၃၄:၁၄ ၌ “အခြားသောဘုရားကို သင်သည် မကိုးကွယ်ရ။ အပြစ်ရှိသည်ဟု ယုံလွယ်သော ထာဝရဘုရားသခင် ဖြစ်တော်မူ၏။” ဗျာဒိတ်၊ ၂၂:၉ မှာ ယောဟန်သည် ကောင်းကင်တမန်၏ ခြေရင်း၌ လဲကျသွားသည်။ ဝတ်ပြုကိုးကွယ်လိုက်သည်။ ကောင်းကင်တမန်က “မပြုပါနှင့်၊ ငါကား သင်နှင့် လုပ်ဘော်ဆောင်ဘက် ဖြစ်၏။ သင်၏ အစ်ကို ပရောဖက်တို့နှင့် ဤကတိ စာစောင်စကားကို စောင့်ရှောက်သောသူတို့နှင့် လုပ်ဘော်ဆောင်ဖက်လည်း ဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။” တမန်တော်၊ ၁၀: ၂၆ မှာ ကောနေလိက လဲကျပြီး ပြင်ဝပ်ကိုးကွယ်ဖို့ လုပ်သောအခါ ပေတရုက သူ့ကို မတ်တပ်ရပ်စေပြီး “ငါကိုယ်တိုင် လူဖြစ်သည်ဟု ဆို၏။” ဘုရားသခင် တစ်ပါးတည်းသာလျှင် ဝတ်ပြုကိုးကွယ်ခြင်း ခံထိုက်သူဖြစ်သည်။ သို့သော်လည်း Robinson ရှင်းပြသည်မှာ ရှင်ပေါလုသည် သခင်ယေရှုထံ ၂၅ကြိမ် ဆုတောင်းသည်။ (Robinson 1949, page 134)။ ဟေဗြဲ ၁:၆ ၌ “တစ်နည်းကား သားဦးကို ဤလောကသို့ သွင်းတော်မူသောအခါ ထာဝရဘုရား၏ ကောင်းကင်တမန် အပေါင်းတို့သည် ထိုသူကို ပြင်ဝပ်ကြစေဟု လာသတည်း။” ဤကျမ်းပိုဒ်မှာ ပြောနေသောသူက ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်သည်။ ကောင်းကင်တမန်များက ခရစ်တော်ကို ပြင်ဝပ်ကိုးကွယ်ဖို့ ညွှန်ကြားခြင်း ဖြစ်သည်။ လူတို့ကလည်း ယေရှုခရစ်တော်ကို ပြင်ဝပ်ကိုးကွယ်ကြသည်။ မသံ၊ ၂:၁၁ မှာ အရှေ့ပြည်က ပညာရှိများက ခရစ်တော် သူငယ်ကို ပြင်ဝပ်ကိုးကွယ်ကြသည်။ မသံ ၈:၂

မှာ နူနာစွဲသူသည် သခင်ယေရှုကို ပြတ်ဝပ်ကိုးကွယ်သည်။ ယောဟန်
ဇး၃၈ မှာ မျက်စိမမြင်သောသူက မျက်စိမြင်ပြီးသည့်နောက် သခင်ယေရှုကို
ပြတ်ဝပ်ကိုးကွယ်သည်။ မာကု ၅:၆ ၌ မာရ်နတ်စွဲသူသည် သခင်ယေရှုကို
ပြတ်ဝပ်ကိုးကွယ်သည်။ ဗျာဒိတ် ၅:၂၂ ၌ ကောင်းကင်တမန်က သိုးသူငယ်
ယေရှုကို ဝတ်ပြုကိုးကွယ် ခံထိုက်သူအဖြစ် ပြောသည်။ “ထိုသူတို့ကလည်း
အသေသတ်ခြင်းကို ခံခဲ့ပြီးသော သိုးသူငယ်သည် တန်ခိုး၊ စည်းစိမ်၊ ပညာ
အစွမ်းသတ္တိ၊ ဂုဏ်အသရေ၊ ဘုန်းအာနုဘော် ကောင်းကြီးမင်္ဂလာကို
ခံထိုက်တော်မူသည်ဟု ကြီးသောအသံနှင့် ပြောဆိုကြ၏။”

ကျမ်းစာက ရှင်းပါသည်။ သခင်ယေရှုသည် ဝတ်ပြုကိုးကွယ်ခြင်းကို
ခံထိုက်သည်။ ဘုရားသခင်နှင့်ဆိုင်သော ဘွဲ့နာမတော်များကို ခံထိုက်
သည်။ ရောမ ၁၄:၁၁ ၌ “ကျမ်းစာလာသည်ကား ငါသည် အသက်ရှင်တော်
မူသည်ဖြစ်၍ ငါ့ရှေ့၌ ခူးထောက်ရမည်။ ဘုရားသခင်ရှေ့၌ လူတိုင်း မိမိနှုတ်
နှင့် သစ္စာခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏” ဖော်ပြသည်။ အငယ် ၃-၈
မှာက “Lord” နှင့် “God”ကို သခင်ဘုရားနှင့် ဘုရားသခင်ဟု အလဲ
အလှယ် သုံးထားသည်။ ရောမ ၁၄:၁၁ သည် ဟေရှာယ ၄၅:၂၃ နှင့် ကျမ်း
ပြိုင်တစ်ခု ဖြစ်သည်။ ဟေရှာယ ၄၅:၂၁ ၌ (Jehovah) ထာဝရဘုရားနှင့်
(Elohim) ဘုရားသခင်ကို အလဲအလှယ် သုံးထားသည်။ ဤကဲ့သို့ပင်
ရောမ ၁၄ တွင်လည်း အလဲအလှယ် သုံးထားသည်။ ဘုရားသခင်သည်
သခင်ဘုရားဖြစ်သကဲ့သို့ သခင်ဘုရားသည်လည်း ဘုရားသခင်ဖြစ်သည်။
ဤကျမ်းပိုဒ်များသည် ငါမှတစ်ပါး အခြားမရှိဟူသော စကားနှင့် အဆုံး
သတ်ထားသည်။ အငယ် ၂၂ ၌ “မြေကြီးသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍
ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။ ငါသည် ဘုရားသခင်ဖြစ်၏။ ငါမှတစ်
ပါး အခြားသောဘုရားမရှိ။” တမန် ၄:၁၂ ကိုလည်း ကြည့်ပါ။ ဟေရှာယ ၄၅
မှာ ဘုရားသခင် တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်ဟုဆိုခြင်းသည် ရှင်းပါ
သည်။ ဤနာမည်ကို သခင်ဘုရားအတွက်လည်း သုံးထားသည်။ ရောမ
၁၄:၁၁ ၌ “ငါအသက် ရှင်တော်မူသည်ဖြစ်၍” ဟု ရေးထားသည်။ ဤစကား
က ဓမ္မဟောင်းကျမ်းမှာ ဘုရားသခင်က ကိစ္စတစ်ခုကို ဆုံးဖြတ်သည့်အခါ
တိုင်း သုံးစွဲလေ့ရှိသောစကား ဖြစ်သည်။ အလေးအနက် ပြောလိုသည့်အခါ
တိုင်း၌ သုံးသည်။ (ဟေရှာယ၊ ၄၉:၁၈။ ယေရမိ၊ ၂၂:၂၄)ကို ကြည့်ပါ။
ယေဇကျောလထဲမှာ ၁၆ ကြိမ်တွေ့ရသည်။ ပထမတစ်ကြိမ်က ယေဇကျောလ

၅း၁၁ မှာ “the Lord God” အရှင် ထာဝရဘုရား” ဟူသော နာမကို ပေါင်း သုံးထားသည်။ ရောမ ၁၄း၁၁ ၌ “ငါ့ရှေ့မှာ လူတိုင်းဒူးထောက်ရမည်။ ဘုရားသခင်ကို လူတိုင်း မိမိနှုတ်နှင့် သစ္စာခံရမည်။” ဟုတွေ့ရသည်။ ဓမ္မ ဟောင်းမှာ ဤနာမ နှစ်ခုလုံးကို သုံးထားသည်။

ခရစ်တော်၏ ဘုရားဖာတိကို ထပ်မံအတည်ပြုသည့် နောက်ကျမ်း ချက်မှာ ဖိလိပွို ၂း၁၀ ဖြစ်သည်။ “အကြောင်းမူကား၊ ကောင်းကင်သတ္တဝါ မြေကြီးသတ္တဝါ၊ မြေကြီးအောက်၌ ရှိသောသတ္တဝါတည်းဟူသော ခပ်သိမ်း သော သတ္တဝါတို့သည် ယေရှု၏ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ် သည် သခင်ဖြစ်တော်မူသည်ဟု နှုတ်နှင့်ဝန်ခံသဖြင့် ခမည်းတော် ဘုရား၏ ဂုဏ်အသရေတော်ကို ထင်ရှားစေကြမည် အကြောင်းတည်း။” တစ်နည်းဆို ရသော် ယခုရှိသော အရာအားလုံးသည် သခင်ယေရှုရှေ့မှာ ဒူးထောက်ပြီး နှုတ်နှင့်ဝန်ခံရမည်ဟု ဘုရားသခင် အမိန့်ပေးခြင်း ဖြစ်သည်။ ဤအသုံး အနှုန်းကို (ရောမ၊ ၁၄)နှင့် (ဟေရှာယ၊ ၄၆) မှာလည်း တွေ့ရသည်။ ဟေရှာယတွင် တွေ့ရသည်မှာ ဘုရားသခင်နှင့် ဘုရားသခင် တပါးတည်း ကိုသာ သုံးနှုန်းသည်။ ဤအချက်ကို ဖိလိပွို ထဲ မှာလည်း တွေ့ရသည်။ ဖိလိပွို (၂) ထဲမှာ ဘုရားသခင်က ဖန်ဆင်းထားသော အရာအားလုံး သခင် ယေရှုကိုသာ ကိုးကွယ်ရန်၊ သခင်ယေရှုသာ သခင်ဖြစ်ကြောင်း အမိန့်ပေး ထားသည်။ ဤအသုံးအနှုန်းကို ရောမနှင့် ဟေရှာယထဲတွင် ထာဝရအရှင် ဘုရားသခင်အတွက် သုံးထားသည်။ ဤအရာက သခင်ယေရှုခရစ်သည် ဘုရားဖြစ်ကြောင်း ငြင်း၍မရနိုင်သောအချက် ဖြစ်သည်။ ဂရိလို “Lord” ကို ဖိလိပွို ၂း၁၀ ထဲမှာ “kurios” ဟု သုံးတယ်။ ဤအသုံးအနှုန်းသည် (ရောမ ၁၄) ထဲတွင် ထာဝရအရှင် ဘုရားသခင်အတွက် ခဏခဏ သုံးကြောင်း တွေ့ရသည်။

သခင်ယေရှုက သူ့ကို ဝတ်ပြုကိုးကွယ်သောသူများကို သတိပေး ဆုံးမခြင်းမျိုး မည်သည့်အခါ၌မျှမလုပ်ပါ။ တပည့်တော်များက သူ့ကို ဝတ်ပြု ကိုးကွယ်သည်။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်းကို တွေ့သောအခါ မသဲ ၂၈း၁၇ ၌ သူတို့ ပြတ်ဝပ်ကိုးကွယ်ကြသည်။ တစ်ခါ လုကာ ၂၄း၅၂ မှာ “ကိုယ်တော်ကို ပြတ်ဝပ်ကိုးကွယ်ပြီးမှ” ဟုတွေ့ရသည်။ Warfield ထောက် ပြသောအချက်က “ခရစ်ယာန်ဘာသာဟူသည် ခရစ်တော်ကို pre-eminently အထွဋ် အမြတ်ထားကိုးကွယ်ခြင်းကြောင့် ဖြစ်တယ်။” (Warfield, 1929, page 372)

Forgives Sin အပြစ်ခွင့်လွှတ်ပေးသည်။

ကျမ်းစာအရ ခရစ်တော်က အပြစ်လွှတ်သကဲ့သို့ ဘုရားသခင်ကလည်း အပြစ်လွှတ်သည်။ ဟေရှာယ ၅၅:၇ မှာ “ဆိုးသောသူသည် မိမိလမ်းကို၎င်း၊ မတရားသောသူသည် မိမိအကြံတို့ကို၎င်းစွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် သနားတော်မူလိမ့်မည်။ ငါတို့ဘုရားသခင် အထံတော်သို့ ပြောင်းလဲပါစေ။ သို့ပြုလျှင် အထူးသဖြင့် အပြစ်ကို လွှတ်တော်မူလိမ့်မည်။”

ယေရမိ ၃၁:၃၄ မှာ “ထိုသူတို့က ထာဝရဘုရားကိုသိလော့ဟု အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တစ်ယောက်ကို တစ်ယောက် ဆုံးမသြဝါဒမပေးကြ။ အကြောင်းမူကား အငယ်ဆုံးသောသူမှစ၍ အကြီးဆုံးသောသူတိုင်အောင် ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့ဒုစရိုက်အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်အပြစ်များကို မအောက်မေ့ဘဲနေမည်။”

ရာဇဝင်ချုပ်ဒုတိယစောင် ၇: ၁၄ “ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့် ငါ့မျက်နှာကိုရှာလျက် ဆုတောင်း ပဌနာပြု၍ အဓမ္မလမ်းကို လွှဲရှောင်လျှင် ငါသည်ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကို ဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။”

အေဒီ ၂၁၅ ခန့်က Tertullian ဟုခေါ်သော ရှေးခရစ်ယာန် ကျမ်းစာဆရာ တစ်ယောက်က ပြောခဲ့ဖူးသည်။ ဘုရားသခင် တစ်ပါးတည်းသာ အပြစ်ကင်းသည်။ အပြစ်ကင်းသောလူလည်း ခရစ်တော်သာ ရှိသည်။ ထို့ကြောင့် ခရစ်တော်သည် ဘုရားဖြစ်သည်။ အပြစ်ကင်းသောသူကသာ အပြစ်ခွင့်လွှတ် ပေးနိုင်သည်။ ၂ကော ၅:၂၁ ယေရှုခရစ်က ဘုရားသခင် အပြစ်ခွင့်လွှတ်သကဲ့သို့ ခွင့်လွှတ်ပေးမည်။ အမိုးပေါ်က ဖောက်ပြီး ချသော လူနာကို သခင်ယေရှု ရောဂါပျောက်စေသောအခါ (လုကာ ၅:၂၀)၌ “သင့်အပြစ်ကို လွှတ်ပြီ” ဟု ဆို၏။ ဤအချိန်မှာ ဖာရိရှ်နှင့် ဇဒ္ဒါကများက “ဘုရားကို လွန်ကျူး၍ ပြောသောသူကား အဘယ်သူနည်း။ ဘုရားသခင် မှတစ်ပါး အဘယ်သူသည် အပြစ်ကိုလွှတ်နိုင်သနည်း။” ဟုပြောလာကြတယ်။ (လုကာ ၅:၂၁။ မာကု ၂:၇ ကိုလည်း ကြည့်ပါ။)

မသဲ ၉:၆ ၌ သခင်ယေရှုက “လူသားသည် မြေကြီးပေါ်မှာ အပြစ်လွှတ်ပိုင်သည်ကို သင်တို့သိစေခြင်းငှါ ထလော့၊ ကိုယ်အိပ်ရာကို ဆောင်၍

ကိုယ်အိမ်သို့ သွားလော့ဟု လက်ခြေသေသောသူအား မိန့်တော်မူ၏။” သခင်ယေရှုက “ခရစ်တော်၏ အခွင့်အားဖြင့် နောင်တတရားနှင့် အပြစ် လွတ်ခြင်းတရားကို ယေရုရှလင်မြို့မှစသော လူမျိုးတကာတို့အား ဟော ပြောရမည် (လုကာ၊ ၂၄:၄၇)။ ရှိမှန်အိမ်မှာ သခင်ယေရှုက မကောင်းသော အမျိုးသမီးတစ်ယောက်ကို ပြောသောအခါ “သင်သည် အပြစ်တို့နှင့် လွတ် လေပြီ” (လုကာ၊ ၇:၄၈)။ ကောလောသံ ၂:၁၃ ၌ ရှင်ပေါလုက သခင်ယေရှု အကြောင်း ပြောသောအခါ “ဒုစရိုက်အပြစ်၌၎င်း၊ ဇာတိပကတိ၏ အရေဖျား လှီးခြင်း မခံသောအဖြစ်၌၎င်း၊ သေလျက်ရှိနေသော သင်တို့ကို ခရစ်တော် နှင့်အတူ အသက်ရှင်စေ၍ သင်တို့အပြစ်ရှိသမျှတို့ကို လွှတ်တော်မူ၏။” ကျမ်းစာချက်အရ ဘုရားသခင် တစ်ပါးတည်းသာ အပြစ်လွတ်နိုင်သည်။ ဘုရားသခင်ကဲ့သို့ပင် သခင်ယေရှုလည်း အပြစ်လွတ်နိုင်သော တန်ခိုးရှိ သည်။

Jesus has the Keys to Heaven and Hell သခင်ယေရှု ကောင်းကင်နှင့် ငရဲအတွက် သော့ရှိသည်။

ငရဲကိုချနိုင်သော တန်ခိုးသည် ဘုရားသခင်နှင့် ဘုရားလူဖြစ်သော သခင်ယေရှုသာ အခွင့်ရှိသည်။ မသံ၊ ၁၈:၂၈ ၌ “ကိုယ်ခန္ဓာကိုသာ သတ်၍ စိတ်ဝိညာဉ်ကို မသတ်နိုင်သောသူတို့ကို မကြောက်ကြနှင့်။ ကိုယ် ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ငရဲ၌ဖျက်ဆီးနိုင်သောသူကို သာ၍ကြောက်ကြ လော့။” ငရဲကိုချနိုင်သော အခွင့်ရှိသောကြောင့် ဘုရားကို ကြောက်ရမည်။ ဆာလံ၊ ၉:၁၇ ၌ “မတရားသောသူနှင့် ဘုရားသခင်ကို မေ့လျော့သော တစ်ပါးအမျိုးသားတို့သည် မရဏာနိုင်ငံသို့ နှင်ချခြင်းကို ခံကြလိမ့်မည်။” ယေဇကျောလ ၃:၁၆ ၌ “မြေတွင်းထဲသို့ အတူဆင်းသွားသောသူတို့နှင့် အတူ သူ့ကို မရဏာနိုင်ငံ အောက်သို့ ငါနိမ့်ချသောအခါ နိမ့်ချသံအားဖြင့် လူအမျိုးမျိုးတို့ကို ငါတုန်လှုပ်စေ၏။ ဧဒင်သစ်ပင်ရှိသမျှတို့နှင့် အကောင်း ဆုံး၊ အမြတ်ဆုံး လေဗနန်သစ်ပင်မှစ၍ ရေကိုသောက်သမျှသော သစ်ပင် တို့သည် မြေအောက်အရပ်တို့၌ သက်သာခြင်းသို့ ရောက်ကြ၏။” ခရစ် တော်မှာလည်း ကောင်းကင်နှင့်ငရဲအတွက် သော့ရှိသည် (ဗျာဒိတ် ၁:၁၈)။ မသံ၊ ၂၅: ၃၁-၄၆ မှာ “လူသားသည် မိမိဘုန်းအာနဘော်ကို ဆောင်လျက် သန့်ရှင်းသောကောင်းကင်တမန်များအခြံအရံတို့နှင့် ကြွလာတော်မူသော

အခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့် သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တစ်ခြားစီခွဲထားသကဲ့သို့ လူအပေါင်းတို့ကို အသီးအခြားခွဲ၍ ကျိန်ခြင်းကို ခံရသောသူတို့ မာရ်နတ်နှင့် သူ၏တမန်တို့အဘို့ ပြင်ဆင်သောမီးထဲသို့ ငါ့ထံမှ ခွါသွားကြလော့။” ဆိုးညစ်သောသူများကို ထာဝရအပြစ်ပေးသည်။ ဤကျမ်းချက်ကို မသုခ၊ ၇:၂၁-၂၃ နဲ့ နှိုင်းယှဉ်ကြည့်ပါ။ “ထိုနေ့၌ကား သခင်၊ သခင်၊ ကိုယ်တော်အခွင့်နှင့် ဆုံးမဩဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် နတ်ဆိုးတို့ကို နှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော့အခွင့်နှင့် များစွာသော တန်ခိုးတို့ကို ပြပါပြီမဟုတ်လော့ဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။” “ထိုသို့ လျှောက်ကြသောအခါ သူတို့ကို ငါအလျှင်းမသိ။ အဓမ္မအမှုကို ပြုသောသူတို့ ငါ့ထံမှဖယ်ကြဟု အတည့်အလင်း ငါပြောမည်။” ဤအရာက ဘုရားသခင်နှင့် ခွဲခွါခြင်းအဖြစ် မပြောင်းလဲသော လူတစ်ယောက်၏ နိဂုံးမှာ ထာဝရ အပြစ်ဒဏ်ခံရင်း ခရစ်တောနှင့် ခွဲခြင်းကို ပြောခြင်းဖြစ်သည်။

နောက်ဆုံးခရစ်တော်ကြွလာသောအခါ “မီးလျှံအားဖြင့် ဒဏ်ပေးတော် မူသောအခါ” ဟု ဆိုသည်။ မပြောင်းလဲသော လူသည် မာရ်နတ်အတွက်ထားသော မီးခဲအိုင်ကို ချခံရမည်။ ဤလူတို့က “ဘုရားသခင်ကို မသိသောသူ သခင်ယေရှုခရစ်၏ ဧဝံဂေလိတရားကို နားမထောင်သောသူများ ဖြစ်သည်” (၂သက်၊ ၁:၈-၉)။ ဗျာဒိတ်၊ ၂၁:၂၇ ၌ “သိုးသူငယ်၏ အသက်စာစောင်၌ စာရင်းမဝင်သောသူ” သခင်ယေရှု၏ အသက်စာစောင်ထဲမှာပါမှ ကောင်းကင်ဝင်ရမည်။ မဟုတ်လျှင် မီးခဲအိုင်မှာ ပစ်ချခံရမည် (ဗျာဒိတ်၊ ၂၁:၁၅)။ ထို့ကြောင့် သူတို့သည် ဘုရားသခင်ကို မသိသောကြောင့် ကောင်းကင်နှင့် ငရဲ၏သော့ကိုပိုင်သော ဘုရားသားတော်၏ အမျက်ကို ရိတ်သိမ်းကြရသည်။

Salvation and Eternal Life through Jesus သခင်ယေရှုအားဖြင့်ရသော ကယ်တင်ခြင်းနှင့် ထာဝရအသက်

သခင်ယေရှု သူ့ကိုသူ ကယ်တင်ခြင်းနှင့် ထာဝရအသက်ပေးပိုင် ခွင့်ရှိသူအဖြစ် ပြောသည်။ ထိုအရာက ဘုရားသခင်တစ်ပါးတည်းသာ လုပ်နိုင်သည်။ လူသာမန်မလုပ်နိုင်ဘူး။ ဤအခွင့်ကို ဘုရားသခင် တစ်ပါးတည်းသာ ရသည့်အတွက် ဓမ္မဟောင်းမှာ ဖော်ပြထားသည်။ လူသာမန်က ဤသို့အခွင့်ရှိသည်ဆိုပါက ဤအရာက မဖြစ်နိုင်သောအရာ ဖြစ်သည်။ ဟေရှာယ

၄၅:၂၂ ၌ “မြေကြီးစွန်းသားအပေါင်းတို့ ငါ့ကိုမြော်ကြည့်၍ ကယ်တင်ခြင်း ကျေးဇူးကိုခံကြလော့။ ငါသည် ဘုရားသခင် ဖြစ်၏။ ငါမှတစ်ပါး အခြား သောဘုရားမရှိ။” တမန်တော်၊ ၂:၂၁ ၌ “ထိုအခါ ထာဝရဘုရားကို ပဌနာပြု သောသူ ရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလေတံ့။ ဘုရားဗျာဒိတ်တော်ရှိ၏။” ဤကျမ်းချက်နှင့်အပြိုင် ယောလ၊ ၂:၃၂ ၌ “ထိုအခါ ထာဝရဘုရားကို ပဌနာပြုသောသူ ရှိသမျှတို့သည် ကယ်တင် တော်မူခြင်းသို့ ရောက်ကြလေတံ့။” ထိုအချိန်၌ ထာဝရဘုရား “Jehovah” ကို “Lord” ဟု ဘာသာပြန် ထားသည်။ သို့သော်လည်း ကျမ်းစာက ယေရှု ခရစ်သည် ထာဝရအသက်ပေးပိုင်သည်ဟု ဆိုသည်။ တမန်တော် ၄:၁၂ ၌ ပေတရုက အုပ်စိုးသူများ၊ အသက်ကြီးသူများ၊ ကျမ်းတတ်များကို တရား ဟောသည်။ သခင်ယေရှုအကြောင်းပြောရာမှာ “ထိုသခင်၏ နာမတော်မှ တစ်ပါး ငါတို့ကို ကယ်တင်နိုင်သော နာမတစ်စုံတစ်ခုမျှ ကောင်းကင် အောက် မြေကြီးအောက် လူတို့တွင် မပေါ်မရှိ။ တမန်တော် ၁၆:၃၁ ၌ “သခင်ယေရှုခရစ်ကို ယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတို့သည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်။” ရောမ ၁:၁၆ ၌ ရှင်ပေါလုက ခရစ်တော်၏ ဧဝံဂေလိတရားသည် “ယုံကြည်သမျှသောသူ အပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်”ဟု ဆိုလို သည်။ ယောဟန် ၃:၃၆ ၌ သားတော်ကိုယုံလျှင် ထာဝရအသက်ရသည်ဟု ဆိုသည်။ ခရစ်တော်ဟူသည် ကယ်တင်ခြင်းရစေသော နာမဖြစ်သည်။ ထာဝရအသက် ပေးပိုင်သည်။ ထာဝရဘုရားပိုင်သော ဂုဏ်တော်ကို ရရှိသူ ဖြစ်သည်။

၆။ သခင်ရှု၏ဘုရားဂုဏ်တော်များ

ဆွေးနွေးရန် မေးခွန်းများ

- ၁။ သခင်ယေရှုသည် အတိုင်းအဆမရှိတန်ခိုးရှင်ဖြစ်ခြင်း၊ တစ်ချိန်တည်းတွင် နေရာအနှံ့အပြားတွင်ရှိနိုင်ခြင်း၊ အရာခပ်သိမ်းကိုသိမြင်သော သမ္မညတဉာဏ်တော်ရှင်ဖြစ်ခြင်းအကြောင်းကို ဆွေးနွေးတင်ပြပါ။ ထိုအရာများသည် ဘုရားသခင်၏ဂုဏ်တော်များဖြစ်ကြောင်းနှင့် ခရစ်တော်၏ဘုရား ဇာတိတော်ကို ဘယ်လိုအထောက်အကူပြုပါသနည်း။ ဆွေးနွေး တင်ပြပါ။

- ၂။ သခင်ယေရှုသည် အရာခပ်သိမ်းမရှိမိကတည်းက ထာဝရတည်ရှိနေပြီး သားဖြစ်ကြောင်းနှင့် မည်သည့်အခါမှ မပြောင်းလဲသောသူဖြစ်ကြောင်း ဆွေးနွေးတင်ပြပါ။ ဂုဏ်ပုဒ်တစ်ခုစီအတွက် ကျမ်းစာအထောက်အထားများပေးပါ။ ထိုဂုဏ်ပုဒ်တစ်ခုစီသည် ဘုရားသခင်၏ဂုဏ်တော်များ ဖြစ်ကြောင်းနှင့် ခရစ်တော်၏ဘုရားဇာတိတော်ကို အတည်ပြုကြောင်း ဆွေးနွေးပါ။

- ၃။ ထွက်မြောက်ရာ ၂၀း၃-၄ နှင့် ဟေရှာယ ၄၅ ကို ဆွေးနွေးတင်ပြပါ။ ထိုကျမ်းများက ဘုရားသခင် တစ်ဆူတည်းသာရှိကြောင်းနှင့် ထိုဘုရား တစ်ဆူတည်းကိုသာ ဝတ်ပြုကိုးကွယ်သင့်ကြောင်း ဖော်ပြကြပါသလား။ သခင်ယေရှုကို ဝတ်ပြုကိုးကွယ်ခဲ့ကြကြောင်း ဓမ္မသစ်ကျမ်းရှိ အထောက်အထားများကို ဆွေးနွေးတင်ပြပါ။ ထိုအချက်က ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်ကဲ့သို့အထောက်အကူပြုပါသနည်း။

- ၄။ ဟေရှာယ ၄၅း၂၂-၂၃။ ရောမ၊ ၁၄း၁၁ နှင့် ဖိလိပိ ၂း၉-၁၁ ကို နှိုင်းယှဉ် သုံးသပ်ပါ။ ဘုရားသခင်က သူ၏အပေါ်တွင်သာလျှင် ပြုကျင့်ရမည့် ဂုဏ်တော်တင်ခြင်းနှင့် ချီးမွမ်းထောပနာပြုခြင်းတို့ကို ခရစ်တော်အပေါ် တွင်လည်း ပြုကျင့်ရန် စေခိုင်းကြောင်းဖော်ပြပါ။

၅။ ဓမ္မဟောင်းကျမ်းနှင့် သမ္မသစ်ကျမ်းများတွင် ဘုရားသခင်တစ်ဆူတည်း ကသာလျှင် အပြစ်ကို ခွင့်လွှတ်နိုင်ကြောင်း အတိအလင်းဖော်ပြထား သည်ကို တင်ပြပါ။ ကျမ်းချက်များစုစည်း တင်ပြပါ။ သခင်ယေရှုက သူ သည် အပြစ်ကို ခွင့်လွှတ်ပိုင်ကြောင်း မိန့်တော်မူသလား။ ကျမ်းပိုဒ်များ နှင့် တင်ပြပါ။

၆။ ကောင်းကင်ဘုံနှင့် ငရဲဘုံသော့ကို မည်သူပိုင်သနည်း။ ခရစ်တော်၏ ဘုရားဇာတိတော်ကို အခြေပြုပြီး ဆွေးနွေးတင်ပြပါ။

၇။ သခင်ယေရှု၌ ကယ်တင်ခြင်းနှင့် ထာဝရအသက်ပေးပိုင်သော အခွင့် အာဏာရှိပါသလား။ ကျမ်းချက်များနှင့် ရှင်းပြပါ။

VII. Consensus within the Early Church on the Deity of Christ

ခရစ်တော်ဘုရားဖြစ်ကြောင်း ကနဦး အသင်းတော်များ သဘောတူညီချက်

ကနဦးအသင်းတော်များအတွင်း ခရစ်တော်ဘုရားဖြစ်ကြောင်းကို အငြင်းအခန့်ဖြစ်စရာ လုံးဝမရှိခဲ့ပါ။ ထင်ရှားသော ဓမ္မပညာရှင် William Childs Robinson က ကနဦးအသင်းတော်သည် ခရစ်တော်ကို ဘုရားဇာတိ ခံသူအဖြစ် ယုံကြည်လက်ခံသည်။ ခရစ်ယာန်ဘာသာသည် ယေရှုခရစ်တော်ကို ကိုးကွယ်ဝတ်ပြုခြင်းအပေါ် အခြေခံထားခြင်း ဖြစ်သည်။

ယခုစာအုပ်ကို ပြုစုရန် အစပိုင်းမှာ orthodox creeds ရှေးဦး ခရစ်ယာန် ယုံကြည်ချက်များ ဝန်ခံချက်များ confessions နှင့် catechisms ဟူသော အသင်းတော်မူဝါဒများကို လေ့လာခဲ့သည်။ ခရစ်ယာန်ခံယူချက်နှင့် ပတ်သက်သော ကနဦးအသင်းတော်၏ ခံယူချက်ကို ယနေ့ခေတ်နှင့်လည်း ဆက်စပ်နိုင်ရန် လေ့လာကြသည်။ ခရစ်ယာန်တရားမှာ အခြေခံဩဝါဒ အဓိက တစ်ခုဖြစ်သော ခရစ်တော်၏ ဘုရားဇာတိသည် မည်သို့မျှ ငြင်း၍ မရနိုင်သောအချက် ဖြစ်သည်။ အသင်းတော်ခံယူချက် creeds များစွာသည် ဩဝါဒ မှားယွင်းသည့်အရာများကို တုံ့ပြန်ခဲ့ကြခြင်း ဖြစ်တယ်။ ဥပမာအား ဖြင့် (AD 320) လောက်မှာ Arianism ဟူသော အယူမှားတစ်ခု ပေါ်လာ သည်။ Arius Alxender ဟုဆိုသူကို အစွဲပြုပြီး ခေါ်ခြင်း ဖြစ်တယ်။ သူက ခရစ်တော်ကို ဘုရားအဖြစ် ငြင်းပယ်သည်။ သားတော်လည်း ဖန်ဆင်းခံသာ ဖြစ်သည်ဟု ဆိုသည်။ အေဒီ ၃၂၅ မှာ ပထမ Nicaea ကောင်စီက Arius ကို ပြစ်တင်ရှုံ့ချသည်။ ဤကောင်စီ၏ တုံ့ပြန်ရေးသားချက်များကို Nicene Creed ယုံကြည်ချက်ဟု ခေါ်သည်။ ခရစ်တော်၏ ဘုရားဇာတိကို ရှင်းလင်း ပြတ်သားစွာ ခံယူသည်။ Nicene Creed ၏ အပိုဒ် (၂) မှာ ယေရှုခရစ်သည် ဘုရားသခင်၏ တစ်ပါးတည်းသော သားတော်၊ ကမ္ဘာမတည်မရှိမီ က တည်းက ခမည်းတော်ဖြစ်ပွားစေသူ၊ ဘုရားတကာတို့၏ဘုရား၊ အလင်း တကာတို့၏အလင်း၊ ဘုရားစင်စစ်ဖြစ်သည်။ ဘုရားဖြစ်ပွားစေသူဖြစ်သည်။ ဖန်ဆင်းထားခြင်းမဟုတ်ပါ။ ခမည်းတော်ဘုရားနှင့် တစ်လုံးတစ်ဝတည်း

ဖြစ်သည်။ အရာအားလုံးကို ဖန်ဆင်းသူလည်း ဖြစ်သည်။ အားရစရာကောင်းသည် ကနဦးခရစ်ယာန်ခေါင်းဆောင်များ၏ ဤသို့သောယုံကြည်ချက်က နှုတ်ကပတ်တော် “the logos” ၌ “Theos” ဘုရားဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ခံယူကြသည်။ ကနဦးအသင်းတော်၏ ရေးသားထားသော စာအုပ်စာပေများကို လေ့လာသောအခါ ခရစ်တော်၏ ဘုရားဇာတိကို တိုက်ခိုက်သည့် လွဲမှားသော အယူကို ပြန်လည် ချေပထားခြင်း ဖြစ်တယ်။ လွဲမှားသော အယူဆများကို ပယ်ရှင်းပြီး ခရစ်တော်သည် ဘုရားစင်စစ်ဖြစ်သည်ဟူသော ကျမ်းစာ သွန်သင်ချက်ကို ရဲရဲဝံ့ ထုတ်ဖော် ပြောဆိုကြသည်။ ကနဦး ခရစ်ယာန်များ၏ ဤသို့ရေးသားချက်များ၊ နာမည်ကြီး ဓမ္မပညာရှင်များ၊ ယဇ်ပရောဟိတ်များ၊ ကျမ်းစာဆရာများ၏ စာပေများ၊ တမန်တော်ရှင်ယောဟန် မသေဆုံးမီ အေဒီ (၄) ရာစုအချိန်ကတည်းက ရေးသားခဲ့သော စာများလည်း စုစည်းလေ့လာခဲ့သည်။

ဤစာအုပ်များကို ရေးသားခဲ့သောသူများသည် ကနဦး အသင်းတော် ဖခင်များသာ ဖြစ်သည်။ ရှင်ယောဟန်မသေမီ (အေဒီ ၉၂-၉၉)အတွင်း ပထမ ရာစု၏အဆုံးမှာ ရောမမြို့သား Clement က ကောရိန္တာမြို့သားများကို ရေးသည့် ဒုတိယဩဝါဒစာမှာ “ညီအစ်ကိုတို့ ဘုရားသခင်၏ ယေရှုခရစ် အကြောင်းကို စဉ်းစားကြည့်သောအခါ အသက်ရှင်သောသူနှင့် သေသောသူတို့ကို တရားစီရင်မည့်သူအဖြစ် နားလည်ရမည်။” ထိုခေတ်နှင့် တစ်ခေတ်တည်းဖြစ်ခဲ့သော အေဒီ ၁၁၀ ခန့်က တမန်တော်ယောဟန်၏ တပည့်ဖြစ်ခဲ့ဖူးသော Antioch အန္တီအုတ်မြို့၏ Bishop သင်းအုပ် Ignatius က Trallians မြို့သားများကို ရေးသော ဩဝါဒစာ၌ ဘုရားသခင်နှင့် ယေရှုခရစ်တော်သည် ခွဲ၍ရသောအရာမဟုတ်။ (Ignatius Bishop of Antioch, 1, c. AD 110) ဇေက်မြို့သားများကိုရေးသော သူ၏ဩဝါဒစာမှာ သခင်ယေရှုသည် ထာဝရအသက်ပေးဖို့ လူ့ဇာတိခံသောဘုရား ကိုယ်တော်တိုင် ဖြစ်သည်ဟု ဆိုသည်။ နောက်ပိုင်း Antioch အန္တီအုတ်မြို့၏ Bishop သင်းအုပ်တစ်ပါး ဖြစ်သော Theophilus က ကျမ်းစာက အာဒံသည် အသံတော်ကို ကြားခဲ့သည်ဟု ဆိုသည်။ သို့သော်လည်း တစ်ခြားအသံမဟုတ်။ ဘုရားသားတော် ကိုယ်တိုင်ဖြစ်သည့် ဘုရားနှုတ်ကပတ်တော်အသံပင် ဖြစ်သည်။

AD 170 လောက်မှာ ကနဦးယုံကြည်ခြင်းတရားကို ကာကွယ်သူ Justin Martyr က သူ့၏ Dialogue with Tropho ဟူသော စာအုပ်ထဲမှာ “ခရစ်တော်သည် ဘုရင်၊ ယဇ်ပရောဟိတ်၊ ထာဝရဘုရားဖြစ်သည်။” ခရစ်တော်သည် အရာအားလုံးကို ဖန်ဆင်းသောသူ ဖြစ်သည်။ အရာအားလုံး မရှိမီကတည်းက ဘုရားအဖြစ်ရှိပြီ ဖြစ်သည်။ အပျိုကညာမှ လူ့ဇာတိခံယူ မွေးဖွားခဲ့သည်” ဟု ဆိုသည်။ Tatin သည် Justin Martyr ၏ တပည့် ဖြစ်သည်။ Justin Martyr သည် Syria ဆီးရီးယားမြို့မှလာပြီး ခရစ်ယာန် ဖြစ်လာသူ ဖြစ်သည်။ သူ့ကို ဖမ်းဆီးအကျဉ်းချသည့် ဂရိလူမျိုးများကို စာရေးသားသောအခါ “ငါတို့သည် သင်တို့ဂရိလူမျိုးများကို လှည့်စားနေ သည်မဟုတ်။ အဓိပ္ပါယ်မရှိသောအရာများကို ပြောခြင်းလည်း မဟုတ်ပါ။ ဘုရားသခင်သည် လူ့ဇာတိကို ခံယူ မွေးဖွား လာသည်ဟု ပြောခြင်းဖြစ် သည်။

ဒုတိယရာစု နှစ်ဝက်ကာလများ၌ Irenaeus ပေါ်ထွန်းခဲ့သည်။ သူက ယောဟန်၏ ဟောပြောချက်ကို ကြားဖူးသော Polycarp ၏ သွန်သင်ချက်ကို ကြားရပြီး ခရစ်ယာန်ဖြစ်လာသူ ဖြစ်တယ်။ နောက်ဆုံးမှာ Bishop of Lyons လီယွန်မြို့ သင်းအုပ် ဖြစ်လာသည်။ Refutation of Heresies အယူလွဲများ အတွက် ချေပချက်စာအုပ်သည် ထင်ရှားပြီး အရေးပါသော စာအုပ် ဖြစ်သည်။ Gnostic rivals အယူကို ချေပသော ကနဦး ခရစ်ယာန် စာအုပ် ဖြစ်သည်။ သူ့စာအုပ်၌ သခင်ယေရှုခရစ်သည် သခင်ဘုရား၊ ဘုရားသခင်၊ ကယ်တင်ရှင်နှင့် ဘုရင်ဖြစ်သည်”။ ခရစ်တော်သည် လူအပေါင်းတို့၏ အထက်မှာ ဘုရားသခင်၊ ထာဝရဘုရား၊ ထာဝရဘုရင်၊ တမန်တော်များနှင့် ပရောဖက်များပြောသော လူ့ဇာတိခံယူသော နှုတ်ကပတ်တော် ဖြစ်သည်။ တစ်ခြားသူသကဲ့သို့ လူသာမန်မျှသာ ဖြစ်မည်ဆိုလျှင် ကျမ်းစာက ဤသို့ သက်သေ အထောက်အထားများ ရေးထားမှာ မဟုတ်ပါ။ Hippolytus သည် ဒုတိယရာစု၏ ကျမ်းစာပညာရှင် ယုံကြည်ခြင်းတရားကို ကွယ်ကာသူ ဖြစ် သည်။ gnostic heresy ၏ အဓိပ္ပါယ်မရှိသည့် သွန်သင်ချက်ကို ထောက်ပြ ရှင်းပြရာမှာ သူ့စာအုပ်သည် သိပ်ကောင်းသော စာအုပ်ဖြစ်သည်။ သူက “ခရစ်တော်သည် အရာအားလုံး၏အထက်မှာ ဘုရားသခင် ဖြစ်သည့်အတွက် အားလုံးအထက်က ဘုရားသခင်ဖြစ်သည်။ ထို့ကြောင့် သူက ရဲရဲဝံ့ဝံ့ ပြော သည်။ ငါ့ခမည်းတော် ပေးသမျှအရာအားလုံး ငါခံရသည်။ အရာအားလုံး၏

အထက်မှာရှိသော ဘုရားသခင်ဖြစ်သည်။ ဖွားမြင်ခြင်းခံသည်။ လူ့ဇာတိ ခံယူသည်။ သို့သော်လည်း အစဉ်အမြဲ ဘုရားသခင်ဖြစ်သည်။ ထိုကြောင့် အနန္တတန်ခိုးရှင် ခရစ်တော်အဖြစ် နာမည်ရသည် (Hippolytus, 190)။

Clement of Alexandria ကလည်း Justin Martyr ကဲ့သို့ပင် ဂရိလူမျိုး ဖြစ်သည်။ ခရစ်ယာန်ဖြစ်လာသည်။ ကျမ်းတတ်တစ်ယောက်ဖြစ်သည်။ သူ၏ နောက်ဆုံးဆရာ Pantanus ၏ ဟောပြောခြင်းအားဖြင့် ပြောင်းလဲလာ သည်။ Exhortation to the Greeks ဟူသော “အစမှာ နှုတ်ကပတ်တော်၊ နောက်မှာ ခရစ်တော်” ဖြစ်သော လူသားများ၏ အစအဦးအတွက်၊ လူတို့၏ အကျိုးအတွက် သူသည် ဘုရားသခင်ဖြစ်သောကြောင့် လူ့ဇာတိ ခံယူသည်။ ကိုယ်တော်တစ်ပါးတည်းသာလျှင် ဘုရားနှင့်လူ အပြည့်အဝ ဖြစ်တယ်။ ကောင်းမြတ်စုံလင်သော အရာအားလုံး၏ မူလလည်းဖြစ်သည်။”

ထို့ကြောင့် သူကလည်း တစ်ခြားကျမ်းစာပညာရှင်များနည်းတူ ဘုရားဇာတိကို ထောက်ခံသူဖြစ်သည်။ အေဒီ (၃) နှင့် (၄) ရာစုများတွင် ခရစ်တော်သည် ဘုရားဖြစ်ကြောင်း ထောက်ခံရေးသားသော လေးစားစရာ ကောင်းသော ဆရာများရှိခဲ့သည်။ Novatian သည် (၃)ရာစုနှစ်၏ ကျမ်းစာ ပညာရှင် ဖြစ်သည်။

သူက ခရစ်တော်သည် ဘုရားဖြစ်ကြောင်း ကျမ်းစာက အများကြီး ပြောထားသည်ဟု ဆိုသည်။ သခင်ယေရှုသည် လူ့ဇာတိခံယူပြီး ဘုရား သခင်လည်း ဖြစ်သည် (Novatian, 235)။

Tertullian သည် အေဒီ ၂၀၀ ခန့်က ကျမ်းပြုဆရာ ဖြစ်သည်။ လက်တင်ဘာသာဖြင့်ရေးသော ပထမဦးဆုံးသော ဆရာလည်း ဖြစ်သည်။ သူသည် ထူးခြားပြောင်မြောက်သည့်စာများကို များစွာရေးခဲ့သည်။ Tertullian က “သခင်ယေရှုသည် လူလည်းဖြစ်၊ ဘုရားသခင်လည်း ဖြစ်သည်။ လူ့အပိုင်းက မွေးဖွားလာရသည်။ ဘုရားအပိုင်းက မွေးရန် မလိုပါ။ ဘုရားနှစ်ဆူ သို့တည်းမဟုတ် သခင်နှစ်ပါးဟု မည်သည့်အခါ၌မျှ မသုံးပါ။ ခမည်းတော်က ဘုရားသခင်ဖြစ်သည်။ သားတော်က ဘုရားသခင် ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်က ဘုရားသခင်ဖြစ်သည်။ တစ်ပါး စီက ဘုရားသခင်ဖြစ်သည်” (Tertullian, 215)။

ကနဦးအသင်းတော် စာရေးသူများထဲမှ Athanasius အကြောင်းကို နောက်ဆုံး လေ့လာမိသည်။ Athanasian ယုံကြည်ချက်ကို ပြုစုရေးသား

သော ထင်ရှားသည့် ပုဂ္ဂိုလ်ဖြစ်သည်။ Athanasian Creed သည် သုံးပါး တစ်ဆူကို ထူးခြားပြောင်မြောက်စွာ ထောက်ခံ ရေးသားချက်လည်း ဖြစ်သည်။ Athanasian Creed မှာ Athanasian က မည်းတော် ဘုရားသခင် ကဲ့သို့ပင် သူ၏ နှုတ်ကပတ်တော်ကလည်း အားလုံးအထက်မှာ ဘုရားဖြစ်သည်။” (Athanasius, circa 290 -370) ဤအရာက ခရစ်တော်သည် ဘုရား ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ထောက်ခံအတည်ပြုသော အချက်ဖြစ်သည်။

ကနဦးခရစ်ယာန်စာရေးဆရာ၊ သင်းအုပ်ဆရာ၊ ဓမ္မပညာရှင်၊ ယဇ် ပုရောဟိတ်များနှင့် ကျမ်းပြုဆရာများက ယေရှုခရစ်သည် ကယ်တင် ရှင်၊ ဘုရားသခင်၊ အနန္တတန်ခိုးရှင် ဘုရားသခင် ဖြစ်ကြောင်းကို သက်သေ ထင်ရှားစွာ ပြနေကြသည်။

၇။ ခရစ်တော်ဘုရားဖြစ်ကြောင်း ကနဦးအသင်းတော်များ၏ သဘောတူညီချက်

ဆွေးနွေးရန် မေးခွန်းများ

- ၁။ ရှေးကနဦးအသင်းတော် စာရေးဆရာများက ခရစ်တော်၏ ဘုရားဇာတိတော်ကို မည်သို့ ယုံကြည်ကြသနည်း။
- ၂။ ယနေ့ထက်တိုင် ယေဟောဝါသက်သေအသင်းများ၏ “လက်စွဲဖြစ်သော သခင်ယေရှုသည် ဘုရားမဟုတ်ဘဲ ဖန်ဆင်းခံသူသာဖြစ်သည်” ဟူသော မိစ္ဆာဒိဋ္ဌိအယူဝါဒအမည်သည် မည်သူနည်း။
- ၃။ မည်သည့် ကောင်စီအစည်းအဝေးက ခရစ်တော်၏ဘုရားဇာတိတော်အယူဝါဒကို အသေးစိတ်တင်ပြခဲ့ပါသနည်း။ အကြမ်းအားဖြင့် မည်သည့် ခုနစ် ဖြစ်ပါသနည်း။
- ၄။ ခရစ်တော်၏ဘုရားဇာတိတော်နှင့် ပတ်သက်သော Clement of Rome, Ignatius, Theophilus တို့၏ တင်ပြချက်များကို ဆွေးနွေးတင်ပြပါ။
- ၅။ ခရစ်တော်၏ဘုရားဇာတိတော်နှင့် ပတ်သက်သော Justin Martyr နှင့် Tatian တို့၏ တင်ပြချက်များကို ဖော်ပြပါ။
- ၆။ Bishop of Lyons ၏ မိစ္ဆာဒိဋ္ဌိအယူဝါဒ မမှန်ကန်ကြောင်း တင်ပြချက်နှင့် Clement of Alexandria ၏ ဂရိတို့ကို တိုက်တွန်း နှိုးဆော်ချက်များမှာ ခရစ်တော်၏ဘုရားဇာတိတော် အကြောင်းတင်ပြကြပုံကို ဖော်ပြပါ။
- ၇။ Athanasius က မည်သည့်ယုံကြည်ချက်ကို ရေးပြီး၊ ထိုယုံကြည်ချက်က မည်သည့်အယူဝါဒကို ထောက်ခံသနည်း။

Conclusions နိဂုံး

ခရစ်တော်၏ ဘုရားဇာတိအကြောင်း သေချာခိုင်လုံရန်အတွက် ဤ စာအုပ်ကို လေ့လာရေးသားပါသည်။ ခရစ်တော် ဘုရားဖြစ်ကြောင်း အဓိက သက်သေများမှာ သမ္မာကျမ်းစာထဲမှ ထုတ်နှုတ်ထားပါသည်။ သို့သော် လည်း ကနဦး အသင်းတော်ဖခင်များ၏ သဘောတူညီချက်များ၊ သူတို့ ရေးသားသော စာပေများကိုလည်း အထောက်အကူအဖြစ် ထုတ်နှုတ်ထား ပါသည်။ ဤလေ့လာချက်များ၏ အခြေခံအဖြစ်ဖြင့် သမ္မာကျမ်းစာသည် အမှားမရှိ မရှေ့လျော့နိုင်အောင် အလုံးစုံ မှန်ကန်သည့် စီရင်ဆုံးဖြတ်ချက်ကို ပေးနိုင်သော နှုတ်ကပတ်တော် ဖြစ်သည်။ ယုံကြည်ခြင်း အတွက် လက်တွေ့ ကျင့်သုံးရန်အတွက် မပြောင်းလဲနိုင်သော စံဖြစ်သည်ဟူသော အခြေခံ အချက်ပေါ်မှာ အဓိက လေ့လာခဲ့သည်။

နာဇရက်မြို့သား ယေရှုခရစ်သည် ဘုရားသခင်၊ အန္တတန်ခိုးရှင်၊ မပြောင်းလဲနိုင်သော ဖန်ဆင်းရှင်၊ စကြဝဠာကို အုပ်စိုးသူဖြစ်သည်။ သခင် ယေရှုခရစ်သည် ယနေ့ မနေ့ နောင်ကာလ အစဉ်အမြဲ ဘုရားသခင် ဖြစ် သည်ဟု ဖော်ပြခဲ့သည်။

ခရစ်တော် ဘုရားဖြစ်ကြောင်းသက်သေပြရန် အဓိကအချက် (၇) ချက်ကို လေ့လာခဲ့သည်။ **ပထမအနေဖြင့်** ကြီးမြတ်သောဘုရားနှင့် ငါတို့၏ ကယ်တင်ရှင် (တိတု၊ ၂: ၁၃)။ **ဒုတိယအနေဖြင့်** လူ့ဇာတိခံသော ဘုရားသခင် ကယ်တင်ရှင်ဖြစ်ကြောင်း ကျမ်းစာ၏ ပရောဖက်ပြုချက်များ။ **တတိယအနေဖြင့်** သခင်ယေရှုရဲ့ ဘွဲ့နာမတော်များ။ **စတုတ္ထအနေဖြင့်** သခင်ယေရှုကိုယ်တိုင် ဘုရားဖြစ်ကြောင်း ပြောဆိုမှုများ “အာဗြံဟံမဖြစ်မှီ ငါဖြစ်သည်”ဟု ပြောဆိုခြင်းသည် ဘုရားဖြစ်ကြောင်း ရှင်းလင်းစွာ ပြဆိုခြင်း ဖြစ်သည်။ **ပဉ္စမအနေဖြင့်** ခရစ်တော်၏ အပြစ်ကင်းပြီး စုံလင်သော အသက် တာ၊ လူသာမန်တို့၏ မွေးဖွားခြင်းနှင့် မတူသော ဖြစ်ရပ်၊ ရှင်းပြ၍ မရနိုင် အောင် သဘာဝတရားနှင့် သိပ္ပံအတတ်ထက် သာလွန်နက်နဲသော ဖြစ် ရပ်များ၊ လူတို့ လိုက်မမီနိုင်အောင် ထူးခြားပြီး အတ္ထကင်းစွာ စွန့်လွှတ်သော ချစ်ခြင်းမေတ္တာ၊ သေခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်သို့ပြန်လည် တက်ကြွခြင်းနှင့် နောက်တစ်ဖန် ပြန်ကြွလာခြင်းတို့သည် ဘုရားဖြစ်ကြောင်း သက်သေအဖြစ် ထောက်ပြခဲ့သည်။ **ဆဌမအနေဖြင့်** ဘုရားဂုဏ်တော်

များသည် ခရစ်တော်နှင့် ဘုရားသခင်၏ ဂုဏ်တော်တို့အတူရှိသည်ကို ထောက်ပြခဲ့သည်။ ဤဂုဏ်တော်များသည် ကျမ်းစာထဲ၌ ထာဝရဘုရား သခင် တစ်ပါးတည်းသာ ပိုင်ဆိုင်သော ဂုဏ်တော် ဖြစ်သည်။ သို့သော် လည်း သခင်ယေရှုလည်း ဤဂုဏ်တော်များ ပိုင်ဆိုင်ကြောင်း တွေ့ရသည်။ **သတ္တမအနေဖြင့်** သခင်ယေရှုသည် လူ့ဇာတိခံယူသောဘုရား ဖြစ်ကြောင်း ကနဦးအသင်းတော်၏ ထူးခြားသော ယုံကြည်ခြင်းများ၊ သဘော တူညီချက် များကို ထောက်ပြလေ့လာခဲ့သည်။ ခရစ်တော်သည် ဘုရားသခင် ဖြစ်သည် ဟု ဆိုခြင်းထက် ပို၍အခြေခံကျသောတရားမရှိပါ။ ကနဦး အသင်းတော်က မှားယွင်းသော သွန်သင်ချက်များ ကြားထဲမှ ခုခံကာကွယ်လျက် ခရစ်တော် သည် ဘုရား ဖြစ်ကြောင်း ထောက်ပြခဲ့ကြသည်။

ဤစာအုပ်ငယ်လေးသည် ခရစ်တော်သည် ဘုရားသခင်ဖြစ်ကြောင်း ကို ခိုင်ခိုင်မာမာ သိသွားစေမည့် ကောင်းကြီးဖြစ်သည်ဟု မျှော်လင့်ပါသည်။ ခရစ်တော် ဘုရားဖြစ်ကြောင်းကို ငြင်းဆန်သော အယူလွဲသူများ၊ လမ်းလွဲ သူများအတွက် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။ “မေးမြန်း သော သူရှိသမျှတို့အား နူးညံ့သောသဘော၊ ကြောက်ရွံ့သော သဘောနှင့် ပြန်ပြောခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့” (၁ပေ၊ ၃း၁၅)။ ဤကျမ်းစာထဲက အကြောင်းအရာကို လေ့လာသောအခါ ကျွန်ုပ်ကိုယ် တိုင်လည်း စိတ်ထဲမှာ ထိတွေ့ခံစားရသည်။ ကားတိုင်မှသည် ပလ္လင်တော် ရှေ့အထိ လျှောက်ရာလမ်းတစ်လျှောက်မှာ ခရစ်ယာန်တစ်ယောက် အ တွက် ကျမ်းစာထဲက စားနပ်စားပေါက်များ ဘုရားသခင် ချထားပေးပါလိမ့် မသည်။ ချလည်းချထား ပေးပါသည်။ ငရဲမှာ ပေးဆပ်ရမည့် ဝေဒနာများနှင့် အပြစ်ကြွေးများအတွက် ကိုယ်ကိုကိုယ် လက်ဆောင်အဖြစ် ပေးဆပ်ခဲ့သော ကယ်တင်ရှင်၊ ဘုရားသခင်၊ ရှင်ဘုရင်၊ ယဇ်ပရောဟိတ်၊ ပရောဖက်ဖြစ် သည်။ သခင်ယေရှုခရစ်အကြောင်းကို နှုတ်ကပတ်တော်၏ အလှပန်းချီကား ထဲမှာ ကျွမ်းကျင်လှပသော သက်သေအဖြစ် ဘုရားသခင်က မွန်းချယ်ထား ကြောင်း တွေ့ရသည်။ ဤအလှတရားသည် ဇာတိလူ မဟုတ်သောလူ၊ သန့်ရှင်းသောဝိညာဉ်တော် ဖော်ပြခြင်းခံရသူများ မြင်နိုင်သော အလှတရား တစ်ခု ဖြစ်သည်။ ဘုရားသခင် ကိုယ်တော်တိုင် မြေပေါ်မှာ တံထွေး ထွေးပြီး ရွံစေးနှင့် နယ်ကာ၊ ကန်းသောသူ၏ မျက်စေ့မှာ သုတ်လိမ်းသော အခါ မျက်စိပြန်မြင်ရသည်နှင့် တူသည်။ ကျမ်းစာက ပြောသော ဤအလှ

ပန်းချီ၏ အံ့ဩဖွယ် အပြောက်အမွှန်းများက ရှင်းရှင်းလင်းလင်း ပြောပြနေ
သော စကားမှာ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သည် ဟူသော
စကားထက် ပိုမိုကြွယ်ဝ ထယ်ဝါစွာ အလှဆင် မွန်းချယ်ထားခြင်း ဖြစ်တယ်။
ကိုယ်တော်၏ သန့်ရှင်းသော နာမတော်သည် ချီးမွမ်းခြင်း ရှိပါစေ။

Bibliography

ကျမ်းကိုးစာရင်း

- Arnobius, (305 A.D.), Against the Pagans, Vol 1, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf06.xii.iii.i.xlii.html>
- Athanasius, (circa 290 -370), translation, introduction and notes by C.R.B. Shapland, The Letters of Saint Athanasius Concerning the Holy Spirit, Epworth Press, London, 1951
- Athenagoras, (160 AD.), Refutation of All Heresies , Retrieved April 26, 2014 from http://www.clerus.org/pls/clerus/cn_clerus.h_centro?dicastero=2&ema=7&argomento=25&sottoargomento=88&lingua=2&classe=1&operazione=ges_formaz&vers=3&rif=65&rif1=65
- Charles Hodge, Systematic Theology, (1940), Volume 2, WM. B. Eerdsman Publishing Co., Grand Rapids, Michigan
- Clement of Alexandria, (190 A.D.), Exhortation to the Greeks , Retrieved April 26, 2014 from http://archive.org/stream/clementofalexand00clem/clementofalexand00clem_djvu.txt
- Clement of Rome, (92-99 A.D.), 2nd Epistle of Clement to the Corinthians, Retrieved April 26, 2014 from <http://carm.org/second-epistle-of-clement-to-the-corinthians>
- Edited by R.A. Torrey, A.C. Dixon and Others, (1910), The Fundamentals – A Testimony to the Truth, Volume 2, reprinted in AGES Digital Library, AGES Software Rio, WI USA
- Encyclopedia of Biblical Prophecy: The Complete Guide to Scriptural Predictions and Their Fulfillment, (1980), Payne, J. Barton, Baker Book House
- Gill, John, (1816), John Gill's Exposition of the Bible, Retrieved April 26, 2014 from <http://www.biblestudytools.com/commentaries/gills-exposition-of-the-bible/acts-20-28.html>
- Hanson, George, (1910), The Resurrection and the Life, National Council of Evangelical Free Churches
- Hippolytus, (190 A.D.), in Fathers of the Third Century: Hippolytus, Cyprian, Caius, Novatian. Appendix, American Edition, 1885, with notes by A. Cleveland Coxe, D.D.
- Ignatius Bishop of Antioch 1, (circa 110 A.D.), Epistle of Ignatius to the Ephesians, Retrieved April 26, 2014 from <http://www.sacred-texts.com/bib/lbob/lbob18.htm>
- Ignatius Bishop of Antioch 2, (circa 110 A.D.), Epistle of Ignatius to

- the Trallians, circa 110 A.D., Retrieved April 26, 2014 from <http://www.sacred-texts.com/bib/lbob/lbob20.htm>
- Ignatius Bishop of Antioch 3, (circa 110 A.D.), Epistle of Ignatius to the Romans, Retrieved April 26, 2014 from <http://www.sacred-texts.com/bib/lbob/lbob21.htm>
- Iraeneus, (circa 200), Iraeneus Against Heresies, book 3, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf01.ix.iv.xx.html>
- Iraeneus, (circa 200), Iraeneus Against Heresies, book 1, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf01.ix.ii.xi.html>
- J. Barton Payne, (July 1980), The Encyclopedia of Biblical Prophecy, Baker Book House Publishers
- Justin Martyr, (140 A.D.), Dialogue with Tropho, Retrieved April 26, 2014 from www.earlychristianwritings.com/text/justinmartyr-dialoguetrypho.html
- Machen, J. Gresham, On the Deity of Christ, lived 1881-1937 (no date on publication or publisher for this piece.)
- Mathetes (130-third century), Epistle of Mathetes to Diognetus, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf01.iii.ii.vii.html>
- Matthew Henry, (circa 1700), Matthew Henry, Commentary on the Whole Bible, Retrieved April 26, 2014 from <http://www.biblestudytools.com/commentaries/matthew-henry-complete/acts/20.html>
- McDowell, Josh and Larson, Bart, (1983), Jesus, A Biblical Defense of His Deity, Here's Life Publishers, Inc.
- Melito of Sardis, (177 A. D.), Fragment in Anastasius of Sinai's, The Guide 13, Retrieved April 26, 2014 from <http://www.earlychristianwritings.com/text/melito.html>
- Novatian, (235 A.D.), Treatise on the Trinity, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf05.vi.iii.xii.html>
- Robinson, William Childs, (1949), Our Lord, An Affirmation of the Deity of Christ, WM. B. Eerdmans Publishing Company, Michigan
- Tatian the Syrian (170 AD), Faith of Our Fathers, Volume 1, William A. Jurgens, editor, 1970, the Order of St. Benedict, Inc., Collegeville, Minnesota.
- Tertullian 1, (circa 215 AD), The Flesh of Christ, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf03.v.vii.v.html>
- Tertullian 2, (circa 215 A.D.), Ante-Nicene fathers: against Praxeas , Volume 3, Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf03.v.ix.xiii.html>

- Tertullian 3, (circa 215 A.D.), A Treatise on the Soul, Retrieved April 26, 2014 from http://biblehub.com/library/tertullian/a_treatise_on_the_soul/
- The International Standard Bible Encyclopedia, (1939), edited by James Orr, John Nuelsen, Edgar Mullins, Morris Evans, and Melvin Grove Kyle
- Theophilus, (160 A.D.), Bishop of Antioch To Autolycus , Retrieved April 26, 2014 from <http://www.ccel.org/ccel/schaff/anf02.iv.ii.ii.xxii.html>
- Thiessen, Henry Clarence, (1949), Introductory Lectures in Systemic Theology, WM. B. Eerdmans Publishing Company, Grand Rapids, Michigan
- Torrey, R. A., (1918), The Fundamental Doctrines of the Christian Faith, George H. Doran, New York
- Torrey, R. A., (1898), What the Bible Teaches: The Truths of the Bible Made Plain, Simple and Understandable, Whitaker House, 1 edition, May 7, 2004
- Walvoord, John F., (1969), Jesus Christ Our Lord, Moody Press, Chicago, Warfield, B.B., 1929, Christology and Criticism, Oxford University Press